ကန့်သတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

စာအမှတ်၊ ရက- ၃/န-၁၀၇၈၊ ၁၀၈၇၊၁၀၉၂/၂၀၁၄(မြ၂၈)
ရက်စွဲ၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့
တင်ပြမည့် အမှာစာ

အကြောင်းအရာ။ **ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း၊ Dream Seed Company Limited မှ CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်း လုပ်ငန်း၊ Huasheng International Limited မှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုတင်ပြလာခြင်း ကိစ္စ**

၁။ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း၊ Dream Seed Company Limited မှ CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်းလုပ်ငန်း၊ Huasheng International Limited မှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပါရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သို့ အဆိုပြုတင်ပြလာပါသည်။

၂။ အဆိုပြုလုပ်ငန်းနှင့် သက်ဆိုင်သော အချိန်ဇယား၊ ခန့်မှန်းခြေအကျိုးအမြတ်၊ လုပ်ငန်းနှင့် ပတ်သက်သော အချက်အလက်အကျဉ်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီတို့၏ သဘောထားမှတ်ချက်များကို ပူးတွဲအဖြစ် တင်ပြအပ်ပါသည်။

၃။ အဆိုပြုတင်ပြချက်များအရ လုပ်ငန်းများ၏ အဓိကအချက်အလက်များဖြစ်သော တည် နေရာ၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မည့်ပစ္စည်း၊ လုပ်သားအင်အား၊ မြေငှားကာလနှင့် မြေငှားရမ်းခ စသည်အချက်တို့မှာ အောက်ပါအတိုင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်-

လုပ်ငန်းအမည်	KBL Fashion Limited	Dream Seed Company Limited	Huasheng International Limited
တည်နေရာ/ အကျယ်အဝန်း	မြေကွက်အမှတ် ၁၇၂ ၊ မြေတိုင်းရပ်ကွက်အမှတ် တိုးချဲ့/၅ ၊ လှိုင်သာယာ စက်မှုဇုန်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ ၀.၇၉၂ ဧက (၃၂၀၅.၁၁၃ စတုရန်းမီတာ)	မြေကွက် အမှတ်- ၂၅၁၊ မြေတိုင်း ရပ်ကွက် အမှတ် - ၄၂၊ စက်မှုဇုန်နယ် မြေ၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ရှိ မြေ ၁.၂၄၅ဧက (၉၉၁.၄၈၀၇ စတုရန်းမီတာ)	ဦးပိုင်အမှတ်-၁၄၆/၁၊ ကွေးချောင်းကွင်း အမှတ်-၁၂၄၉၊ ဂုံမင်း မြောက်ကျေးရွာ၊ သာယာဝတီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရှိ မြေ ၄.၀၆ ဧက (၁၆၄၃၀.၂၃၇ စတုရန်း မီတာ)

ကန့်သတ်

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား	CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း	CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်း ဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်း လုပ်ငန်း	CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု	US$ ၀.၅၀၀ သန်း	US$ ၀.၅၇၇ သန်း	US$ ၅.၀၀၀ သန်း
ထုတ်လုပ်မည့် ပစ္စည်း	Style 8567- Ladies 100% Polyester Woven Dress Style F15554- Ladies 100% Polyester Woven Dress Style 83690- Ladies 100% Cotton Woven Dress	Christmas Boots Christmas Blowing Flocking Boots Christmas Blowing Boots Fancy bag Blowing case	Pants(men) Pants(ladies) Jacket(men) Jacket(ladies) Quilted Jacket(men) Quilted Jacket(ladies) Down Jacket(men) Down Jacket(ladies)
လုပ်သား အင်အား	**၂၄၃ ဦး**	**၁၃၁ ဦး**	**၁၆၅၁ ဦး**
ပြည်တွင်း	၂၃၆ ဦး	၁၃၀ ဦး	၁၆၂၁ ဦး
ပြည်ပ	၇ ဦး	၁ ဦး	၃၀ ဦး
မြေငှားရမ်းကာလ	၁၀နှစ် (၅နှစ် ၂ကြိမ် သက်တမ်း တိုး)	၃၀နှစ် (၁၀နှစ် ၂ ကြိမ် သက်တမ်းတိုး)	၁၀နှစ် (၅နှစ် ၁ ကြိမ် သက်တမ်းတိုး)
နှစ်စဉ်မြေနှင့် အဆောက်အဦ ငှားရမ်းခနှုန်း	- US$ ၁၆, ၇၄၇ - မြေ ၁စတုရန်းမီတာ လျှင် US$၅ နှုန်း - အဆောက်အဦ ၁ စတုရန်း မီတာ လျှင် US$ ၅.၅ နှုန်း	- US$ ၆,၀၆၂ - ၁နှစ် ၁စတုရန်းမီတာလျှင် US$ ၅ နှုန်း (မြေလွတ်ဧရိယာ) - ၁ နှစ် ၁တုရန်း မီတာလျှင် US$ ၆.၅ နှုန်း (အဆောက်အဦ ဧရိယာ)	- US $ ၈၂, ၁၅၁ - ၁ နှစ် ၁ စတုရန်း မီတာလျှင် US $ ၅ နှုန်း

အဆိုပြုချက် စိစစ် ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ်	၃၅/၂၀၁၄ (၈-၉-၂၀၁၄)	၃၇/၂၀၁၄ (၂၂-၉-၂၀၁၄)	၃၉/၂၀၁၄ (၇-၁၀-၂၀၁၄)

၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ကို ခံစားခွင့် ပြုပါရန် တင်ပြထားပါသည်။

၅။ အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၄၉/၂၀၁၄ ဖြင့် ထုတ်ပြန်ထားသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများတွင် ခွင့်မပြုသည့်လုပ်ငန်း၊ ဖက်စပ်စနစ်ဖြင့် သာဆောင်ရွက်ရမည့်လုပ်ငန်း၊ ကန့်သတ်ချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း စာရင်းတို့တွင် မပါဝင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုနိုင်သော လုပ်ငန်း အမျိုးအစားဖြစ်ပါသည်။

၆။ **စိစစ်တင်ပြချက်**

(က) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပုဂ္ဂလိကမြေတွင် ငှားရမ်း ဆောင်ရွက်ခွင့်ပြုရန် ကိစ္စကို KBL Fashion Limited အား ကော်မရှင်၏ ၂၃/၂၀၁၄ (၁၀-၁၀-၂၀၁၄) တွင်လည်းကောင်း၊ Dream Seed Company Limited နှင့် Huasheng International Limited တို့အား ကော်မရှင်၏ ၂၂/၂၀၁၄ (၂၀-၉-၂၀၁၄) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြခဲ့ပြီး စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများသို့ ဆက်လက် တင်ပြထားပါသည်။

(ခ) ပုဂ္ဂလိကမြေတွင် ငှားရမ်းဆောင်ရွက်ခြင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူခွင့်ပြုပြီးမှသာ ကော်မရှင်ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်ပါသည်။

ဆုံးဖြတ်ရန်အချက်

၇။ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း၊ Dream Seed Company Limited မှ CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်းလုပ်ငန်း၊ Huasheng International Limited မှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုမိန့်ထုတ် ပေးရန် သဘောတူ-မတူ။

ဥက္ကဋ္ဌ(ကိုယ်စား)
(အောင်နိုင်ဦး၊ အတွင်းရေးမှူး)

မိတ္တူ။
ရုံးလက်ခံ

အကြောင်းအရာ။ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း၊ Dream Seed Company Limited မှ CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်းလုပ်ငန်း၊ Huasheng International Limited မှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြု တင်ပြလာခြင်းကိစ္စ

၁။	ကုမ္ပဏီအမည်/ ကမကထပြုသူ	- KBL Fashion Limited - Mr. Tsang Wing Kwan (Chinese)	Dream Seed Company Limited - Mr. Hiromi Deguchi (Japanese)	Huasheng International Limited - Ms. Xu Fanghua (Chinese)
	အဖွဲ့အစည်းပုံသဏ္ဍာန်	- ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု - Kamsberg Limited (Hong Kong) ၄၇၄၈ ရှယ်ယာ - Mr. Wu Chi Kai, Johnico ၁ ရှယ်ယာ - Mr. Tsang Wing Kwan ၁ ရှယ်ယာ	- ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု - IZUMICREATION INC. (Japan) ၉၀% - Mr. Yasunori Matsuda(Japanese) ၄% - Mr. Hiroshi Deguchi(Japanese) ၃% - Mr. Yusuke Deguchi (Japanese) ၃%	- ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု - Zhejiang Huasheng Garments Co.,Ltd.(China) ၇၀% - Japan Mizijin Co.,Ltd. (Japan) ၃၀%
	လုပ်ငန်းအမျိုးအစား	- CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း	- CMP စနစ်ဖြင့် အရုပ်နှင့် ဆက်စပ်ပစ္စည်းဆိုင်ရာများကို အဝတ်စများအသုံးပြု၍ ထုတ်လုပ်ခြင်းလုပ်ငန်း	- CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း
၂။	တည်နေရာ	- မြေကွက်အမှတ် ၁၇၂ ၊ မြေတိုင်းရပ်ကွက်အမှတ် တိုး/ချဲ့/၅ ၊ လှိုင်သာယာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး	- မြေကွက်အမှတ်- ၂၅၁၊ မြေတိုင်းရပ်ကွက် အမှတ် -၄၂၊ စက်မှုဇုန် နယ်မြေ၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး	- ဦးပိုင်အမှတ်- ၁၄၆/၁၊ ဂွေးချောင်းကွင်း အမှတ်-၁၂၄၉၊ ဂုံမင်းမြောက်ကျေးရွာ၊ သာယာဝတီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊
	မြေအကျယ်အဝန်း အဆောက်အဦအကျယ်အဝန်း	- ၀.၇၉၂ ဧက (၃၂၀၅.၁၁၃ စတုရန်းမီတာ) - ၁၄၄၁.၈၉၆ စတုရန်းမီတာ (၀.၃၅၆ ဧက) - ၁၂၁၈.၉၁၄ စတုရန်းမီတာ (၈၀' x ၁၆၄') (၁ထပ် စက်ရုံအဆောက်အဦ) - ၂၂၂.၉၈၂ စတုရန်းမီတာ (၄၀' x ၆၀') - (၂ ထပ် ရုံးခန်းအဆောက်အဦ)	- မြေ ၀.၂၄၅ဧက (၉၉၁.၄၈၀၇ စတုရန်းမီတာ) - ၇၃၇.၃၃၇၉ စတုရန်းမီတာ (နှစ်ထပ်အဆောက်အဦးစက်ရုံ ၁ လုံး)	- ၄.၀၆ ဧက (၁၆၄၃၀.၂၃၇ စတုရန်းမီတာ) - ၁၂၆၀ စတုရန်းမီတာ (တစ်ထပ်အဆောက်အဦး ၁ လုံး ဆောက်လုပ်မည်ဖြစ်ပါသည်။)
	မြေပိုင်ရှင် မြေငှားသက်တမ်း	- ဦးစိန်သောင်းဦး - ကနဦး ၁၀ နှစ် (နောက်ထပ် ၅နှစ် ၂ကြိမ် သက်တမ်းတိုး)	- ဦးမောင်တင်၊ ဦးစိန်ဝင်း၊ ဦးတင့်ဝေ - ၃၀ နှစ် (၁၀နှစ် ၂ ကြိမ်သက် တမ်းတိုး)	- ဒေါ်ဥမ္မာရွှေ - ကနဦး ၁၀နှစ် (နောက်ထပ် ၅နှစ် ၂ကြိမ်)
၃။	နှစ်စဉ်မြေနှင့်အဆောက်အဦငှားရမ်းခ	- US$ ၁၆, ၇၄၇ - မြေ ၁ စတုရန်းမီတာလျှင် US$ ၅ နှုန်း - အဆောက်အဦ ၁ စတုရန်းမီတာလျှင် US$ ၅.၅ နှုန်း	- နှစ်စဉ်ငှားရမ်းခမှာ အမေရိကန်ဒေါ်လာ ၆,၀၆၂ - တစ်နှစ် တစ်တုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၅ နှုန်း (မြေလွတ် ဧရိယာ) - တစ်နှစ် တစ်တုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆.၅ နှုန်း (အဆောက်အဦ ဧရိယာ)	- US $ ၈၂၁၅၁ - (၁)နှစ် တစ်စတုရန်းမီတာလျှင် US $ ၅ နှုန်း
၄။	လုပ်ငန်းသက်တမ်း တည်ဆောက်ရေးကာလ	- ကနဦး ၁၀ နှစ် (နောက်ထပ် ၅နှစ် ၂ကြိမ် သက်တမ်းတိုး) - ၁ နှစ်	- ကနဦး ၃၀ နှစ် (နောက်ထပ် ၁၀နှစ် ၂ကြိမ်) - ၁ နှစ် ၆ လ	- ၂၀ နှစ် - ၂ နှစ်
၅။	စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	- US $ ၀.၅၀၀ သန်း	- US $ ၀.၅၇၇ သန်း	- အမေရိကန်ဒေါ်လာ ၅.၀၀ သန်း
	ထည့်ဝင်သည့် အမျိုးအစား	- US $ (သန်း)	- US $ (သန်း)	- US$ (သန်း)
	ငွေသား(ပြည်ပ)	၀.၃၀၅	၀.၁၅၀	၀.၇၃၉
	စက်နှင့် စက်ပစ္စည်းကိရိယာ(ပြည်ပဝယ်)	၀.၁၆၈	၀.၄၁၂	၂.၆၆၆
	အဆောက်အဦ ကုန်ကျစရိတ်		-	၁.၅၀၀
	မော်တော်ကားစာရင်း (ပြည်ပဝယ်)	၀.၀၂၀		
	ရုံးအသုံးအဆောင်ပစ္စည်းများ	၀.၀၀၇	၀.၀၁၅	၀.၀၉၅
	စုစုပေါင်း	၀.၅၀၀	၀.၅၇၇	၅.၀၀၀

၆။	ဝန်ထမ်းအင်အား (ပထမနှစ်)	- ၂၄၃ ဦး	- ၁၃၁ ဦး	- ၁၆၅၁ ဦး
	ပြည်တွင်း	- ၂၃၆ ဦး (ပြည်တွင်း အနိမ့်ဆုံး ဝန်ထမ်းတစ်ဦး လစာ ကျပ်၉၀,၀၀၀၊ အမြင့်ဆုံး ဝန်ထမ်းတစ်ဦး လစာ မှာ ကျပ် ၅၀၀,၀၀၀)	- ၁၃၀ဦး (ပြည်တွင်း အနိမ့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ ကျပ် ၉၀,၀၀၀ နှင့် အမြင့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ ကျပ် ၂၀၀,၀၀၀)	- ၁၆၂၁ ဦး (ပြည်တွင်း အနိမ့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ US$ ၁၀၀ နှင့် အမြင့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ US$ ၆၀၀)
	ပြည်ပ	- ၇ ဦး (ပြည်ပမှ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး လစာ US$ ၁,၃၀၀၊ အမြင့်ဆုံးဝန်ထမ်းတစ်ဦး လစာ US$ ၃,၀၀၀)	- ၁ ဦး (ပြည်ပဝန်ထမ်းတစ်ဦး၏လစာမှာ US$ ၂,၀၀၀)	- ၃၀ ဦး (ပြည်ပ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ US$ ၉၀၀ နှင့် အမြင့်ဆုံးဝန်ထမ်းတစ်ဦး ၏ လစာ US$ ၁၄၀၀)
၇။	ရောင်းချမည့်စနစ်	- ၁၀၀% ပြည်ပသို့ တင်ပို့မည်ဖြစ်ပါသည်။	- ၁၀၀ % ပြည်ပ တင်ပို့ခြင်း	- ၁၀၀ % ပြည်ပသို့ တင်ပို့ရောင်းချခြင်း
၈။	ကုမ္ပဏီ၏ ဝင်ငွေ (ဆဋ္ဌမနှစ်)	- US$ ၁.၃၀၈ သန်း	- US$ ၀.၇၇၇ သန်း	- US$ ၆.၄၁၀ သန်း
	ကုမ္ပဏီ၏ အသုံးစရိတ် (ဆဋ္ဌမနှစ်)	- US$ ၁.၁၈၆ သန်း	- US$ ၀.၆၆၇ သန်း	- US$ ၅.၄၃၆ သန်း
	ကုမ္ပဏီ၏ အသားတင်အမြတ် (ဆဋ္ဌမနှစ်)	- US$ ၀.၁၂၂ သန်း	- US$ ၀.၁၁၀ သန်း	- US$ ၀.၉၇၄ သန်း
(	နိုင်ငံတော်မှရရှိမည့်အကျိုးအမြတ် (ဆဋ္ဌမနှစ်)			
	ဝင်ငွေခွန်	- US$ ၀.၀၄၁ သန်း (အမေရိကန် ၁ ဒေါ်လာ =၉၅၀ ကျပ်)	- US$ ၀.၀၃၆ သန်း (အမေရိကန် ၁ ဒေါ်လာ =၉၇၀ ကျပ်)	- US$ ၀.၃၂၅ သန်း (အမေရိကန် ၁ ဒေါ်လာ = ၉၇၀ ကျပ်)
	အရင်းကြေကာလ	- ၅ နှစ် ၉ လ	- ၅ နှစ်	- ၃ နှစ် ၄ လ
	အရင်းအနှီးအပေါ်အကျိုးအမြတ်ပြန်ပေါ်နှုန်း(IRR)	- ၁၄.၉၀%	- ၁၇.၀၄%	- ၂၉.၀၉%
၁၁။	လျှပ်စစ်ဓါတ်အားသုံးစွဲမှု	- ၃၁၅ KVA	- ၅၀၀ KVA	- ၈၈၅,၄၀၀ Kwh
၁၂။	**သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက် အကျဉ်းချုပ်**			
	တိုင်းဒေသကြီး အစိုးရအဖွဲ့	- **ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့** အစည်းအဝေးအမှတ်စဉ် ၃၈/၂၀၁၄ (၁၆-၁၀-၂၀၁၄)မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း သဘောထား ပြန်ကြား ထားပါသည်။	- **ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့** အစည်းအဝေးအမှတ်စဉ် ၃၇/၂၀၁၄ (၉-၁၀-၂၀၁၄)မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ဆောင်ရွက် မှုအား ခွင့်ပြုသင့်ပါကြောင်း သဘောထား ပြန်ကြား ထားပါသည်။	- ပဲခူးတိုင်းဒေသကြီး **အစိုးရအဖွဲ့** မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်မည် ဆိုပါက ကန့်ကွက်ရန် မရှိပါကြောင်း သဘောထားပြန်ကြားထားပါ သည်။
	ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန	ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan- EMP) ရေးဆွဲ တင်ပြရန်နှင့် စီမံချက်ပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြဋ္ဌာန်း ထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ စည်းမျဉ်း စည်းကမ်း များနှင့် အညီ လိုက်နာ ဆောင်ရွက်မည်ဆိုပါက ကန့်ကွက် ရန် မရှိပါကြောင်း သဘောထား ပြန်ကြားထားပါသည်။ ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ဝန်ခံကတိပြု တင်ပြ ထားပါသည်။	- ပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးရေး လုပ်ငန်းများဆောင်ရွက်ရန် အတွက် သုံးစွဲမည့်ရန်ပုံငွေများ ပါဝင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan- EMP) ရေးဆွဲ တင်ပြရန်နှင့် စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်မည်ဆိုပါက ကန့်ကွက်ရန် မရှိပါကြောင်း သဘောထားပြန်ကြားထားပါသည်။ ကုမ္ပဏီမှ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ဝန်ခံကတိ တင်ပြ ထားပါသည်။	- ပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သုံးစွဲမည့်ရန်ပုံငွေများ ပါဝင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan- EMP) ရေးဆွဲ တင်ပြရန်နှင့် စီမံချက်ပါအတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်မည်ဆိုပါက ကန့်ကွက် ရန် မရှိပါကြောင်း သဘောထားပြန်ကြားထားပါသည်။ ကုမ္ပဏီမှ လိုက်နာကျင့်သုံး အကောင် အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ဝန်ခံကတိ တင်ပြ ထားပါသည်။
	စက်မှုဝန်ကြီးဌာန	- စက်မှုဝန်ကြီးဌာန ၏ လိုအပ်ချက်များကို မှတ်ချက်ပြု ထားခြင်းအပေါ် ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ပြီး ဖြစ်၍ စက်မှု ဝန်ကြီးဌာနမှ စိစစ်လက်ခံပြီးဖြစ်ပါသည်။	- စက်မှုဝန်ကြီးဌာန၏ လိုအပ်ချက်များကို မှတ်ချက်ပြုထားခြင်း အပေါ် ကုမ္ပဏီမှ ပြင်ဆင်ပြီးဖြစ်၍ စက်မှုဝန်ကြီးဌာန မှ စိစစ်လက်ခံပြီး ဖြစ်ပါသည်။	- စက်မှုဝန်ကြီးဌာန၏ လိုအပ်ချက်များကို မှတ်ချက်ပြု ထားခြင်း အပေါ် ကုမ္ပဏီမှ ပြင်ဆင်ပြီးဖြစ်၍ စက်မှုဝန်ကြီးဌာနမှ စိစစ်လက်ခံ ပြီးဖြစ်ပါ သည်။

	CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ	- CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ၏ လိုအပ်ချက်များကို မှတ်ချက်ပြုထားခြင်း အပေါ် ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ပြီး ဖြစ်၍ CMP လုပ်ငန်းများ **ကြီးကြပ်ရေး ကော်မတီမှ စိစစ် လက်ခံပြီးဖြစ်ပါသည်။**	- CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ ကန့်ကွက်ရန်မရှိပါကြောင်း သဘောထားပြန်ကြားထားပါသည်။	- CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ မှ ကန့်ကွက်ရန် မရှိပါကြောင်း သဘောထားပြန်ကြားထားပါသည်။
၁၃။	CSR	- ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စောင့်ကြည့်လေ့လာမည့် လုပ်ငန်းများအတွက် ကျန်းမာရေး၊ လူမှုရေး၊ သက်သာချောင်ချိရေး ကိစ္စ ရပ်များတွင် သုံးစွဲနိုင်ရန် အသားတင်အမြတ်ငွေမှ ၂ % ကို ရန်ပုံငွေ အဖြစ် လျာထားပါကြောင်း တင်ပြထားပါသည်။	- ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စောင့်ကြည့်လေ့လာမည့် လုပ်ငန်းများအတွက် ကျန်းမာရေး၊ လူမှုရေး၊ သက်သာ ချောင်ချိရေး ကိစ္စရပ်များတွင် သုံးစွဲနိုင်ရန် အသားတင် အမြတ်ငွေမှ ၂ % ကို ရန်ပုံငွေ အဖြစ် လျာထားပါကြောင်း တင်ပြထားပါသည်။	- ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စောင့်ကြည့်လေ့လာမည့် လုပ်ငန်းများအတွက် ကျန်းမာရေး၊ လူမှုရေး၊ သက်သာချောင်ချိရေးကိစ္စရပ်များတွင် သုံးစွဲနိုင်ရန် အသားတင်အမြတ်ငွေမှ ၂ % ကို ရန်ပုံငွေ အဖြစ် လျာထားပါကြောင်း တင်ပြထားပါသည်။
၁၄။	မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်	- မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ရေကန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်များ သဲပုံးများ ထားရှိခြင်းနှင့် မီးဘေး လုံခြုံမှု ရှိစေရန် အတွက် စက်ရုံအတွင်း ဆေးလိပ် သောက်ခြင်း၊ အပူလွန်ကဲခြင်းကို တင်းကျပ်စွာ တားမြစ် မည်ဖြစ်ကြောင်းနှင့် မီးဘေးကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိမှု အစီအစဉ်များ တင်ပြထားပါသည်။	- လုပ်ငန်းခွင်သာယာရေးအတွက် ဆောင်ရွက်ထားရှိမှု၊ မီးဘေးကာကွယ်ရေး အစီအစဉ်အတွက် ဆောင်ရွက် ထားရှိမှုများဝန်ခံကတိပြုစာ တင်ပြထားပါသည်။	- လုပ်ငန်းခွင်သာယာရေးအတွက် ဆောင်ရွက်ထားရှိမှု၊ မီးဘေးကာကွယ်ရေး အစီအစဉ်အတွက် ဆောင်ရွက်ထား ရှိမှုများဝန်ခံကတိပြုစာ တင်ပြထားပါသည်။

ကုမ္ပဏီအမည် - KBL Fashion Limited

လုပ်ငန်း - CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန် အတိုများချုပ်လုပ်ခြင်း လုပ်ငန်း

စဉ်	အကြောင်းအရာ	ဆောင်ရွက်သည့် နေ့စွဲ	ပြန်ကြားချက် ရရှိသည့် နေ့စွဲ	မှတ်ချက်
၁	အဆိုပြုလွှာလက်ခံရရှိခြင်း	၂၉-၈-၂၀၁၄		
၂	**သဘောထားမှတ်ချက်တောင်းခံခြင်း**			
	(က) စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံ ရေးဦးစီးဌာန	၃-၉-၂၀၁၄	၁၁-၉-၂၀၁၄	
	(ခ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့	၃-၉-၂၀၁၄ ၂၆-၉-၂၀၁၄	၂၃-၁၀-၂၀၁၄	
	(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန	၃-၉-၂၀၁၄	၁၆-၉-၂၀၁၄	
	(ဃ) စက်မှုဝန်ကြီးဌာန	၃-၉-၂၀၁၄ ၂၂-၁၀-၂၀၁၄	၂၂-၉-၂၀၁၄ ၁၀-၁၁-၂၀၁၄	(ပကြိမ်) (ဒုကြိမ်)
	(င) CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ	၃-၉-၂၀၁၄ ၂၂-၁၀-၂၀၁၄	၁၇-၉-၂၀၁၄ ၂၉-၁၀-၂၀၁၄	(ပကြိမ်) (ဒုကြိမ်)
၃	အဆိုပြုချက်စိစစ်ရေးအဖွဲ့အစည်းအဝေး (၃၅/၂၀၁၄) သို့ တင်ပြခြင်း	၈-၉-၂၀၁၄		
၄	အဆိုပြုလွှာ လက်ခံကြောင်းစာ ပေးပို့ခြင်း	၉-၉-၂၀၁၄		
၅	မြေအသုံးပြုခွင့်အား ကော်မရှင်အစည်းအဝေး (၂၃/၂၀၁၄) သို့တင်ပြခဲ့ပြီး စီးပွားရေးရာ ကော်မတီ အစည်းအဝေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးများသို့ ဆက်လက် တင်ပြထားပါသည်။			
၆	ကုမ္ပဏီသို့ လိုအပ်ချက်များပြင်ဆင်ရန် အကြောင်းကြားခြင်း	၁၈-၉-၂၀၁၄		
၇	ကုမ္ပဏီမှ လိုအပ်ချက်များ ပြင်ဆင်တင်ပြခြင်း		၂-၁၁-၂၀၁၄	
၈	ကုမ္ပဏီမှ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်၍ အဆိုပြုလွှာ အစုံ(၁၀)စုံ ပေးပို့ခြင်း		၁၀-၁၁-၂၀၁၄	
၉	**စုစုပေါင်းကြာမြင့်ရက် ၈၃ ရက်**			

အကြောင်းအရာ။ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုချက် တင်ပြလာခြင်းကိစ္စ

၁။	ကုမ္ပဏီအမည်/ ကမကထပြုသူ	- KBL Fashion Limited
		- Mr. Tsang Wing Kwan (Chinese)
	အဖွဲ့အစည်းပုံသဏ္ဍာန်	- ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
		- Kamsberg Limited (Hong Kong) ၄၇၄၈ ရှယ်ယာ
		- Mr. Wu Chi Kai, Johnico ၁ ရှယ်ယာ
		- Mr. Tsang Wing Kwan ၁ ရှယ်ယာ
	လုပ်ငန်းအမျိုးအစား	- CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း
၂။	တည်နေရာ	- မြေကွက်အမှတ် ၁၇၂ ၊ မြေတိုင်းရပ်ကွက်အမှတ် တိုးချဲ့/၅ ၊ လှိုင်သာယာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
	မြေအကျယ်အဝန်း	- ၀.၇၉၂ ဧက (၃၂၀၅.၁၁၃ စတုရန်းမီတာ)
		- ၁၄၄၁.၈၉၆ စတုရန်းမီတာ (၀.၃၅၆ ဧက)
		- ၁၂၁၈.၉၁၄ စတုရန်းမီတာ (၈၀' x ၁၆၄') (၁ထပ်အဆောက်အဦ)
		- ၂၂၂.၉၈၂ စတုရန်းမီတာ (၄၀' x ၆၀') (၂ ထပ်အဆောက်အဦ)
	မြေပိုင်ရှင်	- ဦးစိန်သောင်းဦး
	မြေငှားသက်တမ်း	- ကနဦး ၁၀ နှစ်နှင့် ၅ နှစ် ၂ ကြိမ် သက်တမ်းတိုး
၃။	နှစ်စဉ်မြေငှားရမ်းခ	- US$ ၁၆, ၇၄၇
		- မြေ ၁ စတုရန်းမီတာလျှင် US$ ၅ နှုန်း
		- အဆောက်အဦ ၁ စတုရန်းမီတာလျှင် US$ ၅.၅ နှုန်း
၄။	လုပ်ငန်းသက်တမ်း	- ကနဦး ၁၀ နှစ်နှင့် ၅ နှစ် ၂ ကြိမ် သက်တမ်းတိုး
	တည်ဆောက်ရေးကာလ	- ၁ နှစ်
၅။	စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	- အမေရိကန်ဒေါ်လာ ၀.၅၀၀ သန်း
	ထည့်ဝင်သည့် အမျိုးအစား	- US$ (သန်း)
	ငွေသား(ပြည်ပ)	၀.၃၀၅
	စက်နှင့် စက်ပစ္စည်းကိရိယာ(ပြည်ပဝယ်)	၀.၁၆၇
	မော်တော်ကားစာရင်း (ပြည်ပဝယ်)	၀.၀၂၀
	ရုံးအသုံးအဆောင်ပစ္စည်းများ	၀.၀၀၇
	စုစုပေါင်း	၀.၅၀၀
၆။	ဝန်ထမ်းအင်အား	- ၂၄၃ ဦး
	ပြည်တွင်း	- ၂၃၆ ဦး (ပြည်တွင်းအနိမ့်ဆုံးဝန်ထမ်းတစ်ဦးလစာကျပ်၉၀,၀၀၀၊ အမြင့်ဆုံးဝန်ထမ်းတစ်ဦး လစာကျပ် ၅၀၀,၀၀၀)
	ပြည်ပ	- ၇ ဦး (ပြည်ပအနိမ့်ဆုံးဝန်ထမ်းတစ်ဦးလစာ US$၁,၃၀၀၊ အမြင့်ဆုံးဝန်ထမ်းတစ်ဦး လစာ US$ ၃,၀၀၀)
၇။	ရောင်းချမည့် နည်းစနစ်	- ၁၀၀% ပြည်ပသို့ တင်ပို့မည်ဖြစ်ပါသည်။

၈။	ကုမ္ပဏီ၏ ဝင်ငွေ (ဆဋ္ဌမနှစ်)	- US$ ၁.၃၀၈ သန်း
	ကုမ္ပဏီ၏ အသုံးစရိတ် (ဆဋ္ဌမနှစ်)	- US$ ၁.၁၈၆ သန်း
	ကုမ္ပဏီ၏ အသားတင်အမြတ် (ဆဋ္ဌမနှစ်)	- US$ ၀.၁၂၂ သန်း
၉။	နိုင်ငံတော်မှရရှိမည့်အကျိုးအမြတ် (ဆဋ္ဌမနှစ်) ဝင်ငွေခွန်	- US$ ၀.၀၄၁ သန်း (အမေရိကန် ၁ ဒေါ်လာ =၉၅၀ ကျပ်)
	အရင်းကြေကာလ	- ၅ နှစ် ၉ လ
	အရင်းအနှီးအပေါ်အကျိုးအမြတ်ပြန်ပေါ်နှုန်း (IRR)	- ၁၄.၉၀%
၁၀။	လျှပ်စစ်ဓါတ်အားသုံးစွဲမှု (နှစ်စဉ်)	- ၃၁၅ KVA
၁၁။	CSR	- ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စောင့်ကြည့်လေ့လာမည့် လုပ်ငန်းများအတွက် ကျန်းမာရေး၊ လူမှုရေး၊ သက်သာချောင်ချိရေး ကိစ္စရပ်များတွင် သုံးစွဲနိုင်ရန် အသားတင်အမြတ်ငွေမှ ၂ % ကို ရန်ပုံငွေအဖြစ် လျာထားပါကြောင်း တင်ပြထားပါသည်။
[illegible]	မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်	- မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ရေကန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်များ သဲပုံးများ ထားရှိခြင်းနှင့် မီးဘေး လုံခြုံမှု ရှိစေရန် အတွက် စက်ရုံအတွင်း ဆေးလိပ်သောက်ခြင်း၊ အပူလွန်ကဲခြင်းကို တင်းကျပ်စွာ တားမြစ်မည်ဖြစ်ကြောင်းနှင့် မီးဘေးကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များ တင်ပြထား ပါသည်။

ကုမ္ပဏီအမည်	-	KBL Fashion Limited
အဖွဲ့အစည်းပုံသဏ္ဍာန်	-	ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအမျိုးအစား	-	CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း
တည်နေရာ	-	မြေကွက်အမှတ် ၁၇၂၊ မြေတိုင်းရပ်ကွက်အမှတ် တိုးချဲ့/၅၊ လှိုင်သာယာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	-	US $ ၀.၅၀၀ သန်း
ရောင်းချမည့်စနစ်	-	၁၀၀% ပြည်ပသို့ တင်ပို့မည်ဖြစ်ပါသည်။
လုပ်ငန်းသက်တမ်း	-	ကနဦး ၁၀ နှစ် (နောက်ထပ် ၅နှစ် ၂ကြိမ် သက်တမ်းတိုး)
အရင်းကြေကာလ	-	၅ နှစ် ၉ လ
IRR	-	၁၄.၉၀%

အထက်ပါလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ Cost & Benefit ကို အောက်ပါဇယားဖြင့် ပြုစုတင်ပြအပ်ပါသည်-

စဉ်	အကြောင်းအရာ	Cost	Benefit
၁	နိုင်ငံ့ဝန်ထမ်း၏လစာ	ကျပ် ၁.၅၄၈ သန်း (တစ်နှစ်)	
၂	ကုမ္ပဏီမှတ်ပုံတင်ကြေး	-	ကျပ် ၁.၁၆၅ သန်း
၃	သွင်းကုန်အခွန်ကင်းလွတ်ခွင့်	ကျပ် ၁၅.၉၅၄ သန်း	
၄	ကုန်သွယ်လုပ်ငန်းခွန်	-	-
၅	ဝင်ငွေခွန်	ကျပ် ၃၈ သန်း	ကျပ် ၂၆၆.၀၀၀ သန်း
၆	ရေ၊ လျှပ်စစ်မီးသုံးစွဲခ		ကျပ် ၃၁.၃၅၀ သန်း
၇	လုပ်ခလစာအပေါ်ဝင်ငွေခွန်		တစ်နှစ် ဝင်ငွေ ကျပ် သိန်း (၂၀) ကျော်ပါက အခွန်ပေးရမည့် ဝန်ထမ်း (၂၄၁) ဦး
၈	CSR (၂%)		ကျပ် ၁၀.၃၃၀ သန်း
၉	မြေငှားရမ်းခရငွေ		ကျပ် ၁၀၆.၄၀၀ သန်း
၁၀	အလုပ်အကိုင်အခွင့်အလမ်း		ပြည်တွင်း ၂၃၆ ဦး ပြည်ပ ၇ ဦး ပြည်တွင်းလုပ်သား (၂၃၆) ဦး အလုပ်အကိုင် ရရှိမည် ဖြစ်၍ ဒေသ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူ ပြုစေပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုစေနိုင်ပါသည်။
		ကျပ် ၅၅.၅၀၂ သန်း	ကျပ် ၄၁၅.၂၄၅ သန်း
		၁ း ၇	

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး

စာအမှတ်၊ ၂ / ၃ - ၆ (၅) / စီးပွား
ရက် စွဲ ၊၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လ ၂၃ ရက်

သို့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်။

အကြောင်းအရာ ။ **သဘောထားမှတ်ချက်တောင်းခံခြင်းကိစ္စ**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၆. ၉. ၂၀၁၄ ရက်စွဲပါစာအမှတ်၊ရကာ-၃/ န - ၁၀၇၈ / ၂၀၁၄ (၃၂၀-ဃ)

၁။ ဟောင်ကောင်ရှိ Kamsberg Limited မှ မြန်မာနိုင်ငံတွင် KBL Fashion Limited တည်ထောင်ကာ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြေကွက်အမှတ် ၁၇၂၊ မြေတိုင်းရပ်ကွက်အမှတ် တိုးချဲ့/၅၊ လှိုင်သာယာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ၀. ၇၉၂ ဧက (၃၂၀၅. ၁၁၃ စတုရန်းမီတာ)နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦအား ငှားရမ်း၍ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန်အရှည်၊ အမျိုးသမီးဝတ်ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်းအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားလာမှုအပေါ် သဘောထားမှတ်ချက် ပြန်ကြားပေးပါရန် ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းအကြောင်းကြားလာခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်မှုအရ အောက်ပါအတိုင်း သဘောထား မှတ်ချက် တင်ပြအပ်ပါသည်-

(က) ရင်းနှီးမြှုပ်နှံမှု ပြုမည့်နေရာသည် နောင်ပြုလုပ်မည့် (သို့မဟုတ်) လက်ရှိမြို့ပြစီမံကိန်းကို ထိခိုက်နိုင်ခြင်း မရှိပါ။

(ခ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ပါက ပြည်တွင်းလုပ်သားအင်အား(၂၀၀)ဦး အလုပ်အကိုင် ရရှိမည် ဖြစ်သောကြောင့် မြို့နယ်ဒေသအလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါသည်။

(ဂ) အဆိုပြုလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေကွက်အမှတ်၁၇၂၊ မြေတိုင်းရပ်ကွက်အမှတ် တိုးချဲ့/၅၊ လှိုင်သာယာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ မြေ ၀. ၇၉၂ ဧက (၃၂၀၅. ၁၁၃ စတုရန်းမီတာ)နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦပိုင်ရှင် ဦးစိန်သောင်းဦးထံမှ ဟောင်ကောင်နိုင်ငံသား Mr.Tsang Wing kwan က (မြေ+အဆောက်အဦ) ငှားရမ်းခအဖြစ် ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၅. ၅)ဒေါ်လာ၊ မြေပိုငှားရမ်းခအဖြစ် တစ်စတု ရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၅. ၀)ဒေါ်လာနှုန်းဖြင့် တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုပြီး (၅)နှစ်သက်တမ်းတိုးဖြင့် လုပ်ကိုင်ခြင်းအပေါ် ဒေသခံများက လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့အရ လက်ခံနိုင်ခြင်းရှိပါသည်။

(ဃ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရန် စီမံ ဆောင်ရွက်မည်ဟု တင်ပြထားပါသည်။

၂။ အထက်ဖော်ပြပါ အချက်များကြောင့် (၁၆. ၁၀. ၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၈/၂၀၁၄)၊ ဆုံးဖြတ်ချက်အပိုဒ် (၄၆)အရ KBL Fashion Ltd. ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း ထောက်ခံတင်ပြအပ်ပါသည်။

(မြင့်ဆွေ)
ဝန်ကြီးချုပ်

မိတ္တူကို

ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်စီးပွားရေးဝန်ကြီး
ရန်ကုန်မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
KBL Fashion Ltd.
လက်ခံစာတွဲ
မျှောစာတွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး

NPT-1601
17-9-14

စာအမှတ် ၂/၂၂၀(ခ)(၆)/(၇၀၂၇ /၂၀၁၄)
ရက်စွဲ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

M-4895
18/9/14

သို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အကြောင်းအရာ။ သဘောထားမှတ်ချက်တင်ပြခြင်း

ရည်ညွှန်းချက်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၃-၉-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ရက-၃/န-၁၀၇၈/၂၀၁၄(၁၉၃)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ဟောင်ကောင်ရှိ Kamsberg Limited မှ မြန်မာနိုင်ငံတွင် KBL Fashion Limited တည်ထောင်ကာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြေကွက်အမှတ် (၁၇၂)၊ မြေတိုင်းရပ်ကွက်အမှတ်၊ တိုးချဲ့/ ၅၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ ၀.၇၉၂ ဧက(၃၂၀၅.၁၁၃ စတုရန်းမီတာ)နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦများအား ငှားရမ်း၍ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီးဝတ်ကုတ်အင်္ကျီ၊ အမျိုးသားဝတ်ဂျာကင်၊ အမျိုးသားဝတ်ကုတ်အင်္ကျီ၊ ဂျူဗီနိုင်းဂျာကင်အစရှိသည်များကို ထုတ်လုပ်ခြင်းလုပ်ငန်းအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆောင်ရွက်ခွင့်ပြုပါရန်ကိစ္စနှင့်ပတ်သက်၍ စိစစ်ပြီးဌာနဆိုင်ရာ သဘောထားမှတ်ချက်ကို ပြန်ကြားအပ်ပါသည်။

၂။ ပူးတွဲပေးပို့လာသည့် အဆိုပြုလွှာတွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် လျှောက်ထားခြင်း၊ ရင်းနှီးမြှုပ်နှံမှုကာလမှာ ကနဦး(၁၀) နှစ်ဖြစ်ပြီးသက်တမ်းတိုး (၅)နှစ် ၂ ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားဝတ်နှင့်အမျိုးသမီးဝတ်ဂျာကင်၊ ကုတ်အင်္ကျီနှင့်ဂျူဗီနိုင်းအထည်များအား ပထမနှစ်တွင်(၂,၁၈၆,၄၀၀) ထည်ခန့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ဒုတိယနှစ်မှစ၍ပိုမိုတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထို့အပြင် ဝန်ထမ်းအရေအတွက်မှာ (၂၁၇)ဦးခန့် ရှိမည်ဖြစ်၍ ဝန်ထမ်းများအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများလည်း ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (Corporate Social Responsibility–CSR) အဖြစ်ရရှိလာသော အမြတ်ငွေ ၂ % ကို စက်မှုဇုန်ဝန်းကျင်ရှိ ကျောင်းသားများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးရန်အတွက်လည်းကောင်း၊ စက်မှုဇုန်စိမ်းလန်းသာယာရေးအတွက်လည်းကောင်း၊ စက်မှုဇုန်အတွင်း မီးဘေးကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက်လည်းကောင်း သုံးစွဲရန်စီစဉ်ထားရှိမည်ဖြစ်ကြောင်း၊ အထည်ချုပ်စက်ရုံပုံစံ၊ မြေငှားစာချုပ်၊ အသုံးပြုမည့် စက်ပစ္စည်းနှင့်ကုန်ကြမ်းပစ္စည်းစာရင်း၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ စက်ရုံဝန်ထမ်းများအတွက် သက်သာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် ဆောင်ရွက်ထားရှိမည့် အစီအစဉ်များ၊ မီးဘေးကာကွယ်ရေးအစီအစဉ်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် ဆောင်ရွက်ထားရှိမည့် အစီအစဉ်အနေဖြင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေရန်

ရေဆိုးစွန့်ပစ်သည့်စနစ် ထည့်သွင်းတပ်ဆင်၍ အသုံးပြုမည်ဖြစ်ကြောင်းနှင့် စက်ရုံမြေနေရာအနီး လျှောက်လမ်းတွင် အရိပ်အာဝါသကောင်းမွန်စေရန်အတွက် သစ်ပင်၊ ပန်းပင်များ အလုပ်သမားများအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန် ကောင်းမွန်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသော်လည်း စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုမည့် နည်းစနစ်များ၊ ထုတ်လုပ်မှုနည်းစဉ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်သည်ကို စိစစ်တွေ့ရှိရပါသည်။

၃။ အမျိုးသားဝတ်နှင့်အမျိုးသမီးဝတ်ဂျာကင်၊ ကုတ်အင်္ကျီနှင့်ဂျူပီနိုင်းဂျာကင်တွင် အသုံးပြုမည့် Polyester စသည့် ကုန်ကြမ်းပစ္စည်းများသည် ဆွေးမြေ့ပျက်စီးရန် အချိန်ကြာမြင့်သဖြင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နိုင်ခြင်း၊ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ထွက်ရှိလာမည့် ပိတ်ဖြတ်စများ၊ အမှုန်အမွှားများကြောင့် ပတ်ဝန်းကျင်လေထုနှင့် မြေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ ပိတ်စဖြတ်ခြင်း၊ ပုံစံညှပ်ခြင်း၊ အထည်ချုပ်လုပ်ခြင်းလုပ်ငန်း အဆင့်ဆင့်တွင် စက်များအသုံးပြု၍ ဆောင်ရွက်မည်ဖြစ်သဖြင့် အသံဆူညံခြင်းစသော ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။

၄။ သို့ဖြစ်ပါ၍ KBL Fashion Limited Ltd မှ အမျိုးသားဝတ်နှင့်အမျိုးသမီးဝတ်ဂျာကင်၊ ကုတ်အင်္ကျီနှင့် ဂျူပီနိုင်းဂျာကင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုတင်ပြလာခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း သဘောထားမှတ်ချက်ပြန်ကြားအပ်ပါသည်-

(က) လုပ်ငန်းတွင် အဓိကအသုံးပြုမည့် ကုန်ကြမ်းစွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုမည့် အစီအစဉ်၊ ယင်းစွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်မည့် နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်များ စီမံဆောင်ရွက်သွားရန်၊

(ခ) အထည်ချုပ်လုပ်ခြင်းလုပ်ငန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့်လူမှုရေး ထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်အတွက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲချမှတ်ခြင်း၊ ထုတ်လုပ်ခြင်း အဆင့်ဆင့်၌ စီမံကိန်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ကုန်ထုတ်လုပ်မှုနည်းပညာများ အသုံးပြုဆောင်ရွက်ရန်၊

(ဂ) စွန့်ပစ်ပစ္စည်း/ စွန့်ပစ်အရည်များအား စနစ်တကျစွန့်ပစ်မည့် အစီအစဉ်များ ပါဝင်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်၊ စောင့်ကြည့်လေ့လာမည့် အစီအစဉ်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးရေး ဆောင်ရွက်မည့် လုပ်ငန်းများအတွက် သုံးစွဲမည့်ရန်ပုံငွေစသည်တို့ ပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက် (Environmental Management Plan-EMP) ရေးဆွဲတင်ပြရန်နှင့် စီမံချက်ပါအတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ဃ) ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်။

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
(မျိုးညွန့် ၊ ရုံးအဖွဲ့မှူး)

မိတ္တူ-
ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

NA-1776
23.9.14

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စာအမှတ်၊ ၂၁-စမ(၂) ၂၀၁၄-၂၀၁၅ (၂၇၂၈)

ရက်စွဲ၊ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၂၂ ရက်

သို့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး

အကြောင်းအရာ။ **သဘောထားမှတ်ချက်ပြန်ကြားခြင်း**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၃.၉.၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ရက -၃/ န-၁၀၇၈/ ၂၀၁၄ (၁၉၄)

၁။ KBL Fashion Limited သည် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်၊ မြေကွက်အမှတ်(၁၇၂)တွင် CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီးဝတ်ကုတ်အင်္ကျီ၊ အမျိုးသားဝတ်ဂျာကင်၊ အမျိုးသားဝတ်ကုတ်အင်္ကျီနှင့် ဂျူဗီနိုင်းဂျာကင် အစရှိသည်များကို ထုတ်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။ အဆိုပါကုမ္ပဏီမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်-

(က) ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံပြီး CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီးဝတ်ကုတ်အင်္ကျီ၊ အမျိုးသားဝတ်ဂျာကင်၊ အမျိုးသားဝတ်ကုတ်အင်္ကျီနှင့် ဂျူဗီနိုင်းဂျာကင် အစရှိသည်များကို ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသည်။

(ခ) လျှပ်စစ်သွယ်တန်းအသုံးပြုမှုများကို လျှပ်စစ်ဥပဒေနှင့်အညီ အသုံးမပြုမီ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါသည်။

(ဂ) ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စိစစ်ချက်ဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(ဃ) ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုမှတ်ပုံတင်ဆောင်ရွက်ရန် လိုအပ်ပါသည်။

(င) နှစ်အလိုက် ကုန်ထုတ်လုပ်မှုတင်ပြချက်နှင့် စက်အင်အား/လူအင်အား တင်ပြထားချက် ဆီလျော်မှုရှိပါသည်။

(စ) CMP လုပ်ခနှုန်းထား တင်ပြထားချက် ဆီလျော်မှုရှိသော်လည်း နှစ်အလိုက် အနည်းငယ် တိုးမြှင့်ပြင်ဆင်တင်ပြရန် လိုအပ်ပါသည်။

(ဆ) ကုန်ကြမ်းသုံးစွဲမှုနှုန်းတင်ပြထားချက် ဆီလျော်မှုရှိသော်လည်း ပူးတွဲသုံးပစ္စည်းဖြစ်သည့် Thread သုံးစွဲမှုအရေအတွက်ကို PCS ဖြင့် ဖော်ပြထားသဖြင့် M (သို့) Yd ဖြင့် ပြင်ဆင်တင်ပြရန် လိုအပ်ပါသည်။

(ဇ) နှစ်အလိုက် ကုန်ကြမ်းနှင့်ပူးတွဲသုံးပစ္စည်း လိုအပ်မှုတင်ပြချက်တွင် များယွင်းလျော့နည်းတင်ပြထားသဖြင့် နှစ်အလိုက် ကုန်ထုတ်လုပ်မှုနှင့် ကုန်ကြမ်းသုံးစွဲမှုနှုန်းပေါ်မူတည်၍ ပြင်ဆင်တင်ပြရန် လိုအပ်ပါသည်။

၃။ သို့ပါ၍ KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီးဝတ်ကုတ်အင်္ကျီ၊ အမျိုးသားဝတ်ဂျာကင်၊ အမျိုးသားဝတ်ကုတ်အင်္ကျီနှင့် ဂျူဗီနိုင်းဂျာကင် အစရှိသည်များကို ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အထက်ပါလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက ဤဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန်မရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

၂၂.၈.၁၄

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
(လှမိုး၊ ရုံးအဖွဲ့မှူး)

မိတ္တူကို

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

အထည်အလိပ်လုပ်ငန်း

ကန့်သတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

Myanmar Investment Commission

တယ်လီဖုန်း-၀၁-၆၅၈၁၂၈ | စာအမှတ်၊ ရက- ၆(ခ)/ န-၁၀၇၈/၂၀၁၄ (၄၃၅)
ဖက်(စ်) -၀၁-၆၅၈၁၃၆ | ရက်စွဲ ၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်

M-3192
10/11/14

အဆိုပြုလွှာအပေါ် ထပ်မံစိစစ်ချက်

KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း အတွက် ပေးပို့ခဲ့သော လုပ်ငန်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ဌာနများ၏ လမ်းညွှန်ချက်နှင့် အညီ ပြန်လည် ပြင်ဆင် တင်ပြလာပါသဖြင့် ၎င်းပြင်ဆင်ချက်ကို အောက်ပါဇယားတွင် စိစစ်မှတ်ချက်ပြု ပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

၂၂-၁၀-၂၀၁၄

အတွင်းရေးမှူး(ကိုယ်စား)
(စန်းစန်းမြင့်၊ ညွှန်ကြားရေးမှူး)

စဉ်	ဌာန	စိစစ်သူ		စိစစ်ဆောင်ရွက်ချက်	လက်မှတ်
		အမည်	ရာထူး		
၁	စက်မှုဝန်ကြီးဌာန	(ဝင်းနိုင်) ဒုတိယညွှန်ကြားရေးမှူး(အဖွဲ့ခွဲမှူး) ပြည်ထောင်စုဝန်ကြီးရုံး စက်မှုဝန်ကြီးဌာန		လက်ခံနိုင်ပါသည်/ ✓ ပြန်လည်စိစစ်ရန်လိုအပ်ပါသည်/ လက်မခံနိုင်ပါ	(signature)
၂	အထည်အလိပ်လုပ်ငန်း	ဦးအောင်မျိုးမင်း	ညွှန်ကြားရေးမှူး	လက်ခံနိုင်ပါသည်/ ✓ ပြန်လည်စိစစ်ရန်လိုအပ်ပါသည်/ လက်မခံနိုင်ပါ	(signature)

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ

စာအမှတ်၊ ၃၄ - အလ / ခွဲ(၂) ၂၀၁၄ (၉၈၇၅)
ရက်စွဲ ၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

NPT-1724
19.9.14

သို့

M-4917
22/9

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အကြောင်းအရာ။ KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီး ဝတ် ကုတ်အင်္ကျီ၊ အမျိုးသားဝတ် ဂျာကင်၊ အမျိုးသားဝတ် ကုတ်အင်္ကျီ နှင့် ဂျူဗီ နိုင်းဂျာကင်များ ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စ

ရည်ညွှန်းချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၅-၉-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ရက-၃/န - ၁၀၇၈ / ၂၀၁၄ (၁၉၅)

၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၊ မြေတိုင်း အမှတ် တိုး-ချဲ့/၅၊ မြေကွက်အမှတ် ၁၇၂ ၌ ယောင်ကောင်ရှိ Kamsberg Limited က မြန်မာနိုင်ငံတွင် KBL Fashion Limited တည်ထောင်ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် CMP စနစ်ဖြင့် အမျိုးသမီး ဝတ်ဂျာကင်၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီ၊ အမျိုးသားဝတ် ဂျာကင်၊ အမျိုးသားဝတ် ကုတ်အင်္ကျီနှင့် ဂျူဗီနိုင်း ဂျာကင်များ ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် တင်ပြမှုအပေါ် CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် အထည်ချုပ် စက်ရုံ အမှတ်(၁၇) စက်ရုံမှူး ဒေါ်လှသီတာ နှင့်အတူ ၉-၈-၂၀၁၄ ရက်နေ့ ၀၉း၃၀ နာရီတွင် တာဝန်ခံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၂။ KBL Fashion Limited ၏ အဆိုပြုချက်အပေါ် အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည် -

(က) CMP ကုန်ကြမ်း လိုအပ်ချက်နှင့်ကုန်ချောထုတ်လုပ်မှု အချိုးအစား ညီညွတ်မှု ရှိ/မရှိ

ချုပ်ထည်	တစ်ထည် လိုအပ်ချက်နှုန်းထား	ကိုက်ညီမှုရှိ/မရှိ
1. 100% Polyester Woven Dress(S-8567)	3.41yds/pcs	ကိုက်ညီမှုရှိပါသည်။
2. 100% Polyester Woven Dress(S-F15554)	4.02 yds/pcs	ကိုက်ညီမှုမရှိပါ။
3. 100% Cotton Woven Dress(S-83690)	1.84 yds/pcs	ကိုက်ညီမှုရှိပါသည်။

အဆိုပြုချက်ပါ တစ်နှစ်လုံးအတွက် ကုန်ကြမ်းလိုအပ်ချက်မှာ တစ်ထည် လိုအပ်ချက် နှုန်းထား၊ တာမြစ်သတ်မှတ်စံနှုန်းထားများနှင့် ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရပါသည် -

ချုပ်ထည်	အဆိုပြု ထုတ်လုပ်မှု အရေအတွက်	တစ်ထည် လိုအပ်ချက် နှုန်းထား	လိုအပ်မည့် ကုန်ကြမ်း အရေ အတွက်
1. 100% Polyester Woven Dress (S-8567)	45000pcs	3.41yds/pcs	153450 yds
2. 100% Polyester Woven Dress (S-F15554)	45000 pcs	3.50 yds/pcs	157500 yds
3. 100% Cotton Woven Dress (S-83690)	50000 pcs	1.84 yds/pcs	92000 yds

အဆိုပြုချက်ပါ ပစ္စည်းအားလုံး ထုတ်လုပ်မည်ဆိုပါက စုစုပေါင်းကုန်ကြမ်း 402950 Yds ကုန်ကျ မည်ဖြစ်သဖြင့် အဆိုပြုချက်တွင် 370800 yds ဟုဖော်ပြထားခြင်း ကြောင့် ကုန်ကြမ်း 32150 yds နည်းနေသဖြင့် တွက်ချက်မှု မှားယွင်းနေပြီး အပိုချည် သုံးစွဲမှုတွင် Meter(or) Coneဖြင့်ဖော်ပြထားခြင်းမရှိဘဲ Pcsဖြင့်သာဖော်ပြထားသောကြောင့် ပြင်ဆင်တင်ပြသင့်ပါသည်။

(ခ) **CMPလက်ခနှုန်းထားများ တင်ပြမှုဆီလျော်မှုရှိ/မရှိ။** အဆိုပြုချက်ပါ CMP လက်ခနှုန်းထားများသည် လက်ရှိ လက်ခနှုန်းထား နှင့် နှိုင်းယှဥ်ရာတွင် ဆီလျော်မှုရှိကြောင်းတွေ့ရှိရပါသည်-

ချုပ်ထည်	**အဆိုပြုချက်ပါ CMP လက်ခနှုန်းထား**	**အထည်ချုပ်အသင်း၏ လက်ရှိ CMP လက်ခနှုန်းထား**
1. 100% Polyester Woven Dress (S-8567)	48 US$/Dz	40-50 US$/Dz
2. 100% Polyester Woven Dress (S-F15554)	48US$/Dz	40-50 US$/Dz
3. 100% Cotton Woven Dress (S-83690)	48 US$/Dz	40-50 US$/Dz

(ဂ) **နှစ်စဥ်ထုတ်လုပ်မှု ၊ စက်အင်အား ၊ လူအင်အားအချိုးအစား ညီမျှမှု ရှိ/မရှိ**

အဆိုပြုချက်ပါ ထုတ်လုပ်မည့် Ladies Dress များအတွက် Sewing Machine ၁၀၀ လုံး ၊ Interlock Machine ၂၀ လုံးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Skilled Workers ၁၀၀ ဦး၊ Unskilled Wokers ၇၀ ဦး၊ Quality Control & Finishing Workers ၃၀ ဦးဖြင့် ချုပ်လုပ်မည်ဖြစ်၍ စက်အင်အားများပြီး လူအင်အား နည်းနေသဖြင့် စက်အားလုံး မလည်ပတ်နိုင်ပါ။ Skilled Workers ထပ်မံ ခန့်ထားသင့်ပါသည်။ လူဦးရေအခြေခံ တွက်ချက်ပါက အောက်ပါအတိုင်း ထုတ်လုပ်နိုင်ပါမည် -

ချုပ်ထည်	ကုန်ထုတ်စက်	တစ်ရက် ထုတ်လုပ်နိုင်မှု	တစ်နှစ်ထုတ်လုပ်မှု (၃၁၀) ရက်
1. 100% Polyester Woven Dress(S-8567)	စက်(၁)လိုင်း	150 pcs/10hour	46500 pcs
2. 100% Polyester Woven Dress(S-F15554)	စက်(၁)လိုင်း	150 pcs/10hour	46500 pcs

3. 100% Cotton Woven Dress(S-83690) စက်(၁)လိုင်း 200 pcs/10hour 62000pcs

အဆိုပြုချက်ပါ စက်အင်အားလူအင်အား ညီမျှမှု မရှိသော်လည်း အဆိုပြုချက်ပါ ပထမနှစ်တွင် ဖော်ပြထားသည့် အရေအတွက်အတိုင်း ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပြီး နောက်နှစ်များတွင် ထုတ်လုပ်မှုနှင့် ဝန်ထမ်းအင်အား တိုးမြှင့် ခန့်ထားကြောင်း တွေ့ရှိရပါသည် -

ချုပ်ထည်	အဆိုပြု ထုတ်လုပ်မှု အရေအတွက်	တစ်နှစ်ထုတ်လုပ်နိုင်မှု ပမာဏ(ထည်)
1. 100% Polyester Woven Dress(S-8567)	45000pcs	46500-47000pcs
2. 100% Polyester Woven Dress(S-F15554)	45000 pcs	46500-47000pcs
3. 100% Cotton Woven Dress(S-83690)	50000 pcs	62000-62500pcs

၃။ သို့ဖြစ်၍ KBL Fashion Limited ကို ခွင့်ပြုပေးသင့်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ CMPစနစ်ဖြင့် အမျိုးသမီးဝတ်ဂျာကင်၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီ၊ အမျိုးသားဝတ် ဂျာကင်၊ အမျိုးသားဝတ် ကုတ်အင်္ကျီနှင့် ဂျူဗီနိုင်း ဂျာကင်များ ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို အားပေးဆောင်ရွက်စေသင့်ပါကြောင်း တင်ပြအပ်ပါသည်။

ဥက္ကဋ္ဌ(ကိုယ်စား)
(ထင်အောင်၊ အတွင်းရေးမှူး)
(ဒုတိယဝန်ကြီး၊အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန)

မိတ္တူကို
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
(CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ)
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
(CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့)
KBL Fashion Limited
ရုံးလက်ခံ
မျှောစာတွဲ

Myanmar Investment Commission

ကန့်သတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

တယ်လီဖုန်း -၀၁-၆၅၈၁၂၈
ဖက်(စ်) -၀၁-၆၅၈၁၃၆

စာအမှတ်၊ ရကာ- ၆(ခ)/ န-၁၀၇၈/၂၀၁၄ (၄၃၄)

ရက်စွဲ ၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်

ကြ-5111
29/10

အဆိုပြုလွှာအပေါ် ထပ်မံစိစစ်ချက်

KBL Fashion Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဂါဝန်အရှည်၊ အမျိုးသမီးဝတ် ဂါဝန်အတိုများ ချုပ်လုပ်ခြင်းလုပ်ငန်း အတွက် ပေးပို့ခဲ့သော လုပ်ငန်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ဌာနများ၏ လမ်းညွှန်ချက်နှင့် အညီ ပြန်လည် ပြင်ဆင် တင်ပြလာပါသဖြင့် ၎င်းပြင်ဆင်ချက်ကို အောက်ပါဇယားတွင် စိစစ်မှတ်ချက်ပြု ပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

၂၂-၁၀-၂၀၁၄

အတွင်းရေးမှူး(ကိုယ်စား)

(စန်းစန်းမြင့်၊ ညွှန်ကြားရေးမှူး)

စဉ်	ဌာန	စိစစ်သူ		စိစစ်ဆောင်ရွက်ချက်	လက်မှတ်
		အမည်	ရာထူး		
၁	CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ	ဒေါ်မြမြဗို	ဒုတိယညွှန်ကြားရေးမှူး	လက်ခံနိုင်ပါသည်/ ~~မြန်လည်စိစစ်ရန် လိုအပ်ပါသည်/ လက်မခံနိုင်ပါ~~	[signature]

ဌာနတံဆိပ်
တာဝန်ခံ
အထည်ချုပ်စက်ရုံအမှတ်(၁)

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

KAMSBERG LIMITED

Unit 1506,15/Fl.,One Harbourfront,
18,Tak Fung Street,Hung Hom,Kowloon, Hong Kong
Tel: (852)2954 2266 Fax : (852) 2954 2890

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်
နေပြည်တော်

စာအမှတ် ၊ KBL / MIC / 2014 (00 5)
နေ့စွဲ ၊၂၀၁၄ ခုနှစ် ၊နိုဝင်ဘာလ၊ ၂ ရက်

အကြောင်းအရာ။ ။KBL Fashiom Limited မှ CMP စနစ်ဖြင့် အမျိုးသမီးဝတ် ဂါဝန် အရှည် ၊ အမျိုးသမီးဝတ်ဂါဝန် အတို များ စသည့်တို့ချုပ်လုပ်ခြင်းလုပ်အား ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ။

KBL Fashion Limited မှ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဖြင့်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၈. ၉. ၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော Proposal Assessment Team (PAT) အစည်းအဝေးသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ PAT အစည်းအဝေး၏ လမ်းညွှန်ချက်များ အတိုင်းပြန်လည်ပြင်ဆင်ပြီးဖြစ်ပါ၍ ကော်မရှင်သို့ ဆက်လက် တင်ပြနိုင်ရန်အတွက် ပြန်လည်ပေးပို့အပ်ပါသည်။

လေးစားစွာဖြင့်

KAMSBERG LIMITED

Tsang Wing Kwan

KAMSBERG LIMITED
Unit 1506,15/Fl.,One Harbourfront,
18,Tak Fung Street,Hung Hom,Kowloon, Hong Kong
Tel: (852)2954 2266 Fax : (852) 2954 2890

To

The Chairman,

Myanmar Investment Commission,

Letter No: KAM / MIC / 2014 (001)

Date : 28 th . 8 . 2014

Subject : Application for Investment Permit for establishing 100 % foreign company for manufacturing of garments on CMP basic

Your Excellency:

Kamsberg Limited, from Hong Kong is a leading manufacture for different kind of garments having subsidiaries in other countries and market to different part of the world.

As we are expanding our business, we have this time spotted Myanmar as the place with potential to make investment. Therefore, we submit our application herewith for investment permit to make investment under the Republic of the Union of Myanmar Foreign Investment Law **to manufacture of garment on CMP basis** at Plot No - 172 , Block No - Extension -5 ,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region investing **US$ 0.5 million** by forming a 100% foreign company namely **KBL Fashion Limited** under the Myanmar Companies Act.

Our investment will generate to earn foreign exchange US$ 0.14 million/ year into the country employing 217 workers at life long job secured work place operating under international standards.

For environmental conservation and safety, we will be using regulation, measures and standards used by Kamsberg Limited.

Together with application for investment permit, we are applying for exemptions and relief specified in Section 27 of the Union of Myanmar Foreign Investment Law covering the following;

(a) Five years tax exemption starting from the year of production;

(b) Tax exemption / relief on the reinvested profit if reserve fund is allotted and reinvested within one year;

KAMSBERG LIMITED
Unit 1506,15/Fl.,One Harbourfront,
18,Tak Fung Street,Hung Hom,Kowloon, Hong Kong
Tel: (852)2954 2266 Fax : (852) 2954 2890

(c) Deduction of calculated depreciation from the profit on the machinery, equipment, building or other working capital according to the rates designated by Government

(d) 50% tax exemption on profit arising out of export sales;

(e) Right of pay tax by the foreigner on his income in the same rate as the citizen.

(f) Deduction of the expenses for the research and development necessary for the country from the income.

(g) Carrying the loss of the continuous three years in continuation with the tax exemption and relief on each enterprise under subsection (a), within two years.

(h) To enjoy Duty, other internal tax or both with exemption and relief on the imported machinery, equipment, tools machinery part imported to be use during the establishment period.

(i) Right of exemption / relief of duty other internal tax or both on the imported raw material for 3 years after establishment.

(j) Exemption or relief of duty, other internal tax or both on the imported machinery, equipment, tools machinery part and accessories necessary for the expanded work with the approval of commission.

(k) The exemption and relief of commercial tax on the products manufactured for export.

We submit herewith a proposal together with the following supporting documents:

1. Proposal of the Promoter to make Foreign Investment in the Republic of the Union of Myanmar;
2. Draft of Land and Factory Lease Agreement.
3. Reference for Business and Financial Standing;
4. Drafts of Memorandum of Association and Articles of Association.

We hope our application will be received favorably by your Excellency's commission.

KAMSBERG LIMITED

Tsang Wing Kwan

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ရန် ကမကထပြုသူ၏ ဆောင်ရွက်ရန်
အဆိုပြုချက်

PROPOSAL OF THE PROMOTER TO MAKE FOREIGN INVESTMENT IN THE REPUBLIC OF THE UNION OF MYANMAR

Form (I)

PROPOSAL OF THE PROMOTER TO MAKE FOREIGN INVESTMENT IN THE UNION OF MYANMAR

To

Chairman
Myanmar Investment Commission,

Reference No. KBL /MIC / 2014(002)

Date 28 th August 2014

I wish to make investment in the Union of Myanmar in accordance with the Union of Myanmar Foreign Investment Law, and I herewith apply for permission furnishing the following particulars-

1. Promoter's -

(a)	Name	**Mr.Tsang Wing Kwan**
(b)	Father's name	**Mr. Tsang Chiu Wai**
(c)	ID No./ National registration Card No./ Passport No.	**P.P No - KJ 0088306**
(d)	Citizenship	**Chinese**
(e)	Address	
	(i) Address in Myanmar	-
	(ii) Residence abroad	**Flat K, 26/F, Block 2, Affluence Garden, Tuen Mun, N.T., Hong Kong.**
(f)	Name of principal organization	**Kamsberg Limited**
(g)	Type of business	**Manufacturing**
(h)	Principal company's address	**Unit 1506,15/F1,One Harbourfront,18 Tak Fung Street,Hung Hom,Kowloon,Hong Kong**

2. If investment is to be made by joint-venture, the particulars of the persons wishing to participate in the Joint-Venture with the promoter-Partner 1

(a)	Name	-
(b)	Father's name	-
(c)	ID No./ National registration Card No./ Passport No.	-
(d)	Citizenship	-
(e)	Address	
	(i) Address in Myanmar	-
	(ii) Residence abroad	-
(f)	Name of principal organization	-
(g)	Type of business	-
(h)	Principal company's address	-

Remark: The following documents need to attach according to above paragraph (1) and (2).

(1) Company Registration Certificate (Copy);
(2) National Registration Card (Copy) and Passport (Copy);

3. Evidence about the business and financial conditions of the participant of the participants of the proposed investment business.
4. Type of business in which investment is to be made-

(a)	Production	**Manufacturing of Garment on CMP basis**
(b)	Services business related with manufacturing	-
(c)	Services	-
(d)	Others	-

Remark: Expression about the nature of business with regard to the above paragraph (3).

5. Type of business organization to be formed-

(a)	One hundred Percent	**KBL Fashion Limited**
(b)	Joint venture	
	(i) Foreigner and Citizen:	-
	(ii) Foreigner and Government Department/ Organization:	-
(c)	By contractual basis	-
	(i) Foreigner and Citizen:	
	(ii) Foreigner and Government Department/ Organization:	-

Remark: The following information needs to attach for the above paragraph (4):-

(i) Share ratio for the authorized capital from abroad and local, names, citizenship, addresses, and occupations of directors;
(ii) Joint-Venture Contract (Draft) and recommendation of the Union Attorney General Office if the investment is related with the State.
(iii) Contract (Agreement) (draft)

5. Particulars relating to company incorporation-

(a)	Authorized capital	**Kyat 950 million (US$ 1 million @ Kyat 950)**
(b)	Types of shares	**Ordinary (Kyat 100,000/ share)**
(c)	Number of shares	**4750 shares**

Remark: Memorandum of Association and Articles of Association of the Company shall be submitted with regard to above paragraph 5.

6. Particulars relating to capital of the investment permit- (US$)

		Equity	*Total*
(a)	Amount of local capital to be contributed		
(b)	Amount of foreign capital to be brought in	500,000	500,000
	Total	500,000	500,000

(c)	Annually or period of proposed capital to be brought in	**After getting MIC Permit (Within 1 years)**
(d)	Last date of capital brought in	**After getting MIC Permit (Within 1 years)**
(e)	Proposed duration of investment	**Initial 10 years (extendable and renewable for another 5 years 2 times)**
(f)	Commencement date of construction	**As soon as after getting MIC Permit**
(g)	Construction period	**Within 1 years (After get the MIC Permit)**

Remark: Describe with annexure if it is required for above Para 6(c).

7. Details of foreign capital to be brought in-

		Total
(a)	Value of Machineries, (to enclose detail statement)	**167,940**
(b)	Foreign Currency	**305,010**
(c)	Office equipment	**7,050**
(d)	List of Vehicle	**20,000**
(e)	Value of rights which can be evaluated, such as license trade mark, patent rights	
(f)	Value of technical know-how	
	Total	**500,000**

Remark: The value of permission shall be submitted for the above para (e) and (f).

8. Details of local capital to be contributed –

		Kyat (Million)
(a)	Amount of cash	**Nil**
(b)	Value of machineries and equipment (to enclose detail statement)	**Nil**
(c)	Rental building for building/land (Capitalized rent for land for 30 years)	**Nil**
(d)	Cost of building construction	**Nil**
(e)	Value of furniture and asset (to enclose detail statement)	**Nil**
(f)	Value of initial raw materials requirement (to enclose detail statement)	**Nil**
(g)	Others	**Nil**
	Total	**Nil**

9. Particulars about the investment business-

(a)	Investment location/ places	**Plot No - 172 , Block No – Extension-5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.**
(b)	Type and area requirement for land or land and building	
	(i) Location	**Plot No - 172 , Block No - Block No – Extension-5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.**
	(ii) Number of land/ building and area	**Total Land Area 0.792 Acre (3205.1131 sq meter)** **Building Area 0.3563 Acre (1441.8962 sq meter)**
	(iii) Owner of the land	
	(aa) Name/ Company/ Department	**U Sein Thaung Oo**
	(bb) National Registration Card No.	**12/Ma Ya Ka (N) 082871**
	(cc) Address	**No.(17/D),Aung Theikdi Yeik Thar Street, (3) Lane, Mayangone Township,Yangon Region**
	(iv) Type of land	**Industrial Land**
	(v) Period of Grant	**60 Years**
	(vi) Lease period	**2014 to 2024**
	(vii) Lease rate	
	(aa) Land	**US$ 5 / Square Meter**
	(bb) Building	**US$ 5.5 / Square Meter**

(viii) Ward	**Block No - Extension - 5**
(ix) Township	**Hlaing Tharyar Township**
(x) State/ region	**Yangon Region**
(xi) Lessee	
(aa) Name/ Name of company/Dept	**KBL Fashion Limited**
(bb) Father's name	-
(cc) Citizenship	**Incorporate in Myanmar**
(dd) ID No./ Passport No.	
(ee) Residence address	**Plot No - 172 , Block No – Extension-5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.**

Remark : Following particulars have to be enclosed for above Para 9 (b).

(i) to enclose land map, land ownership and ownership evidences;

(ii) draft land lease agreement, recommendation from Union Attorney General Office if the land is related to the State

(c)	Requirement of building to be constructed;	
	(i) type/ number, building	**Already Existing**
	(ii) area	**0.3563 Acre (1441.8962 sq m)**
(d)	Product to be produced/ Service	
	(1) Name of product	**Style : 8567 - Ladies 100% Polyester Woven Dress, Style : F15554 Ladies 100% Polyester Woven Dress, Style: 83690 Ladies 100% Cotton Woven Dress**
	(2) Estimate amount to be produced annually	**140,000 Pcs / First year**
	(3) Type of service	-
	(4) Estimate value of service annually	-

Remark: Detail list shall be enclosed with regard to the above para 9 (d).

(e)	Annual requirement of material/ raw materials	**Annex - 7**
(f)	Production system ,	**Cutting , Making and Packaging**
(g)	Technology	
(h)	System of sales	**100% Export (CMP)**
(i)	Annual fuel requirements (to prescribe type/quantity)	**Diesel (10000) gallon** **Petrol (5000) gallon**
(j)	Annual electricity requirement	**315 KVA**
(k)	Annual water requirement (to prescribe daily requirement, if any)	**1500 gallon /day**

10. Detail information about financial standing

(a)	Name/ company name	**Kamsberg Limited**
(b)	ID No./ Registration Card No./ Passport No.	**Incorporation No - 1088788**
(c)	Bank account number	**808238349274**

Remark: To enclose bank statement from resident country or annual audit report of the principal company with regard to the above para 10.

11. Number of personnel required for the proposed economic activity:-

(a)	Local personnel	**(236) Person for first year (97 %)**
(b)	Foreign personnel	**(7) Person for first year (3 %)**

(Engineer, QC, Management, etc. based on the nature of business and required period)

Remark: As per para 11, the following information shall be enclosed:-

(i) Number of personnel, occupation, salary, etc.

(ii) Social security and welfare arrangement for personnel

(iii) Family accompany with foreign employee

12. Particulars relating to economic justification-

		Foreign Currency	*Estimated Kyat Equivalent*
(a)	Annual income	**Annex - 10**	
(b)	Annual expenditure	**Annex - 10**	
(c)	Annual net profit	**Annex - 10**	
(d)	Yearly investments	**Annex - 2**	
(e)	Recoupment period	**Annex - 11**	
(f)	Other benefits (to enclose detail calculations)		

13. Evaluation of environmental impact-

(a)	Organization for evaluation of environmental assessment	
(b)	Duration for evaluation of environmental assessment	
(c)	Compensation programme for environmental damages	
(d)	Water purification system and waste water treatment systems	
(e)	Waste management systems	
(f)	System for storage of chemical	

KAMSBERG LIMITED

Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

14. Evaluation on social impact assessment-

(a)	Organization for evaluation of social impact assessments;	
(b)	Duration of the evaluation for social impact assessments;	
(c)	Corporate social responsibility program	**Please see attach**

Yours faithfully,
KAMSBERG LIMITED

Tsang Wing Kwan

Attached with the following documents

Annex-1

KBL Fashion Limited
List of Shareholders

Sr. No	Shareholders	remarks	A dress	No. of Shares
1	Kamsberg Limited	Incorporation Certificate No - 1088788	Unit 1506,15/F1,One Harbourfront,18 Tak Fung Street,Hung Hom,Kowloon, Hong Kong	4748
2	Mr.Wu Chi Kai,Johnico	Chinese P.P No - KJ 0060071	Flat B. 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong	
3	Mr.Tsang Wing Kwan	Chinese P.P No - KJ 0088306	Flat K, 26/F, Block 2, Affluence Garden, Tuen Mun, N.T., Hong Kong	1

KBL Fashion Limited
List of Directors

Sr. No	Name of Executives	Citizenship & Passport No	Address	Designation
1	Mr.Wu Chi Kai,Johnico	Chinese P.P No - KJ 0060071	Flat B. 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong	Director
2	Mr.Tsang Wing Kwan	Chinese P.P No - KJ 0088306	Flat K, 26/F, Block 2, Affluence Garden, Tuen Mun, N.T., Hong Kong	Managing Director
3	Mr.Mordechai Kafry	Deutsch P.P No - C 4KRF 03 VW	Unit - A,38/F, 15 Homantin Hill Road, Kowloon,Hong Kong	Director



Typ/Type/Type: P
Kode/Code/Code: D
Pass-Nr./Passport No./Passeport N°: C4KRF03VW

1. Name/Surname/Nom: KAFRY

2. Vornamen/Given names/Prénoms: MORDECHAI

3. Staatsangehörigkeit/Nationality/Nationalité: DEUTSCH

4. Geburtstag/Date of birth/Date de naissance: 14.08.1952

5. Geschlecht/Sex/Sexe: M

6. Geburtsort/Place of birth/Lieu de naissance: PETACH-TIKVA / ISRAEL

7. Ausstellungsdatum/Date of issue/Date de délivrance: 07.01.2014

8. Gültig bis/Date of expiry/Date d'expiration: 06.01.2024

9. Behörde/Authority/Autorité: GENERALKONSULAT HONGKONG

10. Unterschrift der Inhaberin/des Inhabers-Signature of bearer-Signature de la titulaire/du titulaire

P<D<<KAFRY<<MORDECHAI<<<<<<<<<<<<<<<<<<<<<<<<<

C4KRF03VW6D<<5208144M2401069<<<<<<<<<<<<<<<<8

備註 / OBSERVATIONS

1



KJ0088306

中 華 人 民 共 和 國 香 港 特 別 行 政 區
HONG KONG SPECIAL ADMINISTRATIVE REGION, PEOPLE'S REPUBLIC OF CHINA

護 照 PASSPORT	類別 / TYPE P	簽發國代碼 / CODE OF ISSUING STATE CHN	護照號碼 / PASSPORT NO. KJ0088306



HKPIC K727022(4)

姓 / SURNAME
曾 / TSANG

名 / GIVEN NAMES
永坤 / WING KWAN

國籍 / NATIONALITY
CHINESE

出生日期 / DATE OF BIRTH
02 MAY 77

性別 / SEX
M

出生地點 / PLACE OF BIRTH
GUANGDONG

簽發日期 / DATE OF ISSUE
30 MAY 09

有效期至 / DATE OF EXPIRY
30 MAY 19

簽發機關 / AUTHORITY
香港特別行政區入境事務處
IMMIGRATION DEPARTMENT, HONG KONG SPECIAL ADMINISTRATIVE REGION

P<CHNTSANG<<WING<KWAN<<<<<<<<<<<<<<<<<<<<<<<<<<<
KJ00883066CHN7705027M1905308<K7270224<<<<<66

中華人民共和國香港特別行政區
HONG KONG SPECIAL ADMINISTRATIVE REGION, PEOPLE'S REPUBLIC OF CHINA

護照 PASSPORT
類別 / TYPE: P
簽發國代碼 / CODE OF ISSUING STATE: CHN
護照號碼 / PASSPORT NO.: KJ0060071

姓 / SURNAME
胡 / WU

名 / GIVEN NAMES
志佳 / CHI KAI JOHNICO



HKPIC E4543223

國籍 / NATIONALITY
CHINESE

出生日期 / DATE OF BIRTH
03 AUG 52

性別 / SEX
M

出生地點 / PLACE OF BIRTH
HONG KONG

簽發日期 / DATE OF ISSUE
18 JUL 08

有效期至 / DATE OF EXPIRY
18 JUL 18

簽發機關 / AUTHORITY
香港特別行政區入境事務處
IMMIGRATION DEPARTMENT, HONG KONG SPECIAL ADMINISTRATIVE REGION

P<CHNWU<<CHI<KAI<JOHNICO<<<<<<<<<<<<<<<<<<<<<<

KJ00600717CHN5208030M1807181<E4543223<<<<<92

Annex -2

KBL Fashion Limited

1.Investment Plan

Sr.	**Particulars**	**Total US$**
1	Foreign Currency	305,010
2	Machines & Equipment to be imported	167,940
3	Office Equipment purchase in Local	7,050
4	Operation Vehicle to be imported	20,000
	Total	**500,000**

Annex-3

KBL Fashion Limited

Machine and equipment list to be imported

Sr.No	Name	A/U	Unit Prices	Total	
			US$	Quantity	US$
1	Sewing Machine	Pcs	425	100	42,500
2	3 Thread Interlocking Machine	Pcs	350	10	3,500
3	5 Thread Interlocking Machine	Pcs	365	10	3,650
4	Thead-thrum Sucking Machine	Pcs	400	8	3,200
5	Industrial Vapor Boiler	Pcs	990	4	3,960
6	Industrial Steam Iron	Pcs	128	10	1,280
7	Garment Steamer	Pcs	170	10	1,700
8	Straight Knife Cutter 8"	Pcs	630	4	2,520
9	Straight Knife Cutter 6"	Pcs	630	2	1,260
10	Round Knife Cutter 4"	Pcs	340	2	680
11	Thread Distributor	Pcs	345	1	345
12	Needle Detector	Pcs	350	2	700
13	Fabric Inspection Machine	Pcs	4000	1	4,000
14	Marker Printing Machine	Pcs	10000	1	10,000
15	Plastic Bag Sealing Machine	Pcs	150	1	150
16	Drying Machine	Pcs	3300	1	3,300
17	Fusing Press Machine	Pcs	6500	1	6,500
18	Chain Blind Stitch Machine	Pcs	350	1	350
19	Generator (200KVA)	Pcs	20000	1	20,000
20	Dummy (Original)	Pcs	2000	16	32,000
21	Dummy (Copy)	Pcs	210	32	6,720
22	Wall pedestal fan	Pcs	115	10	1,150
23	Cutting Table	Pcs	2280	2	4,560
24	Pallet Truck	Pcs	200	2	400
25	Scissors 12"	Pcs	17	15	255
26	Wood Ruler 36"	Pcs	1.86	10	19
27	Leather Ruler	Pcs	0.1	120	12
28	Small Scissors (Doz)	Doz	1.66	25	42
29	No.11 Sewing Needle	Package	0.1	100	10
30	No.9 Sewing Needle	Package	0.1	100	10
31	No.11 Interlocking Sewing Needle	Package	0.17	100	17
32	No.9 Interlocking Sewing Needle	Package	0.17	100	17
33	Scissors 7"	Pcs	2.9	100	290
34	1/16 Selvedge Presser	Pcs	3.42	20	68
35	1/8 Selvedge Presser	Pcs	3.42	20	68
36	Fabric Cramp (8"/10"/12")	Pcs	2.1	100	210
37	Handwork Needle	Pcs	0.47	100	47

38	Bobbin	Pcs	0.2	100	20
39	Bobbin Case	Pcs	3	100	300
40	Marker Paper	Roll	25	10	250
41	Adhensive tape 3"	Pcs	1	100	100
42	Sewing Machine LED light	Pcs	10	100	1,000
43	Electronic scale	Pcs	100	1	100
44	Hair Dryer	Pcs	38	20	760
45	Wahsing Machine 12KG	Pcs	350	1	350
46	Water Heating machine	Pcs	200	4	800
47	Air Conditioner 1HP	Pcs	200	8	1,600
48	Air Conditioner 1 1/2HP	Pcs	240	1	240
49	Air Conditioner 2HP	Pcs	430	1	430
50	Cooling Water Poon	Set	6500	1	6,500
	TOTAL			**1589**	**167,940**

Annex - 4

KBL Fashion Limited

Office equipment purchase in Local

Sr.	Name	A/U	Quantity	Unit Prices (US$)	Total (US$)
1	Computer	Pcs	8	500	4,000
2	Printer	Pcs	1	400	400
3	Copier	Pcs	1	1,500	1,500
4	Router	Pcs	1	100	100
5	Refrigerator	Pcs	1	290	290
6	Freezer	Pcs	1	210	210
7	LED TV 39"	Pcs	1	400	400
8	Washing Gun	Pcs	3	50	150
	Total		**17**		**7,050**

Annex- 5

KBL Fashion Limited
Operation Vehicle to be import

Sr.No	Name	Quantity	Unit Prices US$)	Total Amount (US$)
1	Minibus	1	20,000	20,000

Annex - 6

KBL Fashion Limited

Land and Building Requirement

- Location ⇒ Plot No - 172 , Block No - Extension - 5 ,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.
- Type of Land ⇒ Hlaing Tharyar Industrial Zone
- Total Area ⇒ 0.792 Acre (3205.1131 sq meter)
- Building area

	Area (Acre)	Area (sq meter)	Measurement	Floor
Factory	0.3012	1218.9142	80' x 164'	1 Floor
Office	0.0551	222.982	40' x 60'	2 Floor
Total	0.3563	1441.8962		

Building	⇒	1441.8962 sq m	X US$ 5.5	= $	7,930
Land	⇒	1763.2169 sq m	X US$ 5	= $	8,816
			Total	$	16,747

KBL Fashion Limited

Annual Raw Material to be imported

Annual Raw Material List for Style : 8567 - Ladies 100% Polyester Woven Dress

Sr.No	Name		Year - 1 Qty	Year - 2 Qty	Year - 3 Qty	Year - 4 Qty	Year - 5 Qty	Year - 6 to Year - 10 Qty
1	S28 - 100% Polyester Satin	YDS	153,450	170,500	204,600	225,060	236,313	259,944
2	QA - 100% Polyester Lining	YDS	148,950	165,500	198,600	218,460	229,383	860,416
3	T88M - Siri Interfacing	YDS	4,500	5,000	6,000	6,600	6,930	7,623
4	6112MH - Haroform	YDS	16,200	18,000	21,600	23,760	24,948	27,443
5	N53 - Tulle	YDS	160,650	178,500	214,200	235,620	247,401	272,141
6	Ribbon 1"	YDS	63,900	71,000	85,200	93,720	98,406	108,247
7	A8-10 - Rhinestone Buckle	PCS	45,000	50,000	60,000	66,000	69,300	76,230
8	Hook and Bar	PCS	45,000	50,000	60,000	66,000	69,300	76,230
9	Main Label	PCS	45,000	50,000	60,000	66,000	69,300	76,230
10	Hang Tag	PCS	45,000	50,000	60,000	66,000	69,300	76,230
11	Hanger Loop	YDS	75,600	84,000	100,800	110,880	116,424	128,066
12	Fish Bone	YDS	47,250	52,500	63,000	69,300	72,765	80,042
13	Hook & Eye	PCS	45,000	50,000	60,000	66,000	69,300	76,230
14	Zipper	PCS	45,000	50,000	60,000	66,000	69,300	76,230
15	Thread	M	20,250,000	22,500,000	27,000,000	29,700,000	31,185,000	34,303,500
16	Hanger	PCS	45,000	50,000	60,000	66,000	69,300	76,230
17	Plastic Bag	PCS	45,000	50,000	60,000	66,000	69,300	76,230
18	Carton	PCS	11,250	12,500	15,000	16,500	17,325	19,058

KBL Fashion Limited

Annual Raw Material to be imported

Annual Raw Material List for Style : F15554 Ladies 100% Polyester Woven Dress

Sr.No	Name	A/U	Year - 1 Qty	Year - 2 Qty	Year - 3 Qty	Year - 4 Qty	Year - 5 Qty	Year - 6 to Year - 10 Qty
1	S28 - 100% Polyester Satin	YDS	157,500	175,000	210,000	231,000	242,550	266,805
2	QA - 100% Polyester Lining	YDS	117,000	130,000	156,000	171,600	180,180	198,198
3	IS8487 - Fusible Interlining	YDS	19,800	22,000	26,400	29,040	30,492	33,541
4	T88M - Siri Interfacing	YDS	4,500	5,000	6,000	6,600	6,930	7,623
5	6112MH - Haroform	YDS	16,200	18,000	21,600	23,760	24,948	27,443
6	BW6074 - Crinoline	YDS	64,350	71,500	85,800	94,380	99,099	109,009
7	Main Label	PCS	45,000	50,000	60,000	66,000	69,300	76,230
8	Hang Tag	PCS	45,000	50,000	60,000	66,000	69,300	76,230
9	Hanger Loop	YDS	72,000	80,000	96,000	105,600	110,880	121,968
10	Fish Bone	YDS	76,500	85,000	102,000	112,200	117,810	129,591
11	Hook & Eye	PCS	45,000	50,000	60,000	66,000	69,300	76,230
12	Zipper	PCS	45,000	50,000	60,000	66,000	69,300	76,230
13	Thread	M	20,250,000	22,500,000	27,000,000	29,700,000	31,185,000	34,303,500
14	Hanger	PCS	45,000	50,000	60,000	66,000	69,300	76,230
15	Plastic Bag	PCS	45,000	50,000	60,000	66,000	69,300	76,230
16	Carton	PCS	11,250	12,500	15,000	16,500	17,325	19,058

KBL Fashion Limited

Annual Raw Material to be imported

Annual Raw Material List for Style: 83690 Ladies 100% Cotton Woven Dress

Sr.No	Name	A/U	Year - 1 Qty	Year - 2 Qty	Year - 3 Qty	Year - 4 Qty	Year - 5 Qty	Year - 6 to Year - 10 Qty
1	SA057-210104 - 100% Cotton	YDS	92,000	119,600	143,520	157,872	165,766	182,342
2	QA - 100% Polyester Lining	YDS	68,500	89,050	106,860	117,546	123,423	135,766
3	IS8487 - Fusible Interlining	YDS	42,000	54,600	65,520	72,072	75,676	83,243
4	T88M - Siri Interfacing	YDS	33,000	42,900	51,480	56,628	59,459	65,405
5	Main Label	PCS	50,000	65,000	78,000	85,800	90,090	99,099
6	Hang Tag	PCS	50,000	65,000	78,000	85,800	90,090	99,099
7	Hanger Loop	YDS	80,000	104,000	124,800	137,280	144,144	158,558
8	Hook & Eye	PCS	50,000	65,000	78,000	85,800	90,090	99,099
9	Zipper	PCS	50,000	65,000	78,000	85,800	90,090	99,099
10	Thread	M	22,500,000	29,250,000	35,100,000	38,610,000	40,540,500	44,594,550
11	Hanger	PCS	50,000	65,000	78,000	85,800	90,090	99,099
12	Plastic Bag	PCS	50,000	65,000	78,000	85,800	90,090	99,099
13	Carton	PCS	12,500	16,250	19,500	21,450	22,523	24,775

KBL Fashion Limited

Norm of Products

Product Name	Sr.No	Raw Material	Unit	Norm Qty
Style : 8567 - Ladies 100% Polyester Woven Dress	1	S28 - 100% Polyester Satin	YDS	3.41
	2	QA - 100% Polyester Lining	YDS	3.31
	3	T88M - Siri Interfacing	YDS	0.1
	4	6112MH - Haroform	YDS	0.36
	5	N53 - Tulle	YDS	3.57
	6	Ribbon 1"	YDS	1.42
	7	A8-10 - Rhinestone Buckle	PCS	1
	8	Hook and Bar	PCS	1
	9	Main Label	PCS	1
	10	Hang Tag	PCS	1
	11	Hanger Loop	YDS	1.68
	12	Fish Bone	YDS	1.05
	13	Hook & Eye	PCS	1
	14	Zipper	PCS	1
	15	Thread	M	450
	16	Hanger	PCS	1
	17	Plastic Bag	PCS	1
	18	Carton	PCS	0.25

Product Name	Sr.No	Raw Material	Unit	Norm Qty
Style : F15554 Ladies 100% Polyester Woven Dress	1	S28 - 100% Polyester Satin	YDS	3.5
	2	QA - 100% Polyester Lining	YDS	2.6
	3	IS8487 - Fusible Interlining	YDS	0.44
	4	T88M - Siri Interfacing	YDS	0.1
	5	6112MH - Haroform	YDS	0.36
	6	BW6074 - Crinoline	YDS	1.43
	7	Main Label	PCS	1
	8	Hang Tag	PCS	1
	9	Hanger Loop	YDS	1.6
	10	Fish Bone	YDS	1.7
	11	Hook & Eye	PCS	1
	12	Zipper	PCS	1
	13	Thread	M	450
	14	Hanger	PCS	1
	15	Plastic Bag	PCS	1
	16	Carton	PCS	0.25

Product Name	Sr.No	Raw Material	Unit	Norm Qty
Style: 83690 Ladies 100% Cotton Woven Dress	1	SA057-210104 - 100% Cotton Sateen	YDS	1.84
	2	QA - 100% Polyester Lining	YDS	1.37
	3	IS8487 - Fusible Interlining	YDS	0.84
	4	T88M - Siri Interfacing	YDS	0.66
	5	Main Label	PCS	1
	6	Hang Tag	PCS	1
	7	Hanger Loop	YDS	1.6
	8	Hook & Eye	PCS	1
	9	Zipper	PCS	1
	10	Thread	M	450
	11	Hanger	PCS	1
	12	Plastic Bag	PCS	1
	13	Carton	PCS	0.25

KBL Fashion Limited
Local Personnel Required

Sr.No	Name	Year -1			Year - 2			Year -3		
		Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)	Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)	Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)
	Direct Labor Cost									
1	Supervisor	2	200,000	4,800,000	3	200,000	7,200,000	3	250,000	9,000,000
2	Mechanic and Electrician	2	120,000	2,880,000	2	120,000	2,880,000	2	150,000	3,600,000
3	Quality Control & Finishing	30	90,000	32,400,000	50	90,000	54,000,000	50	100,000	60,000,000
4	Skill Worker	120	100,000	144,000,000	150	100,000	180,000,000	170	120,000	244,800,000
5	Unskill Worker	70	90,000	75,600,000	90	90,000	97,200,000	100	100,000	120,000,000
6	Security	2	90,000	2,160,000	2	90,000	2,160,000	2	100,000	2,400,000
7	Driver	1	120,000	1,440,000	1	120,000	1,440,000	1	140,000	1,680,000
8	Nurse	1	120,000	1,440,000	1	120,000	1,440,000	1	140,000	1,680,000
	Sub total	**228**		**264,720,000**	**299**		**346,320,000**	**329**		**443,160,000**
	Indirect Labor Cost									
1	Factory Manager	1	500,000	6,000,000	1	500,000	6,000,000	1	550,000	6,600,000
2	HR Manager	1	300,000	3,600,000	1	300,000	3,600,000	1	350,000	4,200,000
3	Accountant	2	200,000	4,800,000	2	200,000	4,800,000	2	250,000	6,000,000
4	Office staff	4	100,000	4,800,000	5	100,000	6,000,000	5	120,000	7,200,000
	Sub total	**8**		**19,200,000**	**9**		**20,400,000**	**9**		**24,000,000**
	Total	**236**		**283,920,000**	**308**		**366,720,000**	**338**		**467,160,000**

Foreign Personnel Required

Sr.No	Name	Year -1			Year -2			Year -3		
		Number of employee	Salary Per Month (US$)	Salary Per Year (US$)	Number of employee	Salary Per Month (US$)	Salary Per Year (US$)	Number of employee	Salary Per Month (US$)	Salary Per Year (US$)
1	General Manager	1	3,000	36,000	1	3,000	36,000	1	3,000	36,000
2	Production Manager	1	1,600	19,200	1	1,600	19,200	1	1,800	21,600
3	Technician for Quality Control & Finishing	2	1,300	31,200	3	1,300	46,800	3	1,500	54,000
4	Asst:Technician for Production	3	1,300	46,800	3	1,300	46,800	3	1,500	54,000
	Total	**7**		**133,200**	**8**		**148,800**	**8**		**165,600**

KBL Fashion Limited
Local Personnel Required

Sr.No	Name	Year -1			Year - 2			Year -3		
		Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)	Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)	Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)
	Direct Labor Cost									
1	Supervisor	2	200,000	4,800,000	3	200,000	7,200,000	3	250,000	9,000,000
2	Mechanic and Electrician	2	120,000	2,880,000	2	120,000	2,880,000	2	150,000	3,600,000
3	Quality Control & Finishing	30	90,000	32,400,000	50	90,000	54,000,000	50	100,000	60,000,000
4	Skill Worker	120	100,000	144,000,000	150	100,000	180,000,000	170	120,000	244,800,000
5	Unskill Worker	70	90,000	75,600,000	90	90,000	97,200,000	100	100,000	120,000,000
6	Security	2	90,000	2,160,000	2	90,000	2,160,000	2	100,000	2,400,000
7	Driver	1	120,000	1,440,000	1	120,000	1,440,000	1	140,000	1,680,000
8	Nurse	1	120,000	1,440,000	1	120,000	1,440,000	1	140,000	1,680,000
	Sub total	**228**		**264,720,000**	**299**		**346,320,000**	**329**		**443,160,000**
	Indirect Labor Cost									
1	Factory Manager	1	500,000	6,000,000	1	500,000	6,000,000	1	550,000	6,600,000
2	HR Manager	1	300,000	3,600,000	1	300,000	3,600,000	1	350,000	4,200,000
3	Accountant	2	200,000	4,800,000	2	200,000	4,800,000	2	250,000	6,000,000
4	Office staff	4	100,000	4,800,000	5	100,000	6,000,000	5	120,000	7,200,000
	Sub total	**8**		**19,200,000**	**9**		**20,400,000**	**9**		**24,000,000**
	Total	**236**		**283,920,000**	**308**		**366,720,000**	**338**		**467,160,000**

Foreign Personnel Required

Sr.No	Name	Year -1			Year -2			Year -3		
		Number of employee	Salary Per Month (US$)	Salary Per Year (US$)	Number of employee	Salary Per Month (US$)	Salary Per Year (US$)	Number of employee	Salary Per Month (US$)	Salary Per Year (US$)
1	General Manager	1	3,000	36,000	1	3,000	36,000	1	3,000	36,000
2	Production Manager	1	1,600	19,200	1	1,600	19,200	1	1,800	21,600
3	Technician for Quality Control & Finishing	2	1,300	31,200	3	1,300	46,800	3	1,500	54,000
4	Asst:Technician for Production	3	1,300	46,800	3	1,300	46,800	3	1,500	54,000
	Total	**7**		**133,200**	**8**		**148,800**	**8**		**165,600**

KBL Fashion Limited
Local Personnel Required

Sr.No	Name	Year -4			Year - 5 to Year - 10		
		Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)	Number of employee	Salary Per Month (Kyat)	Salary Per Year (Kyat)
	Direct Labor Cost						
1	Supervisor	3	250,000	9,000,000	3	250,000	9,000,000
2	Mechanic and Electrician	2	150,000	3,600,000	2	150,000	3,600,000
3	Quality Control & Finishing	50	100,000	60,000,000	50	100,000	60,000,000
4	Skill Worker	190	120,000	273,600,000	190	120,000	273,600,000
5	Unskill Worker	120	100,000	144,000,000	120	100,000	144,000,000
6	Security	2	100,000	2,400,000	2	100,000	2,400,000
7	Driver	1	140,000	1,680,000	1	140,000	1,680,000
8	Nurse	1	140,000	1,680,000	1	140,000	1,680,000
	Sub total	**369**		**495,960,000**	**369**		**495,960,000**
	Indirect Labor Cost						
1	Factory Manager	1	550,000	6,600,000	1	550,000	6,600,000
2	HR Manager	1	350,000	4,200,000	1	350,000	4,200,000
3	Accountant	2	250,000	6,000,000	2	250,000	6,000,000
4	Office staff	5	120,000	7,200,000	5	120,000	7,200,000
	Sub total	**9**		**24,000,000**	**9**		**24,000,000**
	Total	**378**		**519,960,000**	**378**		**519,960,000**

Foreign Personnel Required

Sr.No	Name	Year -4			Year - 5 to Year - 10		
		Number of employee	Salary Per Month (US$)	Salary Per Year (US$)	Number of employee	Salary Per Month (US$)	Salary Per Year (US$)
1	General Manager	1	3,000	36,000	1	3,000	36,000
2	Production Manager	1	1,800	21,600	1	1,800	21,600
3	Technician for Quality Control & Finishing	3	1,500	54,000	3	1,500	54,000
4	Asst:Technician for Production	3	1,500	54,000	3	1,500	54,000
	Total	**8**		**165,600**	**8**		**165,600**

KBL Fashion Limited

Production and CMP Imcome

Sr.	Name	A/U	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
	Total Production		**140,000**	**165,000**	**198,000**	**217,800**	**228,690**	**251,559**	**251,559**	**251,559**	**251,559**	**251,559**
1	Style : 8567 - Ladies 100% Polyester Woven Dress	Pcs	45,000	50,000	60,000	66,000	69,300	76,230	76,230	76,230	76,230	76,230
2	Style : F15554 Ladies 100% Polyester Woven Dress	Pcs	45,000	50,000	60,000	66,000	69,300	76,230	76,230	76,230	76,230	76,230
3	Style: 83690 Ladies 100% Cotton Woven Dress	Pcs	50,000	65,000	78,000	85,800	90,090	99,099	99,099	99,099	99,099	99,099
	CMP Charges											
1	Style : 8567 - Ladies 100% Polyester Woven Dress	US$	4.50	4.80	5.00	5.20	5.20	5.20	5.20	5.20	5.20	5.20
2	Style : F15554 Ladies 100% Polyester Woven Dress	US$	4.50	4.80	5.00	5.20	5.20	5.20	5.20	5.20	5.20	5.20
3	Style: 83690 Ladies 100% Cotton Woven Dress	US$	4.50	4.80	5.00	5.20	5.20	5.20	5.20	5.20	5.20	5.20
	Income											
1	Style : 8567 - Ladies 100% Polyester Woven Dress	US$	202,500	240,000	300,000	343,200	360,360	396,396	396,396	396,396	396,396	396,396
2	Style : F15554 Ladies 100% Polyester Woven Dress	US$	202,500	240,000	300,000	343,200	360,360	396,396	396,396	396,396	396,396	396,396
3	Style: 83690 Ladies 100% Cotton Woven Dress	US$	225,000	312,000	390,000	446,160	468,468	515,315	515,315	515,315	515,315	515,315
	Total Income	**US$**	**630,000**	**792,000**	**990,000**	**1,132,560**	**1,189,188**	**1,308,107**	**1,308,107**	**1,308,107**	**1,308,107**	**1,308,107**

KBL Fashion Limited

Annex - 10

Profit & Loss Statement

Particular	Year 1			Year 2			Year 3		
	US $	Kyats	Equ: US$	US $	Kyats	Equ: US$	US $	Kyats	Equ: US$
Income									
Income	630,000		630,000	792,000		792,000	990,000		990,000
Total income	**630,000**		**630,000**	**792,000**		**792,000**	**990,000**		**990,000**
Production Cost									
Production Overhead	100,000		100,000	130,000		130,000	148,000		148,000
Labour Cost	133,200	264,720,000	411,853	148,800	346,320,000	513,347	165,600	443,160,000	632,084
Travelling Expenses	10,000		10,000	20,000		20,000	30,000		30,000
Depreciation	19,499		19,499	19,499		19,499	19,499		19,499
Rental Expenses	16,747		16,747	16,747		16,747	16,747		16,747
Miscelleneous	10,000		10,000	15,000		15,000	15,000		15,000
Total Production Cost	**289,446**	**264,720,000**	**568,098**	**350,046**	**346,320,000**	**714,593**	**394,846**	**443,160,000**	**861,330**
Administration Cost									
Indirect Lobour Cost		19,200,000	20,211		20,400,000	21,474		24,000,000	25,263
Administrative Overhead	19,000		19,000	22,000		22,000	30,000		30,000
Miscelleneous	8,737		8,737	10,315		10,315	13,519		13,519
Total Administration Overhead Cost	**27,737**	**19,200,000**	**47,948**	**32,315**	**20,400,000**	**53,789**	**43,519**	**24,000,000**	**68,782**
Total Expenditure	**317,183**	**283,920,000**	**616,046**	**382,361**	**366,720,000**	**768,382**	**438,365**	**467,160,000**	**930,112**
Profit before tax	312,817	-283,920,000	13,954	409,639	-366,720,000	23,618	551,635	-467,160,000	59,888
Provision for income-tax									
Net profit after tax	**312,817**	**-283,920,000**	**13,954**	**409,639**	**-366,720,000**	**23,618**	**551,635**	**-467,160,000**	**59,888**
Corporate social responsibility Fund (2%)			279			472			1,198

US$ 1 = Kyat 950

KBL Fashion Limited

Profit & Loss Statement

Particular	Year 4			Year 5			Year 6		
	US $	Kyats	Equ: US$	US $	Kyats	Equ: US$	US $	Kyats	Equ: US$
Income									
Income	1,132,560		1,132,560	1,189,188		1,189,188	1,308,107		1,308,107
Total income	**1,132,560**		**1,132,560**	**1,189,188**		**1,189,188**	**1,308,107**		**1,308,107**
Production Cost									
Production Overhead	160,000		160,000	176,000		176,000	200,000		200,000
Labour Cost	165,600	495,960,000	687,663	165,600	495,960,000	687,663	165,600	495,960,000	687,663
Travelling Expenses	40,000		40,000	50,000		50,000	60,000		60,000
Depreciation	19,499		19,499	19,499		19,499	19,499		19,499
Rental Expenses	16,747		16,747	16,747		16,747	16,747		16,747
Miscelleneous	30,000		30,000	40,000		40,000	50,000		50,000
Total Production Cost	**431,846**	**495,960,000**	**953,909**	**467,846**	**495,960,000**	**989,909**	**511,846**	**495,960,000**	**1,033,909**
Administration Cost									
Indirect Lobour Cost		24,000,000	25,263		24,000,000	25,263		24,000,000	25,263
Administrative Overhead	35,256		35,256	38,000		38,000	50,000		50,000
Miscelleneous	26,141	0	26,141	26,083		26,083	36,091		36,091
Total Administration Overhead Cost	**61,397**	**24,000,000**	**86,660**	**64,083**	**24,000,000**	**89,346**	**86,091**	**24,000,000**	**111,354**
Total Expenditure	**493,243**	**519,960,000**	**1,040,569**	**531,929**	**519,960,000**	**1,079,255**	**597,937**	**519,960,000**	**1,145,263**
Profit before tax	639,317	-519,960,000	91,991	657,259	-519,960,000	109,933	710,170	-519,960,000	162,844
Provision for income-tax									40,711
Net profit after tax	**639,317**	**-519,960,000**	**91,991**	**657,259**	**-519,960,000**	**109,933**	**710,170**	**-519,960,000**	**122,133**
Corporate social responsibility Fund (2%)			1,840			2,199			2,443

US$ 1 = Kyat 950

KBL Fashion Limited

Profit & Loss Statement

Particular	Year 7			Year 8			Year 9		
	US $	Kyats	Equ: US$	US $	Kyats	Equ: US$	US $	Kyats	Equ: US$
Income									
Income	1,308,107		1,308,107	1,308,107		1,308,107	1,308,107		1,308,107
			0			0			0
Total Income	**1,308,107**		**1,308,107**	**1,308,107**		**1,308,107**	**1,308,107**		**1,308,107**
Production Cost									
Production Overhead	200,000		200,000	200,000		200,000	200,000		200,000
Labour Cost	165,600	495,960,000	687,663	165,600	495,960,000	687,663	165,600	495,960,000	687,663
Travelling Expenses	60,000		60,000	60,000		60,000	60,000		60,000
Depreciation	19,499		19,499	19,499		19,499	19,499		19,499
Rental Expenses	16,747		16,747	16,747		16,747	16,747		16,747
Miscelleneous	50,000		50,000	50,000		50,000	50,000		50,000
Total Production Cost	**511,846**	**495,960,000**	**1,033,909**	**511,846**	**495,960,000**	**1,033,909**	**511,846**	**495,960,000**	**1,033,909**
Administration Cost									
Indirect Lobour Cost		24,000,000	25,263		24,000,000	25,263		24,000,000	25,263
Administrative Overhead	50,000		50,000	50,000		50,000	50,000		50,000
Miscelleneous	36,091		36,091	36,091		36,091	36,091		36,091
Total Administration Overhead Cost	**86,091**	**24,000,000**	**111,354**	**86,091**	**24,000,000**	**111,354**	**86,091**	**24,000,000**	**111,354**
Total Expenditure	**597,937**	**519,960,000**	**1,145,263**	**597,937**	**519,960,000**	**1,145,263**	**597,937**	**519,960,000**	**1,145,263**
Profit before tax	710,170	-519,960,000	162,844	710,170	-519,960,000	162,844	710,170	-519,960,000	162,844
Provision for income-tax			40,711			40,711			40,711
Net profit after tax	**710,170**	**-519,960,000**	**122,133**	**710,170**		**122,133**	**710,170**	**-519,960,000**	**122,133**
Corporate social responsibility Fund (2%)			2,443			2,443			2,443

US$ 1 = Kyat 950

KBL Fashion Limited

Profit & Loss Statement

Particular	Year 10		
	US $	Kyats	Equ: US$
Income			
Income	1,308,107		1,308,107
			0
Total income	**1,308,107**		**1,308,107**
Production Cost			
Production Overhead	200,000		200,000
Labour Cost	165,600	495,960,000	687,663
Travelling Expenses	60,000		60,000
Depreciation	19,499		19,499
Rental Expenses	16,747		16,747
Miscelleneous	50,000		50,000
Total Production Cost	**511,846**	**495,960,000**	**1,033,909**
Administration Cost			
Indirect Lobour Cost		24,000,000	25,263
Administrative Overhead	50,000		50,000
Miscelleneous	36,091		36,091
Total Administration Overhead Cost	**86,091**	**24,000,000**	**111,354**
Total Expenditure	**597,937**	**519,960,000**	**1,145,263**
Profit before tax	710,170	-519,960,000	162,844
Provision for income-tax			40,711
Net profit after tax	**710,170**	**-519,960,000**	**122,133**
Corporate social responsibility Fund (2%)			2,443

US$ 1 = Kyat 950

KBL Fashion Limited

Overhead Cost

Production Overhead		
Sr.	Name (Item)	Amount (Year) US$
1	Fuel (Diesel)	30,000.00
2	Maintenance	20,000.00
3	Electric Charges	30,000.00
4	Ferry Charges	10,000.00
5	Export/Import Charges	10,000.00
	TOTAL	**100,000.00**

Administrative and Selling Overhead		
Sr.	Name (Item)	Amount (Year)
		US$
1	Travelling Expense	3,000.00
2	Stationery	8,000.00
3	Medicine	5,000.00
4	Water	3,000.00
	TOTAL	**19,000.00**

KBL Fashion Limited

Cash Flow Statement

Annex - 11

Particular	Construction	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
Cash in Flow	-	**33,453**	**43,117**	**79,387**	**111,490**	**129,432**	**141,632**	**141,632**	**141,632**	**141,632**	**141,632**
Net profit after tax		13,954	23,618	59,888	91,991	109,933	122,133	122,133	122,133	122,133	122,133
Depreciation		19,499	19,499	19,499	19,499	19,499	19,499	19,499	19,499	19,499	19,499
Cash out Flow	**500,000**		-	-	-	-	-	-	-	-	-
Investment	**500,000**										
Net cash Flow	**(500,000)**	**33,453**	**43,117**	**79,387**	**111,490**	**129,432**	**141,632**	**141,632**	**141,632**	**141,632**	**141,632**
Accumulated Cash Flo	**(500,000)**	**(466,547)**	**(423,429)**	**(344,042)**	**(232,552)**	**(103,120)**	**38,512**	**180,144**	**321,776**	**463,408**	**605,040**

Recoupment Period = 5 Years 9 Months

Annex - 12

KBL Fashion Limited

Internal Rate of Return

Opeartion Year	Net Cash Flow	Discount Factor 10 %	Net present value	Discount Factor 20%	Net present value
Construction	(500,000)	1.0000	(500,000)	1.0000	(500,000)
Year 1	33,453	0.9091	30,412	0.8333	27,878
Year 2	43,117	0.8264	35,634	0.6944	29,943
Year 3	79,387	0.7513	59,645	0.5787	45,942
Year 4	111,490	0.6830	76,149	0.4823	53,766
Year 5	129,432	0.6209	80,367	0.4019	52,016
Year 6	141,632	0.5645	79,948	0.3349	47,432
Year 7	141,632	0.5132	72,680	0.2791	39,527
Year 8	141,632	0.4665	66,072	0.2326	32,939
Year 9	141,632	0.4241	60,066	0.1938	27,449
Year 10	141,632	0.3855	54,605	0.1615	22,874
			115,578		**(120,234)**

IRR **14.90 %**

Annex - 13

KBL Fashion Limited

Foreign Exchange Saving

Particulars	Unit	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
Equivalent US$											
Income in US $	US$	630,000	792,000	990,000	1,132,560	1,189,188	1,308,107	1,308,107	1,308,107	1,308,107	1,308,107
Expenditure in US $	US$	616,046	768,382	930,112	1,040,569	1,079,255	1,145,263	1,145,263	1,145,263	1,145,263	1,145,263
							40,711	40,711	40,711	40,711	40,711
Net Equivalent US$ Saving	US$	13,954	23,618	59,888	91,991	109,933	122,133	122,133	122,133	122,133	122,133

- Land and Building Lease Agreement (Draft)

DRAFT

LAND AND BUILDING LEASE AGREEMENT

This LAND AND BUILDING LEASE AGREEMENT (hereinafter referred to as LEASE AGREEMENT) is made on the .... day of 2014;

Between

U Sein Thaung Oo citizens of Myanmar and having their residence address at No.(17/D),Aung Theikdi Yeik Thar Street, (3) Lane, Mayangone Township,Yangon Region, Republic of the Union of Myanmar (hereinafter referred to as "the LESSOR" which expression shall, unless repugnant to the context of the meaning thereof, be deemed to include its successors, permitted assigns and legal representative) of the one part,

and

KBL Fashion Limited , a private company limited by shares incorporated under the laws of Myanmar and having its registered office at Plot No - 172 , Block No - Extension- 5 ,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region. (hereinafter referred to as "the LESSEE" which expression shall, unless repugnant to the context of the meaning thereof, be deemed to include its successors, permitted assigns and legal representatives) of the other part.

WITNESSETH that:-

WHEREAS the LESSEE is desirous of establishing and operating an **"Manufacturing of Garment on CMP basis"** at Plot No - 172 , Block No - Extension- 5 , Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region with total area of 0.792 Acre (3205.1131 sq meter) and existing Factory building with an area of 0.3563 acre (1441.8962 sq meter).

AND WHEREAS the LESSOR represents and warrants that it is the legal and beneficial owner of the LAND and BUILDING and is willing to lease them to the LESSEE upon the terms and conditions herein contained;

NOW THEREFORE, in consideration of the mutual covenants contained herein, the parties hereby agree as follows:

Article 1. DEFINITIONS

Unless the context otherwise requires, the terms used in this LEASE AGREEMENT shall have the meanings set forth below:

1.1 "LEASE AGREEMENT" shall mean this LAND AND BUILDING LEASE AGREEMENT. All of the annexes attached to this LEASE AGREEMENT shall also form the integral parts of this LEASE AGREEMENT.

1.2 "THE PARTIES" shall mean collectively the LESSOR and the LESSEE and "THE PARTY" shall mean the LESSOR or the LESSEE as the context requires. "THIRD PARTY" shall mean any party/person which/who is not a party to this LEASE AGREEMENT.

1.3 "BUSINESS" shall mean establishment and operation of **"Manufacturing of Garment on CMP basis"**.

1.4 "LAND" shall mean the parcel of land measuring an approximate area of 0.792 Acre (3205.1131 sq meter) at Plot No - 172 , Block No - Extension- 5,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.

1.5 "BUILDING" shall means existing **Factory building** on the **LAND** with an area of 1441.8962 sq meter.

1.5 "FIL" shall mean the Republic of the Union of Myanmar Foreign Investment Law.

1.6 "MIC" shall mean the Republic of the Union of Myanmar Investment Commission.

Article 2. WARRANTY AND REPRESENTATION

2.1 Each party represents and warrants to the other party that it is a legal person duly authorized under the relevant laws and has the right, power, sound financial standing and authority to enter into this LEASE AGREEMENT.

2.2 The LESSOR ensures that the LESSEE shall peacefully and quietly enjoy the lease of the LAND and the BUILDINGS during the lease period and extension thereof without any disturbances or interruption.

Article 3. LEASE OF LAND AND BUILDING

3.1 In consideration of the payments referred to in Article 8 and subject to covenants and fulfillment of the terms and conditions of this LEASE AGREEMENT, the LESSOR hereby leases to the LESSEE the LAND and BUILDING situated at Plot No - 172 , Block No - Extension- 5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region and the LESSEE agrees to take on the lease for establishment and operation of **"Garment Factory"** subject to the terms and conditions of this LEASE AGREEMENT.

Article 4. CONDITIONS PRECEDENT

4.1 This LEASE AGREEMENT is conditional upon receipt of all necessary and requisite approval for the PROJECT from relevant government authorities in the Union of Myanmar.

Article 5. EFFECTIVE DATE

5.1 This LEASE AGREEMENT shall come into force and become effective on the date of signing by both the parties hereto having been authenticated by witnesses after obtaining the approvals and permits from relevant government authorities of the Republic of the Union of Myanmar.

Article 6. TERM

6.1 This LEASE AGREEMENT shall come into force and effect on the date of its signing and 1st year lease period shall become effective on that date, and shall be subject to the permit being obtained by the LESSEE from the MIC under FIL.

6.2 The term of the lease shall be for an initial period of (10) years commencing from the effective date of this LEASE AGREEMENT and renewable for 5 years (two time) terms subject to negotiation between the parties and the approval of the Myanmar Investment Commission.

6.3 The LESSEE shall be given the option to extend the lease by giving a notice stating proposed period of extension. In case the LESSEE opts to extend the lease for another extendable term stipulated in Article 6.2 within one year before the expiration of the term in effect, the LESSOR shall extend the lease under the same terms and conditions subject to the approval of MIC.

Article 7. GOVERNING LAW AND JURISDICTION

7.1 This LEASE AGREEMENT shall be governed by and construed in all respects in accordance with the laws of the Union of Myanmar.

7.2 The parties hereto hereby agree to submit to the jurisdiction of the relevant Court of Myanmar and all courts competent to hear appeals there from.

Article 8. LEASE PAYMENT

In consideration of the LESSOR entering into this LEASE AGREEMENT, the LESSEE shall make the following payments to the LESSOR.

8.1 ANNUAL RENT

8.1.1 The LESSOR and the LESSEE agree that the annual rent shall be calculated at the rate of **US$ 5** per square meter per year for total uncovered of 1763.2169 sq meter and **US$ 5.5** per square meter per year for total covered of 1441.8962 square meter. Total rental charges is US$ 16,747 per year.

8.1.2 For every subsequent term of 5 (five) years' lease, the rent may be reviewed. If the parties should determine that an adjustment thereof should be made, then such upwards adjustment should not be more than **10%** of the then existing rental .

Article 9. OBLIGATIONS AND RIGHTS OF THE LESSEE

The LESSEE hereby covenants with the LESSOR for the followings:-

9.1 The LESSEE shall start its activities without undue delay after the permit is granted by the MIC.

9.2 The LESSEE shall make its investment in the manner prescribed under the FIL.

9.3 The LESSEE observing and performing the conditions herein contained such as but not limited to paying the rent hereby reserved, shall peaceably and quietly possess and enjoy the use of the LAND and BUILDING.

9.4 The LESSEE shall have the right to construct buildings deemed necessary and appropriate for the implementation and operation of its BUSINESS.

9.5 The LESSEE shall note that the investment under this LEASE AGREEMENT and all its economic operations carried out in pursuant thereof shall be governed and construed by the existing laws of the Union of Myanmar and modifications made thereto from time to time.

9.6 The LESSEE shall provide the LESSOR or other agencies of the Government of the Republic of the Union of Myanmar such information or data as may reasonably be requested of it in connection with its operations covered by this LEASE AGREEMENT.

9.7 The LESSEE shall not have the right to sell, assign, transfer or otherwise dispose of all or any part of its rights and interests under this LEASE AGREEMENT to any of its affiliates or any other party without the prior approval of the LESSOR and the MIC.

9.8 The LESSEE shall maintain books and records of accounts in accordance with generally accepted and recognized accounting standard and shall produce them for inspection by the LESSOR or any other agency of the Government of the Union of Myanmar when reasonably called upon or required under any law to do so. It shall also allow inspection of its operation by such an agency under similar conditions.

9.9 The LESSEE shall strictly comply with the laws, rules and regulations of the government and local authorities and observe the order of the LESSOR relating to compliance with this LEASE AGREEMENT.

9.10 The LESSEE shall ensure that its foreign personnel and their families abide by the Laws of the Republic of the Union of Myanmar and they do not interfere in the internal affairs of the Union of Myanmar.

9.11 The LESSEE shall procure all necessary insurance set forth under the FIL, Myanmar Insurance Laws, directives and orders issued under these laws.

9.12 The LESSEE must take reasonable measures to prevent environmental pollution due to discharge of waste materials from the BUSINESS.

9.13 The LESSEE shall pay all municipal taxes, rates as well as assessments except land tax mentioned in Article 10.2 of this LEASE AGREEMENT during the period of this LEASE AGREEMENT that now are or may hereinafter during the said term be imposed upon the said land or any part thereof.

9.14 On the leased land, the LESSEE shall not carry out any activity which is not related to project approved by MIC.

9.15 Apart from the business permitted by the MIC, the LESSEE shall not extract above/ underground natural resources at the leased land.

9.17 After obligations in the agreement have been discharged and lease is terminated, leased land shall be transferred to the LESSEE within 7 days from the completion of the settlement.

9.18 If this agreement is terminated before expiry of the term for any reason, rent shall be settled in accordance with the stipulation contained in this Lease Agreement in order not to cause damage to the LESSEE before transferring.

Article 10. OBLIGATIONS OF THE LESSOR

On the condition that the LESSEE paying the rent given and performing and observing the covenants, conditions and agreement herein contained, the LESSOR hereby covenants with the LESSEE as follows:

10.1 The LESSOR shall provide vacant possession of the LAND and BUILDING to the LESSEE free and clear of all encumbrances, liens and claims of any kind whatsoever and all costs of compensation or relocation, if any, of existing tenants, lessees, licenses and all other occupiers of the LAND shall be borne by the LESSOR only.

10.2 The LESSOR shall pay the land revenue for the LAND.

10.3 The LESSOR shall use its best endeavors to ensure that the LESSEE has access to the necessary infrastructure such as approaches, water, electricity, telephone services, email and internet services provided by the relevant Government Authorities.

10.4 The LESSOR shall inform the MIC of having been transferred of the land within 7 days from the receipt of the leased land.

10.5 The LESSOR shall obtain separate ownership document for the LAND coordinating with respective department distinguishing from Plot No - 172 , Block No - Extension- 5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region., with total area of 0.792 acres.

Article 11. DUTIES AND TAXES

11.1 The LESSEE shall be responsible for the payment of all stamp duties which may arise from signing of this LEASE AGREEMENT and for the payment of duties and taxes of all kinds which may arise from pursuing the object of the Land lease, the installations erected thereon and its operation.

Article 12. LAW OF PERFORMANCE

12.1 Each of the parties acknowledges and confirms that all the activities carried out under this LEASE AGREEMENT shall be in accordance with laws, rules, regulations, directives in force in the Republic of the Union of Myanmar.

12.2 The Parties undertake to act in good faith with respect to each other's rights under this LEASE AGREEMENT and to adopt all reasonable measures to ensure the realization of the objectives of this LEASE AGREEMENT.

Article 13. NATURAL RESOURCES

13.1 Mineral resources ,treasures,gems and other natural resources discoverde unexpectedly from,in or under the leased land during the terms of this LEASE AGREEMENT and extension thereof shall be the property of the Government of The Republic of the Union of Myanmar.

13.2 If the LESSEE finds out natural resources, antique, ancient monument or treasure trove on or under the LAND, it shall inform within 24 hours from the time of such finding to the Head of relevant township administration office and the Commission.

13.3 The LESSEE shall inform immediately to the Commission if natural mineral resources or antique objects and treasure trove which are not related to the permitted business and not include in the original contact are found above and under the land on which he is entitled to lease or use ,continuing to carry out business on such land if the Commission allows and transferring and carrying out to the substitued place which is selected and submitted by the investor if the permission of continuing to carry out is not obtained.

Article 14. DEFAULT

14.1 It is mutually agreed that if LESSEE fails to a substantial extent to perform or observe the terms and conditions of this LEASE AGREEMENT and fails to rectify such non-performance or non-observance within (90) days notice in writing from the LESSOR of such default, the LESSOR shall be at liberty to re-enter upon and take possession of the land or any part thereof and this LEASE AGREEMENT shall thereupon cease and terminate, provided that such right of re-entry shall not prejudice any right of action or other remedy of the LESSOR for the recovery of rent due from the LESSEE up to date of such termination or in respect of any other breach by the LESSEE of the term and conditions of this LEASE AGREEMENT.

Article 15. RENEGOTIATION & MODIFICATON

15.1 In the event any situation or condition arises due to circumstances not envisaged in this LEASE AGREEMENT and warrants amendments to this LEASE AGREEMENT, the parties shall negotiate with a view to making the necessary amendments.

15.2 All modifications, change and/or amendments to this LEASE AGREEMENT intended to be an integral part of this LEASE AGREEMENT shall only be valid if agreed and confirmed in writing by both parties with prior approval of the MIC.

Article 16. ARBITRATION

16.1 Any dispute, controversy or difference between the parties arising from or in connection with this LEASE AGREEMENT or for the breach hereof, shall be first resolved through mutual consultations and amicable settlement. In the event such dispute can not be resolved to the mutual satisfaction of the parties, the matter shall be submitted for final settlement, upon written request of either party, to an arbitration committee composed of three (3) members, one selected by the LESSOR, another by the LESSEE, and the third by the two (2) arbitrators thus chosen. The language of the arbitration shall be English.

16.2 The arbitration proceedings shall be conducted in a place in Yangon, Myanmar acceptable to both parties and shall commence not later than ten (10) calendar days after the arbitration committee is constituted. The arbitration committee shall render its decision within thirty (30) calendar days after the parties have completed presenting their respective cases. The decision of the majority of the arbitration committee shall (i) be final, (ii) be binding upon the LESSOR and the LESSEE, and (iii) be enforceable against either party in any court of competent jurisdiction.

16.3 All expenses in connection with the arbitration proceedings, excluding the fees of the respective legal counsels of the parties but including the fees of the arbitrators, shall be borne by the party against whom the award is made.

16.4 In respect of matters not covered by the preceding paragraphs, the provisions of the Myanmar Arbitration Act 1944 (Myanmar Act No. IV of 1944) or any subsisting statutory modifications thereof shall apply.

Article 17. FORCE MAJEURE

17.1 A party hereto shall be excused from its obligations hereunder when and to the extent that performance thereof is delayed or prevented by any Force Majeure event, that is any event beyond the reasonable control of a party and which is unavoidable notwithstanding the reasonable care of the party affected. The word "Force Majeure" shall include, without limitation, earthquakes, storms, typhoons, floods, fires, civil unrest or disturbance, war outbreaks or other unpredicted disasters beyond anyone's control or prevention.

7.2 The party affected by any such Force Majeure event which seeks to excuse its performance under this LEASE AGREEMENT or under any of the provision hereof shall promptly notify within 14 (fourteen) days after the occurrence of such event to the other party advising the latter of the excuse and the steps it will take to complete such performance. A party seeking the excuse will be excused with the approval of the other party from such performance to the extent such performance is delayed or prevented provided that the party so affected shall use reasonable practical efforts to complete such performance. Notwithstanding the foregoing, should such Force Majeure event remain more than six (6) months as from the date of such notification thereof, this LEASE AGREEMENT shall be deemed to be terminated but subject to re-negotiation for renewal at the end of such event.

Article 18. TERMINATION OF THE LEASE AGREEMENT

18.1 Save for a fundamental breach on the part of either party or in accordance with Article 18.2 hereunder, this LEASE AGREEMENT shall run for the entirety of the period as specified in the above Article 6 of this LEASE AGREEMENT.

18.2 The parties hereto may terminate this LEASE AGREEMENT by mutual agreement approved by the MIC on the following conditions:-

18.2.1 expiration of the lease period or extension thereof;
18.2.2 substantial and continuous losses to the PROJECT;
18.2.3 breach of a material term of this LEASE AGREEMENT by one of the Parties;
18.2.4 occurrence of Force Majeure for a period of more than six (6) months :
18.2.5 incapability of implementing the original aims and objectives of this LEASE AGREEMENT: or
18.2.6 by mutual consent, provided that both parties shall jointly submit an application for the termination of this LEASE AGREEMENT to the MIC in accordance with the FIL.

18.3 If the investment permit granted to LESSEE under the FIL is withdrawn for any justifiable reason, this LEASE AGREEMENT shall be deemed to have been terminated on the date of such withdrawal.

18.4 If at any time during the construction and operation of the PROJECT, if either party fails to comply with the terms and conditions as mentioned in this LEASE AGREEMENT and fails to rectify such noncompliance within thirty (30) days' notice issued by the nondefaulting party, the nondefaulting party shall have the right to terminate this LEASE AGREEMENT.

18.5 Application shall be submitted to the MIC at least 6 months in advance if desirous of terminating the business for not profitable or incurring loss or any other reason.

18.6 On termination of this LEASE AGREEMENT, the operation under this LEASE AGREEMENT shall be deemed to have ceased and the winding up of the operations shall be undertaken in accordance with the existing laws of the Republic of the Union of Myanmar.

Article 19. RETRANSFER OF LEASED LAND

19.1 At the expiry of the LEASE AGREEMENT term or extension as mentioned in Article 6 thereof, the LESSEE shall take away its fixtures on the land and in the building which are installed by the LESSEE at its cost and shall transfer land to the lessor within 6 months in good condition , ground damages having been refilled or repaired.

Article 20. ADDRESS FOR CORRESPONDENCE

All correspondence exchanged between the parties shall be, unless and until the party concerned gives notice of the change, sent to:-

U Sein Thaung Oo
Address: No.(17/D),Aung Theikdi Yeik Thar Street, (3) Lane, Mayangone Township,Yangon Region.
Phone :
Fax :
Email :

and to

KBL Fashion Limited
Address: Plot No - 172 , Block No - Extension- 5 ,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region
Phone :
Fax :
Email :

Article 21. COUNTERPARTS

21.1 This LEASE AGREEMENT written in English, considered as the official version, shall be executed in (two) separate counterparts which are exactly identical and each of which shall be deemed as original.

Article 22. LANGUAGE

22.1 All correspondence related to this LEASE AGREEMENT shall be in English.

Article 23. MISCELLANEOUS MATTERS

23.1 No exercise or failure to exercise or delay in exercising any right, power or remedy vested in any party under or pursuant to this LEASE AGREEMENT shall constitute a waiver by that party of that or any other right, power or remedy.

23.2 Each party shall from time to time upon the request of the other party execute any additional documents or instruments and do any other acts or things which may reasonably be required to effectuate the purpose of this LEASE AGREEMENT.

23.3 The provisions of this LEASE AGREEMENT shall be severable, and invalidity of any of the provisions of this LEASE AGREEMENT shall not affect the validity of the remaining provisions thereof.

23.4 Any party hereto at any time of any breach of any of the terms and conditions of this LEASE AGREEMENT shall not be interpreted as a waiver of any other terms and conditions of this LEASE AGREEMENT.

23.5 Matters not provided in this LEASE AGREEMENT shall be discussed in good faith and mutually agreed on by the parties.

IN WITNESS WHEREOF the parties hereto have hereunto set their respective hands and affixed their seals on the day, the month and the year first above mentioned.

U Sein Thaung Oo

FOR AND ON BEHALF OF

KBL Fashion Limited

....


Date ....

....
Name ....
Designation...............................
Date ....

IN THE PRESENCE OF

....
Name ....
Designation...............................
Date ....

....
Name ....
Designation...............................
Date ....



မြေငှားစာချုပ်

စက်မှုလက်မှုလုပ်ငန်း

ရှင်း

စက်မှုဇုန်များစီမံခန့်ခွဲရေး ညွှန်ကြားချက်အမှတ် ၁/၉၇ လိုက်နာရမည်။

[illegible] ၁၉၂၀၀၂ ခုနှစ်၊ (မြေငှား) အမှုတွဲ အမှတ် ____ အရ၊ ထုတ်ပေးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (နောင်တွင် "အငှားချထားသူ" ဟု ရည်ညွှန်းသည်။ "အငှားချထားသူ" ဆိုသည့်စကားရပ်တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အဆိုပါဌာနကို ဆက်ခံသူများ၊ အဆိုပါဌာနက လွှဲအပ်သူများလည်း ပါဝင်သည်။)

နှင့် [illegible] မြို့နေ၊ ဦး [illegible] ၏၊ သား/သမီး ဖြစ်သော ဦး [illegible] အမျိုးသားမှတ်ပုံတင်အမှတ် [illegible] (နောက်တွင် "အငှားစာချုပ်ရသူ" ဟု ရည်ညွှန်းသည်။) တို့၊ [illegible] ခုနှစ်၊ [illegible] လဆန်း/လပြည့်ကျော် [illegible] ရက်နေ့၊ ခရစ် ၂၀၀၂ ခုနှစ်၊ ([illegible] ရက်) နေ့တွင် အောက်ပါအတိုင်း မြေငှားစာချုပ်-ချုပ်ဆိုကြသည်။

အငှားစာချုပ်ရသူက နောက်တွင် သတ်မှတ်ထားသည့် မြေငှားခကို ပေးဆောင်ရန် သဘောတူသောကြောင့် လည်းကောင်း၊ နောက်ဆက်တွဲပါရှိသော ပဋိညာဉ်ခံချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်သောကြောင့်လည်းကောင်း၊ အောက်ပါဇယား၌ ဖော်ပြထားသော မြေကွက်အားလုံးကိုထိုမြေကွက်နှင့်ဆက်စပ်သော ပိုင်ဆိုင်ခွင့်များ၊ ဝင်-ထွက် သွားလာနိုင်ခွင့် စသော သက်သာခွင့်များနှင့် အခြားအခွင့်အရေးများနှင့်တကွ အငှားချထားသူက အငှားစာချုပ်ရသူအား၊ ဤစာချုပ်ဖြင့် အငှားချထားသည်။ အဆိုပါမြေကွက်အတွင်း မြေယာမြေအောက်ရှိ သတ္တုတွင်းများ၊ ဓာတ်သတ္တုပစ္စည်းများ၊ မြေမြှုပ်ဘဏ္ဍာများ၊ ကျောက်မီးသွေး၊ ရေနံနှင့် ကွာရီ (Quarries) စသည်တို့သည် ဤစာချုပ်ဖြင့် အငှားချထားခြင်း၌ မပါဝင်ချေ။ ထိုသို့ ရှာဖွေတူးဖော်ရယူ၊ သယ်ဆောင်ရာ၌ အဆိုပါမြေကွက်၏ မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေခဲ့လျှင်၊ အငှားစာချုပ်ရသူအားသင့်တော်သော လျော်ကြေးကို အငှားချထားသူက ပေးရမည်။ ထိုလျော်ကြေးနှင့် စပ်လျဉ်း၍ အငြင်းဖြစ်ပွားခဲ့သော် လျော်ကြေးကို တည်ဆဲမြေသိမ်း အက်ဥပဒေ၏ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများ၏ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ရမည်။

ထို့ကြောင့် ဤစာချုပ်-ချုပ်ဆိုသည့် [illegible] နေ့မှစ၍ နှစ်ပေါင်း ခြောက်ဆယ်ကာလ အပိုင်းအခြား အတွက် လက်ရှိထားနိုင်ရန် အငှားစာချုပ်ရသူအား အဆိုပါမြေကွက်ကို အငှားချထားသည်။

နှစ်ပေါင်း ခြောက်ဆယ် မြေငှားစာချုပ် ကာလအပိုင်းအခြားတွင် [illegible] ခုနှစ်၊ [illegible] လ [illegible] ရက်နေ့၌၊ ကုန်ဆုံးသည့် ပထမ တစ်ဆယ့်ငါးနှစ်အတွင်းတွင် ကျပ် [illegible] ပြား [illegible] ([illegible]) တိတိကို ဇန်နဝါရီလ ၁-ရက်နေ့မှ စသည့် သုံးလပတ်အတွက် ဇန်နဝါရီလ ၁-ရက်နေ့တွင် လည်းကောင်း၊ ဧပြီလ ၁-ရက်နေ့မှ စသည့် သုံးလပတ် အတွက် ဧပြီ ၁-ရက်နေ့တွင် လည်းကောင်း၊ ဇူလိုင်လ ၁-ရက်နေ့မှ စသည့် သုံးလပတ်အတွက် ဇူလိုင်လ ၁-ရက်နေ့တွင် လည်းကောင်း၊ အောက်တိုဘာလ ၁-ရက်နေ့မှစသည့် သုံးလပတ်အတွက် အောက်တိုဘာလ ၁-ရက်နေ့တွင်လည်းကောင်း ကြိုတင် ပေးဆောင်ရမည်။ အဆိုပါ နှစ်ခြောက်ဆယ်ကာလ အပိုင်းအခြား၏ ဒုတိယတဆယ့်ငါးနှစ်နှင့် တတိယတစ်ဆယ့်ငါးနှစ်၊ စတုတ္ထတစ်ဆယ့် ငါးနှစ်အတွက် အပိုဒ် ၃-တွင် ပြဋ္ဌာန်းထားသည့်နည်းလမ်းအတိုင်း အငှားချထားသူအား သတ်မှတ်သည့် မြေငှားခများကို အငှားစာချုပ်ရသက

၁။ အငှားစာချုပ်ရသူသည် အငှားချထားသူအား အောက်ပါအတိုင်း ပဋိညာဉ်ခံချက် ပြုလုပ်သည်။

(က) အထက်၌ မြေငှားခကိုပေးဆောင်ရန် သတ်မှတ်ထားသည့် နေ့ရက်များတွင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အဆိုပါမြေငှားခနှင့် အဆိုပါမြေကွက်ပေါ်၌လည်းကောင်း၊ ထိုမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံပေါ်၌သော်လည်းကောင်း၊ အငှားစာချုပ်ရသူအပေါ်၌လည်းကောင်း အဆိုပါ နှစ်ခြောက်ဆယ့် ကာလအပိုင်းအခြားအတွင်း စည်းကြပ်ဆဲ စည်းကြပ်လတ္တံ့ ဖြစ်သော အခွန်အတုတ်အားလုံးကို ပေးဆောင်ရန်။

(ခ) ဤစာချုပ်ချုပ်ဆိုသည့်နေ့မှ ၆–လအတွင်း စတင်ဆောက်လုပ်၍ နှစ်နှစ်အတွင်း အဆိုပါမြေကွက်ပေါ်၌ ကောင်းမွန်ခိုင်ခံ့သော [illegible] ဆိုင်သည့်တရားဥပဒေများနှင့် အညီ၊ ပြီးစီးအောင်ဆောက်လုပ်ရန်နှင့် ထိုလူနေအိမ်စသည်တို့ကို အဆိုပါနှစ်ပေါင်းခြောက်ဆယ်ကာလ အပိုင်းအခြားအတွင်း ပြုပြင်မွမ်းမံထားရှိရန်။

(ဂ) အဆိုပါမြေကွက်တည်ရှိသော ရပ်ကွက်၌သက်ဆိုင်ရာဒေသန္တရအာဏာပိုင်များက မိလ္လာပိုက်နှင့်ရေပိုက်များ ချထားလျှင်၊ [illegible] ဒေနှင့်အညီ အဆိုပါမြေကွက်ပေါ်၌ ဆောက်လုပ်ထားသော အဆောက်အအုံများကို ထိုမိလ္လာပိုက်၊ ရေပိုက်များနှင့် ဆက်သွယ်ရန်။

(ဃ) သက်ဆိုင်သော ဒေသန္တရအာဏာပိုင်က ခွင့်ပြုသော အဆောင်ခွဲနှင့် အလုပ်သမားတန်းလျားများမှအပ အဆိုပါမြေကွက်ပေါ်၌ အဆောက်အအုံတစ်ခုထက်ပို၍ မဆောက်လုပ်ရန်။

(င) အငှားချထားသူ၏ စာဖြင့် သဘောတူညီချက်ကို ကြိုတင်မရရှိဘဲ၊ နှစ်ပေါင်းခြောက်ဆယ်ကာလအပိုင်းအခြားအတွင်းအဆိုပါ မြေကွက်ကို [illegible] အခြားကိစ္စအတွက် အသုံးပြုရန်နှင့် အဆိုပါ မြေကွက်ပေါ်တွင် ဆောက်လုပ်သည့် [illegible] အခြားနည်း အသုံးမပြုရန်။

(စ) အငှားချထားသူ၏ စာဖြင့် ကြိုတင်သဘောတူညီချက်မရရှိဘဲ စာချုပ်ပါမြေကို ခွဲခြမ်းခြင်းမပြုရသည့်ပြင် ၎င်းမြေတစ်စိတ်တစ်ဒေး ကိုလည်း လွှဲပြောင်းခြင်း၊ တစ်ဆင့်ငှားရမ်းခြင်း၊ လက်လတ်ခြင်းများမပြုလုပ်ရ။

(ဆ) ဤစာချုပ်နှင့်စပ်လျဉ်း၍ မည်သည့်ကိစ္စအတွက်မဆို၊ အဆိုပါမြေကွက်သို့ဖြစ်စေ၊ အဆိုပါမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသောအဆောက်အအုံသို့ဖြစ်စေ၊နှစ်ပေါင်းခြောက်ဆယ်ကာလအပိုင်းအခြားတွင်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ အမိန့်အရ ဆောင်ရွက်သူများအား နေ့ခင်းသင့်တော်သည့် အချိန်များတွင် ဝင်ရောက်ခွင့်ပြုရန်။

(ဇ) ဤစာချုပ်အရ အငှားချထားသည့် နှစ်ပေါင်းခြောက်ဆယ်ကာလ အပိုင်းအခြား ကုန်ဆုံးသောအခါ အဆိုပါမြေကွက်တည်ရှိသည့် အဆောက်အအုံ၊ထိုအဆောက်အအုံနှင့် အမြဲတွဲကပ်ထားသော ပစ္စည်းမပါဝင်စေဘဲ၊အဆိုပါမြေကွက်ကိုအငှားချထားသူအား အေးဆေးစွာပြန်လည်ပေးအပ်ရန်။ သို့ရာတွင် အငှားချထားသူက အပိုဒ် ၂–အရ အဆိုပါမြေကွက်ကို ပြန်လည်သိမ်းယူပြီး စာချုပ်ကိုရပ်စဲလျှင် အဆိုပါမြေကွက်နှင့် ထိုမြေကွက်ပေါ်တွင်တည်ရှိသည့် အဆောက်အအုံ ထိုအဆောက်အအုံနှင့် အမြဲတွယ်ကပ်ထားသောပစ္စည်းများကို အငှားစာချုပ်ရသူက အငှားချထားသူအား အေးဆေးစွာ ပြန်လည်ပေးအပ်ရန်။

အပိုပဋိညာဉ်ခံချက်များ

ဖော်ပြပါ မြေငှားခနှုန်းသည် ယာယီမျှသာဖြစ်၍ [illegible] ခုနှစ် အတွင်းတွင် ဖြစ်စေ ထိုနောက် အချိန်ကာလတွင် ပြန်လည်ပြင်ဆင်သင့်က ပြင်ဆင်စည်းကြပ်ရန် ဖြစ်သည်။

၂။ အဆိုပါ မြေငှားခကို တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ၊ ကြိုတင်ပေးဆောင်ရမည့် သုံးလပတ်အတွက် မြေငှားခကို သို့တည်းမဟုတ် ၎င်း၏ အစိတ်အပိုင်းကို ထိုသုံးလပတ်၏ ဒုတိယလ ဦးပိုင်းတွင် မပေးဆောင်သဖြင့် မြေငှားခ မပြေကျန်ရှိလျှင် သို့တည်းမဟုတ် အငှားစာချုပ်ရသူသည် အထက်တွင် ဖော်ပြပါရှိသည့် ပဋိညာဉ်ခံချက်များ အတိုင်း လိုက်နာဆောင်ရွက် ရန်ပျက်ကွက်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်သည် အဆိုပါ မြေငှားခကို ရယူရန် ချက်ချင်း အမှုဖွင့်နိုင်သည်။ ထို့ပြင် သို့တည်းမဟုတ် ယခင်က ပဋိညာဉ်ခံ ချက်ပျက်ကွက်ခြင်းအတွက် အရေးယူပိုင်ခွင့်ကိုဖြစ်စေ၊အဆိုပါမြေကွက်ပြန်လည်သိမ်းယူနိုင်ခွင့်ကိုဖြစ်စေ စွန့်လွှတ်ခဲ့စေကာမူ ဤစာချုပ်ကို ပယ်ဖျက်၍အဆိုပါ မြေကွက်နှင့် ထိုမြေကွက်ပေါ်တွင်တည်ရှိသော အဆောက်အအုံများ၊ ထိုဆောက်အအုံများနှင့် အမြဲကွယ် ကပ်ထားသော ပစ္စည်းများကို သိမ်းယူနိုင်သည်။

[illegible] ဤ [illegible] စာချုပ်ပါ [illegible] အငှားချထားသူ [illegible] ဆက်မှုလုပ်ငန်းကိစ္စအတွက် မဆိုအဆိုပါမြေနှင့်ပါ ရှိ စက်ရုံလုပ်ငန်း [illegible] ပည်းကောင်း၊ အနံ့အရလည်းကောင်း၊ [illegible] မြင့်မှု ရှိ လည်းကောင်း၊ [illegible] ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရန်နှင့် [illegible] ထိခိုက် [illegible] စာချုပ်ကိုပါယ်ဖျက်ပြီး အဆိုပါ မြေကွက်နှင့် ထို မြေကွက် ပေါ်တွင်တည်ရှိသော အဆောက်အအုံများလုံးကို သိမ်းယူနိုင်သည်။

၃။ အငှားချထားသူသည် အငှားစာချုပ်ရသူအား အောက်ပါအတိုင်း ပဋိညာဉ်ခံချက် ပြုလုပ်သည်။ ညွှန်ကြားရေးမှူးချုပ်

(က) အပိုဒ် ၂–အရ၊ ဤစာချုပ်ကို ပယ်ဖျက်ကြောင်း နို့တစ်စာကို အငှားချထားသူက မိမိ သင့်လျော်သည်ဟု ထင်မြင်သည့် နည်းလမ်းအတိုင်း အငှားဂရန် ရသူ၏ နောက်ဆုံး သိရှိရသော လိပ်စာတပ်ပြီး ရေစစ္စတြီပြုလုပ်၍ စာပို့တိုက်မှ ပေးပို့နိုင်သည်။ သို့တည်းမဟုတ် ဆိုခဲ့သည့်အတိုင်း လိပ်စာတပ်၍ နို့တစ်စာကို အဆိုပါမြေကွက်၊ အဆောက်အအုံ စသည့် ပစ္စည်းများ၏ ထင်ရှား၍ လူအများမြင်သာသောနေရာတွင် ကပ်ထားနိုင်သည်။ အဆိုပါ နို့တစ်စာကိုပြဆိုသည့်နည်းလမ်းအတိုင်းပို့ခြင်း၊ ကပ်ထားခြင်း ပြုလုပ်ပြီးနောက် ရက်ပေါင်း ခြောက်ဆယ်အတွင်း အငှားစာချုပ် ရသူက အဆိုပါ ညွှန်ကြားရေးမှူးချုပ်အား မပြေကျန်ရှိနေသေးသော မြေငှားခကို ဤစာချုပ်ပယ်ဖျက်ခြင်း သို့တည်းမဟုတ် အဆိုပါမြေကွက် ပြန်လည်သိမ်းယူခြင်း၊ သို့တည်းမဟုတ် အဆိုပါမြေကွက်ကို ပြန်လည် အငှားချထားခြင်းနှင့် စပ်လျဉ်း၍ အငှားချထားသူက ကုန်ကျသောစရိတ် အားလုံးနှင့်တကွ အဆိုပါ ညွှန်ကြားရေးမှူးချုပ်သို့ ပေးဆောင်လျှင်သော်လည်းကောင်း၊အခြားပဋိညာဉ်ခံချက် တစ်ခုခုနှင့် စပ်လျဉ်း၍ပျက်ကွက်သည့်အတွက် နစ်နာမှုကိုပပျောက် စေရန် အဆိုပါ ညွှန်ကြားရေးမှူးချုပ် ကျေနပ်လောက်အောင် ဆောင်ရွက်လျှင် လည်းကောင်း အငှားချထားသူက ဤစာချုပ်ပါ ပဋိညာဉ်ခံချက်များအတိုင်း နှစ်ပေါင်းခြောက်ဆယ် ကာလအပိုင်းအခြား၏ ကျန်ရှိနေသေးသော ကာလအဖို့ အဆိုပါမြေကွက်နှင့် ပြန်လည် သိမ်းယူသည့်အချိန်တွင် ထိုမြေကွက်ပေါ်၌တည်ရှိနေသော အဆောက်အအုံ၊ထိုအဆောက်အအုံနှင့်အမြဲတွယ်ကပ်ထားသော ပစ္စည်းများကို လက်ရှိ ထားနိုင်စေခြင်းငှာ အငှားစာချုပ်ရသူအား ပြန်လည်ပေးအပ်ရန်။ သို့ရာတွင် မီးကြောင့်သော်လည်းကောင်း၊အခြား အကြောင်း တစ်ခုခုကြောင့်သော်လည်းကောင်း ပျက်စီးရသည့် အဆောက်အအုံ သို့တည်းမဟုတ် ထိုအဆောက်အအုံနှင့် အမြဲတွယ်ကပ်ထားသော ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် အငှားချထားသူ၌ တာဝန်မရှိသည့်အပြင် ယင်းသို့ ပြန်လည်သိမ်းယူ သည့်အခါက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အမှုထမ်းများသို့တည်းမဟုတ် ကိုယ်စားလှယ်များ၏ ဖျက်လိုဖျက်ဆီးပြုလုပ်မှုကြောင့် ဆုံးရှုံးပျက်စီးခြင်းအတွက်မှတစ်ပါး အဆိုပါမြေကွက် ပေါ်တွင် ဖြစ်စေ၊ အထဲတွင်ဖြစ်စေ တည်ရှိသော အဆောက်အအုံနှင့် အခြားပစ္စည်းများ၏ တန်ဖိုးယုတ်လျော့ခြင်း၊ ပြုပြင်မှုကင်းမဲ့ခြင်း၊ သို့တည်းမဟုတ် ပျက်ဆီးယိုယွင်းခြင်းအတွက်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၌ တာဝန်မရှိစေရန်။

(ခ) အပိုဒ် ၂–အရ၊ ဤစာချုပ်ကိုပယ်ဖျက်ပြီး မဟုတ်လျှင်လည်းကောင်း၊ အငှားစာချုပ်ရသူကနှစ်ပေါင်းခြောက်ဆယ် ကာလအပိုင်းအခြား ကုန်ဆုံးသည့်အထိ အဆိုပါမြေငှားခကိုပြေလည်အောင် ပေးဆောင်၍ ဤစာချုပ်ပါမိမိပြုလုပ်သည့် ပဋိညာဉ်ခံ ချက်များအတိုင်း လိုက်နာဆောင်ရွက်လျှင်လည်းကောင်း အငှားစာချုပ်ရသူသည် အဆိုပါမြေကွက်ပေါ်တွင် တည်ဆောက်တွယ်ကပ် ထားသောအဆောက်အအုံများ၊ ထိုအဆောက်အအုံများနှင့် အမြဲတွယ်ကပ်ထားသော ပစ္စည်းများကို အဆိုပါကာလအပိုင်းအခြားမကုန် မီ ခြောက်လအတွင်း ဖျက်သိမ်းသယ်ယူ ခန့်ခွဲနိုင်သည်။ သို့ရာတွင် ထိုသို့ သယ်ယူခြင်းကြောင့် အဆိုပါမြေကွက်ပျက်စီးယိုယွင်းခဲ့ လျှင် ထိုမြေကွက်ကိုမူလအခြေအနေအတိုင်းရှိအောင် ပြုပြင်ပေးရန်။

(ဂ) (၂၀၁၇)ခုနှစ်၊ ဇွန် လ၊ (၂၈)ရက်နေ့မှစ၍ ပထမတဆယ့်ငါးနှစ် ကုန်ဆုံးသည့် အခါ ဒုတိယတဆယ့်ငါးနှစ်အတွက် ရန်ကုန်စည်ပင်သာယာရေး မြေနည်းဥပဒေ ၂၄–အရ စည်းကြပ်သော သုံးလပတ်မြေငှားခကို လည်းကောင်း၊ ဒုတိယတဆယ့်ငါးနှစ်ကုန်ဆုံးသည့်အခါ တတိယတဆယ့်ငါးနှစ်အတွက် အဆိုပါ နည်းဥပဒေ ၂၄–အရ စည်းကြပ်သော သုံးလပတ်မြေငှားခကိုလည်းကောင်း၊ တတိယတဆယ့်ငါးနှစ်ကုန်ဆုံးသည့်အခါ စတုတ္ထတဆယ့် ငါးနှစ်အတွက် အဆိုပါနည်းဥပဒေ ၂၄– အရ စည်းကြပ်သောသုံးလပတ်မြေငှားခကိုလည်းကောင်း အငှားစာချုပ်ရသူက အငှားချထားသူအား ပေးဆောင်ရန်။ အကယ်၍ အထက်ပါနည်းလမ်းအတိုင်း မြေငှားခကိုပြန်လည်စည်းကြပ်ခြင်းမပြုလျှင် အငှားစာချုပ်ရသူသည် ဤအပိုဒ်ခွဲတွင်ပြဋ္ဌာန်းထား သည့်နည်းလမ်းအတိုင်း မြေငှားခကိုပြောင်းလဲခြင်းမပြုမီ သတ်မှတ်ထားသည့် စည်းကြပ်ဆဲသုံးလပတ်မြေငှားခကို ဆက်လက်ပေး ဆောင်ရန်။

(ဃ) ဤစာချုပ်ပါအခြားပြဋ္ဌာန်းချက်များတွင် ဆန့်ကျင်လျက်မည်သို့ပင်ပါရှိစေကာမူ ဤစာချုပ် ချုပ်ဆိုသည့်နေ့မှစ၍ ပထမနှစ်ပေါင်းသုံးဆယ်အတွင်းသတ်မှတ်ထားသော သို့တည်းမဟုတ် ပြန်လည်စည်းကြပ်သောမြေငှားခကို ပြေလည်အောင် ပေး ဆောင်ခဲ့သောကြောင်း လည်းကောင်း၊ ပြုလုပ်ထားသည့်ပဋိညာဉ်ခံချက်များကို မပျက်မကွက်လိုက်နာဆောင်ရွက်ခဲ့သောကြောင့် လည်းကောင်း သတ်မှတ်ထားသော သို့တည်းမဟုတ် ပြန်လည်စည်းကြပ်သောသုံးလပတ် မြေငှားခဖြင့်နောက်ထပ် နှစ်ပေါင်း သုံးဆယ်အတွက် ဆက်လက်၍ အဆိုပါမြေကွက်ကို ငှားရမ်း မြေငှားစာချုပ် အသစ် ချုပ်ဆိုရန် သဘောတူကြောင်း အဆိုပါ ပထမ နှစ်ပေါင်းသုံးဆယ်မပြည့်မီ အနည်းဆုံးခြောက်လကြိုတင်၍ အငှားရသူက အငှားချထားသူအား စာဖြင့် အကြောင်းကြား ရမည်။ အကြောင်းကြားစာနှင့်အတူပထမမြေငှားစာချုပ်ကိုပေးအပ်လျှင် ထိုအကြောင်းကြားစာရရှိသည့်နေ့မှ ခြောက်လ အတွင်းနောင် နှစ်ပေါင်းသုံးဆယ်အတွက် ပထမမြေငှားစာချုပ်ပါ ပဋိညာဉ်ခံချက်များနှင့်ဖြစ်နိုင်သမျှ တူညီသည့် ပဋိညာဉ် ခံချက်များပါရှိသည့် မြေငှားစာချုပ် အသစ်ကို အငှားစာချုပ်ရသူ၏ စရိတ်ဖြင့် အငှားချထားသူကထုတ်ပေးရန်။ အကယ်၍ မြေငှားခကို သတ်မှတ်ခြင်းမရှိသေးလျှင် ပထမမြေငှားစာချုပ်အရ နောက်ဆုံးပေးဆောင်ခဲ့ရသော သုံးလပတ်မြေငှားခကို အငှားစာချုပ်ရသူကပေးဆောင်ရန်။

ဤစာချုပ်ပါစကားရပ်များကိုသိရှိနားလည်ကြပြီးဖြစ်သဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့ရှေ့တွင် ဦးစီးဌာနတံဆိပ်ကိုခပ်နှိပ်၍ အဆိုပါညွှန်ကြားရေးမှူးချုပ်နှင့်အဆိုပါ ဒေါ်ဖောဘ၁၁ + ဒေါ် [illegible] သည် ဤစာချုပ်ကိုအထက်၌ဖော်ပြခဲ့သည့်နေ့တွင် လက်မှတ် ရေးထိုးကြကြောင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

မြို့ - ရန်ကုန်

တံဆိပ်ကို ညွှန်ကြားရေးမှူးချုပ် ဦးအုံးကျော်

ညွှန်ကြားရေးမှူးချုပ်

ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး တင်ထွန်း

ဒုတိယညွှန်ကြားရေးမှူးချုပ်

နှင့် ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဆင်အောင်ကျော် တို့
ရှေ့မှောက်၌ ခပ်နှိပ်၍ အဆိုပါ
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
ညွှန်ကြားရေးမှူးတို့လက်မှတ် ရေးထိုးသည်။

ညွှန်ကြားရေးမှူး

အသိသက်သေ။

ဒုတိယညွှန်ကြားရေးမှူး (မြေနှင့်အခွန်) ဦးကျော်စိုး

အငှားစာချုပ်ရသူ ဒေါ်ဖောဘ၁၁ + ဒေါ် [illegible] က
လက်မှတ်ရေးထိုးသည်။

အငှားစာချုပ်ရသူ

အသိသက်သေ။

၁။ ဒေါ် [illegible] ၁၂/လသယ(နိုင်) [illegible]

၂။ [illegible]

ဦးစိုးအောင်ရှိ

လက်မှတ်နှိပ်အမှတ် (၅) စီမံခန့်ခွဲရေးမှူး
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
လှိုင်သာယာ မြို့နယ်

အထက်တွင် ရည်ညွှန်းထားသည့် ယောမြနှင့်အခွန်ဌာနခွဲ (ရုံးချုပ်)
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ခွင့်ပြုပြီးမြေပုံဖြစ်သော လူနေရပ်ကွက်အမှတ် လှိုင်သာယာ မြို့
မြေတိုင်းရပ်ကွက်အမှတ် [illegible]
ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်။

အတွင်းရှိ ______ တန်းစား၊ မြေကွက်အမှတ် ၁၅၂
ဖြစ်သည်။ ပူးတွဲပါ မြေပုံ၌ မင်နီဖြင့် ပြထားသော အလျား ၁၅၀ ပေ၊ အနံ ၂၂၀ / ၂၄၀ ပေခန့်ရှိသော အလား အလာ
အရှေ့လားသော် [illegible] - ၁၅၃
အနောက်လားသော် [illegible]
တောင်လားသော် [illegible] - ၁၅၄
မြောက်လားသော် [illegible]
အတွင်းရှိ မြေအားလုံး ဧရိယာ ၀.၅၉၂ ဧက၊ (စတုရန်းပေ ၃၄,၅၀၀)

နိုင်ငံသား စိစစ်ရေး ကတ်ပြား



အရပ် ---

သွေးအုပ်စု ---

ထင်ရှားသည့်

အမှတ်အသား ---

အမည် ---

ဖခင်၏အမည် ---

မွေးသက္ကရာဇ် ---

လူမျိုး ---

ကိုးကွယ်သည့်ဘာသာ ---

အမှတ် ---

ရက်စွဲ ---

ထုတ်ပေးသူ၏လက်မှတ်

အမည် ---

ရာထူး ---

သက်သေခံကတ်ပြားအမှတ် -

လက်ဝဲ လက်မဗွေ



အလုပ်အကိုင် -

နေရပ်လိပ်စာ -

စိုးမြဲလက်မှတ် -

မှတ်ချက်။ (၁) ... သွားသည့်အခါ တစ်ပါတ်အတွင်း ... ဆောင်သွားရမည်။

(၂) ပျောက်ဆုံး ပျက်စီးသည့်အခါ သက်ဆိုင်ရာ ပြည်သူ့ရဲစခန်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံး ထံသို့ သတင်းပေးပို့ရမည်။

Factory Photo



Factory Photo



- Financial Standing Documents

SBC 滙豐

Date 日期	day 日 / month 月 / year 年
	24-Jun-2014

TIFICATE OF BALANCE 結餘證明書

count Name(s) 戶口名稱	Identification Document Number 身分證明文件號碼
AMSBERG LIMITED	C 1088788

ereby certify that at the close of business on 23-Jun-14 , the account balance(s) of the above customer(s) in our books was/were as follows:
月於 營業時間結束時，上述客戶在本行賬冊中的結餘如下：

Account Type 戶口類別	Account Number 戶口號碼	Currency 貨幣	Balance 結餘 (Dr = Debit 結欠)	Deposit Number 存款編號	Maturity Value 到期款額	Maturity Date 到期日
SAVINGS	808238349274	USD	606,391.30			
	Amount (in words) 金額（大寫） H.S.B.C.USD606,391=30**					
	Amount (in words) 金額（大寫）					
	Amount (in words) 金額（大寫）					
	Amount (in words) 金額（大寫）					
	Amount (in words) 金額（大寫）					
	Amount (in words) 金額（大寫）					

and on behalf of 代表
e Hongkong and Shanghai Banking Corporation Limited 香港上海滙豐銀行有限公司

THE HONGKONG AND SHANGHAI BANKING CORPORATION LIMITED WHAMPOA GARDEN 591

Wong Ding Fan
4209

ager 經理

CUA061R8 (110613) W

SFS-NSC

KAMSBERG LIMITED

Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266   Fax : (852) 2954 2890

RESOLUTION OF THE BOARD OF DIRECTORS

Meeting of the Board of Kamsberg Limited was held on at Unit 1506, 15/Fl., One Harbourfront, 18 Tak Fung Street, Hung Hom, Kowloon, Hong Kong, its registered office on Jun 17th, 2014 and the following resolutions were passed.

It is resolved to make investment in the Republic of the Union of Myanmar for the business of garment manufacturing.

It is resolved that amount to be invested in Myanmar will be US$500,000 or as the Board will amend later on.

It is resolved that following persons will be authorized to represent the Company for promoting stage, act as directors in the Company to be formed in Myanmar, and act as signatory for operating the bank account of the Company.

(1) Mordechai Kafry
(2) Wu Chi Kai Johnico
(3) Tsang Wing Kwan

It is resolved that foreign currency bank account of the Company shall be opened at Myanmar Foreign Trade Bank or Myanmar Investment and Commercial bank or any other private bank which has been authorized by Central Bank of Myanmar for international foreign currency transaction.

Chairman of the Meeting

Mordechai Kafry

Director

So Tat Ming

Director

Wu Chi Kai, Johnico

Director

Wiersch Schlomo Ram

TO ALL TO WHOM THESE PRESENTS SHALL COME : I, MAK SIU FAN FANNY Notary Public duly Admitted, Authorised and Sworn Practising at the Hong Kong Special Administrative Region of the People's Republic of China DO HEREBY CERTIFY that based on the original of the following documents supplied to me and to the best of my knowledge, information and belief:-

(i) the attached copy Business Registration Certificate of Kamsberg Limited, a company incorporated under the laws of Hong Kong (Company No.1088788), ("the Company") is true copy of the original Business Registration Certificate of the Company , valid for the period from 20th November 2013 to 19th November 2014; and

(ii) the attached copies of the Certificate of Incorporation and Memorandum and Articles of Association of the Company are true copies of the respective original documents of the Company.

For the text of the annexed documents, I assume no responsibility.

IN TESTIMONY whereof I have hereunto subscribed my name and affixed my Seal of Office this 30th day of May in the year of Two Thousand and Fourteen.

FANNY S.F. MAK

NOTARY PUBLIC,

HONG KONG SAR

This apostille only certifies the signature, the capacity of the signatory and the seal or stamp it bears. It does not certify the content of the document for which it is issued.

APOSTILLE

(Convention de La Haye du 5 octobre 1961)

1. Country: Hong Kong, China

This public document

2. has been signed by Mak Siu Fan Fanny
3. acting in the capacity of Notary Public
4. bears the seal/stamp of Mak Siu Fan Fanny

Certified

5. at High Court
6. the 03 JUN 2014
7. by LUNG Kim Wan
   Registrar, High Court
8. No 13268 / 2014
9. Seal/stamp
10. Signature: [signature]

THE SEAL OF THE HIGH COURT HONG KONG

No. 246/2014

Seen at the Consulate-General of the Union of Myanmar, Hong Kong for legalization of the signature of LUNG Kim Wan and the official seal of the High Court, Hong Kong.

[signature]

for Consul-General

WINT MON HTUN
CONSUL

Dated: 11.6.2014
Hong Kong

CONSULATE-GENERAL OF THE REPUBLIC OF THE UNION OF MYANMAR HONG KONG 015

16 OCT 2013 40316

繳款後，請沿虛線剪下並將有效的商業/分行登記證展示在營業地點。

Please cut along the dotted line after making payment and display the valid business/branch registration certificate at business address.

正 本

ORIGINAL

表格 2 FORM 2

《商業登記條例》（第 310 章）

BUSINESS REGISTRATION ORDINANCE (Chapter 310)

《商業登記規例》

BUSINESS REGISTRATION REGULATIONS

[第 5 條]

[regulation 5]

商業 / XXX登記證 Business XXXXX Registration Certificate

XXXXXX

XXXXXXX

業務 / 法團所用名稱 Name of Business/ Corporation	KAMSBERG LIMITED
業務 / 分行名稱 Business/ Branch Name	** **
地 址 Address	UNIT 1506 15/F ONE HARBOURFRONT 18 TAK FUNG ST HUNGHOM KL
業務性質 Nature of Business	CONTRACTING
法律地位 Status	BODY CORPORATE

生效日期 ate of Commencement	屆滿日期 Date of Expiry	登記證號碼 Certificate No.	登記費及徵費 Fee and Levy
0/11/2013	19/11/2014	37384877-000-11-13-4	$250 (登記費 FEE = $ 0) (徵費 LEVY = $250)

請注意下列《商業登記條例》的規定：

1. 第 6(6)條規定任何業務獲發商業登記證或分行登記證，並不表示該業務或經營該業務的人或受僱於該業務的僱員已遵從有關的任何法律規定。

2. 第 12 條規定各業務須將其有效的商業登記證或有效的分行登記證於每一營業地點展示。

Please note the following requirements of the Business Registration Ordinance:

1. Section 6(6) provides that the issue of a business registration certificate or a branch registration certificate shall not be deemed to imply that the requirements of any law in relation to such business or to the persons carrying on the same or employed therein have been complied with.

2. Section 12 provides that valid business registration certificate or valid branch registration certificate shall be displayed at every address where business is carried on.

繳款時請將此商業/XXX登記證及繳款通知書完整交出。在付款後，本繳款通知書方成爲有效的商業/XXX登記證。(請參閱背頁繳款辦法所載內容。)

Please produce this certificate and demand note intact at time of payment. This demand note will only become a valid business/XXXX registration certificate upon payment. (Please see payment instructions overleaf.)

機印所示登記費及徵費收訖。 RECEIVED FEE AND LEVY HERE STATED IN PRINTED FIGURES.

20201 18/10/13 26HHB003 000047 CHQ $250.00 S

IRDB101 (12/2010)

付 款 說 明

你可透過以下方法付款：

1. 電子付款

   你可透過電話、銀行自動櫃員機或互聯網付款。請留意你每天的可繳款限額和有關的繳款服務機構每天截數的時間。

   稅務局的「繳費靈」商戶編號為「10」。請致電「18013」登記帳單及「18033」交費。請注意你的商業登記證號碼每年都不相同，因此每次繳款前，請先登記有關帳單。

   你可以在任何貼有「繳費服務」標誌的滙豐銀行／恒生銀行櫃員機或貼有「繳費易」標誌的「銀通」櫃員機，使用提款卡繳款。

   如欲透過網上付款，你可以進入本局網頁<www.ird.gov.hk>。在「稅務資料 —— 其他」目錄選擇「繳稅及退稅」，然後選擇「付款辦法」下的「互聯網付款」。請依照指示付款。

2. 郵遞付款

   請把支票連同本繳款通知書一併寄回「香港告士打道郵政局郵箱29015號稅務局局長收」。切勿郵寄現金，並預留足夠郵遞時間。本局恕不接納期票。

   支票須加劃線並註明支付「香港特別行政區政府」。請在支票背面寫上商業登記證號碼。

3. 親臨付款

   你可以攜同本繳款通知書到下列繳款處付款：

   郵政局

   請攜同本繳款通知書到全港任何一間郵政局（流動郵政局除外）以現金、支票或「易辦事」付款。有關各區郵政局的地址及辦公時間，請瀏覽香港郵政網頁<www.hongkongpost.com>或致電其查詢熱線 2921 2222。

   便利店

   請攜同本繳款通知書到全港任何一間7-Eleven便利店、OK便利店、VanGo便利店及香港華潤萬家超級市場以現金付款。每次繳款金額上限為5,000元。

   商業登記署

   請攜同本繳款通知書往香港灣仔告士打道5號稅務大樓4樓以現金、支票或「易辦事」繳款。如你未持有商業登記繳款通知書，請先到查詢櫃位索取繳款通知書，然後付款。

   收款時間：　星期一至五　上午8時45分至下午5時正

注意

i) 使用電子付款繳交商業登記費，請輸入商業登記證號碼。號碼末端如為'A'字，在使用電話或銀行自動櫃員機付款時，請無需輸入該'A'字。如透過銀行的互聯網上付款時，某些銀行或會要求客戶一併輸入'A'字，請留意個別銀行指示。

ii) 如以支票付款，收據須在支票首次提交付款銀行獲得兌現後，才屬有效。

iii) 如以電子／郵寄方式或親身到便利店付款，有效的商業登記證將於付款後寄回。

iv) 如你親身到郵局以罰款通知書繳款，有效的商業登記證將於付款後寄回。

v) 除非已繳妥有關費用，否則該商業登記證根據《商業登記條例》第6(5)條並不視為有效。

vi) 過期繳付登記費及徵費會被加徵罰款（1年證：總行$300、分行$71；3年證：總行$900、分行$213）。

vii) 如需進一步資料，請瀏覽本局網頁或致電查詢熱線 187 8088。

IRS9711A (12/2012)

PAYMENT INSTRUCTIONS

The total amount due can be settled as follows:

1. **Payment by electronic means**

   You may pay by phone, by bank ATM or via the Internet. Please note your personal transaction limit and the daily cut-off time of the relevant payment service provider.

   The IRD's PPS merchant code is "10". Please dial 18011 for bill registration and 18031 for payment. Please note that a different Business Registration Certificate Number is given every year. Therefore, you have to register the relevant bill before making payment.

   You may pay by ATM card at any HSBC/Hang Seng Bank ATM with the "Bill Payment" signage, or at any JETCO ATM with the "JET PAYMENT" logo.

   To pay via the Internet, you can visit our web site <www.ird.gov.hk>. Click on "Payment & Refund" under "Tax Information – Others" menu. Select "Payment Methods" and then "Payment via Internet". Follow the instructions and make payment.

2. **Payment by post**

   You may mail your cheque together with this demand notice to "Commissioner of Inland Revenue, P.O. Box 29015, Gloucester Road Post Office, Hong Kong". Do not send in cash. You should allow sufficient mailing time. Post-dated cheques will not be accepted.

   The cheque should be crossed, and made payable to either "The Government of the Hong Kong Special Administrative Region" or "The Government of the HKSAR". The Business Registration Certificate Number should be written on the back of the cheque.

3. **Payment in person**

   Payment in person together with this demand notice can be made at the following offices:

   Post Office

   Please bring along this demand notice to make payment by cash, cheque or EPS at any post office (except mobile post offices) throughout Hong Kong. For details of addresses and opening hours of post offices, please visit the Hongkong Post web site <www.hongkongpost.com> or call their enquiry hotline 2921 2222.

   Convenience store

   Please bring along this demand notice to make payment at any 7-Eleven Convenience Store, Circle K Convenience Store, VanGO Convenience Store and China Resources Vanguard Supermarket in Hong Kong. Cash payment up to $5,000 per transaction is accepted.

   Business Registration Office

   Please bring along this demand notice to make payment by cash, cheque or EPS on 4/F., Revenue Tower, 5 Gloucester Road, Wan Chai, Hong Kong. If you do not have a Business Registration demand note, please obtain a copy of it from the Enquiries Counter for making payment.

   Shroffing Hours:　Monday to Friday　8:45 am to 5:00 pm

IMPORTANT

i) To pay BR fee by electronic means, please enter the Business Registration Certificate Number. However, if the number ends with a letter 'A', for telephone or bank ATM payments, please skip the letter 'A'. For Internet payments, some banks may require input of the letter 'A'. Please refer to the instructions of individual banks.

ii) In the case of payment made by cheque, the receipt is valid only when the cheque is honoured on the first presentation to the drawee bank.

iii) For those payments made by electronic means / by post or through convenience stores, a receipted Business Registration Certificate will be sent to your business address after payment.

iv) If you make payment for penalty demand note in person at Post Offices, a receipted Business Registration Certificate will be sent to your business address after payment.

v) **The Business Registration Certificate is NOT** valid in accordance with section 6(5) of the Business Registration Ordinance until the relevant payment has been duly made.

vi) Penalty (1-year Certificate: main $300, branch $71; 3-year Certificate: main $900, branch $213) will be imposed if the payment of fee and levy is made after the specified due date.

vii) For further information, please visit our web site or call our information hotline 187 8088.

1088788

號

COMPANIES ORDINANCE
(CHAPTER 32)
香 港 法 例 第 32 章
公 司 條 例

CERTIFICATE OF INCORPORATION
公 司 註 冊 證 書

* * *

I hereby certify that
本 人 謹 此 證 明

KAMSBERG LIMITED

is this day incorporated in Hong Kong under the Companies Ordinance,
於 本 日 在 香 港 依 據 公 司 條 例 註 冊 成 為

and that this company is limited.
有 限 公 司 。

Issued by the undersigned on 20 November 2006 .
本 證 書 於 二 ○ ○ 六 年 十 一 月 二 十 日 簽 發 。

Miss Nancy O. S. YAU

for *Registrar of Companies*
Hong Kong
香港公司註冊處處長

MEMORANDUM

AND

ARTICLES OF ASSOCIATION

OF

KAMSBERG LIMITED

Incorporated the 20th day of November, 2006.

HONG KONG

No. 1088788

[COPY]

COMPANIES ORDINANCE
(CHAPTER 32)

CERTIFICATE OF INCORPORATION

* * *

I hereby certify that

KAMSBERG LIMITED

is this day incorporated in Hong Kong under the Companies Ordinance, and that this company is limited.

Issued by the undersigned on 20 November 2006.

(Sd.) Miss Nancy O. S. YAU

for *Registrar of Companies*
Hong Kong

THE COMPANIES ORDINANCE (Chapter 32)

Private Company Limited by Shares

MEMORANDUM OF ASSOCIATION

OF

KAMSBERG LIMITED

First:– The name of the Company is "KAMSBERG LIMITED".

Second:– The Registered Office of the Company will be situated in Hong Kong.

Third:– The liability of the members is limited.

Fourth:– The Share Capital of the Company is HK$10,000.00 divided into 10,000 shares of HK$1.00 each and the Company shall have power to divide the original or any increased capital into several classes, and to attach thereto any preferential, deferred, qualified, or other special rights, privileges, restrictions or conditions.

,ndersigned, whose name(s), address(es) and description(s) is/are hereto subscribed, am/are desirous of a Company in pursuance of this Memorandum of Association, and I/we respectively agree to take the number ,ie capital of the Company set opposite to my/our respective name(s):–

Name(s), Address(es) and Description(s) of Subscriber(s)	Number of Share(s) taken by each subscriber
For and on behalf of **BOSCO NOMINEES LIMITED** (Sd.) CHENG WING CHOY .... *Authorized Signature(s)* **BOSCO NOMINEES LIMITED** Room 1201, 12/F., Wah Yuen Building, 149 Queen's Road Central, Hong Kong. Corporation	1
Total Number of Share(s) Taken	1

Dated the 7th day of November, 2006.
WITNESS to the above signature(s):

(Sd.) LEUNG KA WAI
Clerk
Room 1201, 12/F.,
Wah Yuen Building,
149 Queen's Road Central,
Hong Kong.

THE COMPANIES ORDINANCE (Chapter 32)

Private Company Limited by Shares

ARTICLES OF ASSOCIATION

OF

KAMSBERG LIMITED

PRELIMINARY

1. The regulations in Table A in the First Schedule to the Companies Ordinance (Chapter 32) shall apply to the Company save in so far as they are hereby specifically excluded or are inconsistent with the Articles herein contained. In particular, but without in any way limiting the generality of the foregoing, clauses 11, 24, 25, 49, 55, 81, 86, 91 to 99 inclusive, 101, 108, 114 and 136 of Table A shall not apply or are modified as hereinafter appearing.

PRIVATE COMPANY

2. The Company is a private company, and accordingly:–

(a) no invitation shall be issued to the public to subscribe for any shares or debentures of the Company;

(b) the number of the members of the Company (not including persons who are in the employment of the Company, and persons who, having been formerly in the employment of the Company were, while in that employment, and have continued after the determination of that employment to be, members of the Company) shall be limited to fifty, provided that where two or more persons hold one or more shares in the Company jointly they shall, for the purposes of this Article, be treated as a single member; and

(c) the right to transfer the shares of the Company shall be restricted in manner hereinafter appearing.

SHARES

3. The Shares shall be under the control of the Directors who may subject to section 57B of the Ordinance allot or otherwise dispose of the same to such person or persons on such terms and conditions and either at a premium or at par and with such rights and privileges annexed thereto and at such times as the Directors may think fit and with full power to give to any person the call of any shares either at par or at a premium during such time and for such consideration as the Directors think fit, and in particular such shares or any of them may be issued by the Directors with a preferential, deferred or qualified right to dividends, and with a special or qualified right of voting or without a right of voting. Any preference share may be issued on the terms that it is, or at the option of the Company is, liable to be redeemed.

4. The Company shall have the first and paramount lien upon all the shares registered in the name of each Member and upon the proceeds of sale thereof, for his debts, liabilities and engagements, solely or jointly with any other person, to or with the Company, whether the period for the payment, fulfillment or discharge thereof shall have actually arrived or not, and such lien shall extend to all dividends from time to time declared in respect of such shares.

5. Save as herein otherwise provided, the Company shall be entitled to treat the registered holder of any shares as the absolute owner thereof, and accordingly shall not, except as ordered by a Court of competent jurisdiction or as by Ordinance required, be bound to recognise any equitable or other claim to, or interest in, such shares on the part of any other person.

6. Subject to the Ordinance and the sanction of the Court, the Company may by special resolution issue shares at a discount.

TRANSFER OF SHARES

Directors may in their absolute discretion and without assigning any reason therefor, refuse to register a , any share. If the Directors refuse to register a transfer they shall within two months after the date on which ,fer was lodged with the Company, send to the transferee notice of the refusal as required by Section 69 of .dinance.

REDEMPTION OR PURCHASE OF OWN SHARES

8. Subject to the Ordinance, the Company may by special resolution redeem or purchase its own shares out of its capital.

GENERAL MEETINGS

9. A General Meeting shall be held once in every year at such time (not being more than fifteen months after the holding of the last preceding General Meeting) and place as may be prescribed by the Company in General Meeting and if no other time or place is prescribed a General Meeting shall be held at such time and place as the Directors may from time to time determine. General Meetings held under this Article shall be called Annual General Meetings. General Meetings other than the Annual General Meetings shall be called Extraordinary General Meetings. Provided that so long as the Company holds its First Annual General Meeting within 18 months of its incorporation, it need not hold it in the year of its incorporation or in the following year.

10. (a) The quorum for the transaction of business at any General Meeting shall be two members present in person or by proxy. Notwithstanding any provision herein, if the Company has only one member, that member presents in person or by proxy shall be the quorum of a general meeting of the Company.

(b) Meetings may be held in Hong Kong or at such other place or places in the world as the majority of the shareholders in value shall from time to time by resolution determine.

(c) A resolution in writing signed by all the shareholders and annexed or attached to the General Meetings Minute Book shall be as valid and effective as a resolution passed at a meeting duly convened. The signature of any shareholder may be given by his Attorney or Proxy. Any such resolution may be contained in one document or separate copies prepared and/or circulated for the purpose and signed by one or more shareholders.

(d) Where the Company has only one member and that member takes any decision that may be taken by the Company in General Meeting and that has effect as if agreed by the Company in General Meeting, he shall (unless that decision is taken by way of a resolution in writing duly signed by him) provide the Company with a written record of that decision within 7 days after the decision is made.

DIRECTORS

11. Unless and until otherwise determined by an ordinary resolution of the Company, the minimum number of Director(s) shall be one and there shall be no maximum number of Directors.

12. The first Directors shall be appointed in writing by the subscribers to the Memorandum of Association of the Company or by the Company in general meeting.

13. A Director need not hold any shares in the Company and is not subject to rotation or retirement at the annual general meetings. A Director who is not a member of the Company shall nevertheless be entitled to attend and speak at general meetings.

DIRECTORS' REMUNERATION

14. (a) The Directors shall be paid out of the funds of the Company remuneration for their services such sum (if any) as the Company may by ordinary resolution from time to time determine.

(b) The Directors shall also be entitled to be paid their reasonable expenses incurred in consequence of their attendance at meetings of Directors, committee meetings or general meetings or otherwise in or about the business of the Company.

15. The Directors may award extra remuneration out of the funds of the Company (by way of salary, commission or otherwise as the Directors may determine) to any Director who performs services which in the opinion of the Directors are outside the scope of the ordinary duties of a Director.

POWERS OF DIRECTORS

,usiness of the Company shall be managed by the Directors, who shall pay all expenses incurred in the ,nd registration of the Company, and who may exercise all such powers of the Company as are not by the ; or by these Articles required to be exercised by the Company in general meeting, subject to any provision . Articles or the Ordinance and to any resolution, not being inconsistent with any such provision, as may be , by the Company in general meeting; but no such resolution shall invalidate any prior act of the Directors. The ,ral powers given to the Directors by this Article shall be in addition to, and not limited or restricted by, any special ,thority or power given to the Directors by any other Article.

17. The Directors may establish any local boards or agencies for managing any of the affairs of the Company, either in Hong Kong or elsewhere, and may appoint any persons to be members of such local boards, or any managers or agents for the Company, and may fix their remuneration, and may delegate (with or without power to sub-delegate as the Directors shall determine) to any local board, manager or agent any of the powers, authorities and discretions vested in the Directors, and may authorise the members of any local boards, or any of them, to fill any vacancies therein, and to act notwithstanding vacancies, and any such appointment or delegation may be made upon such terms and subject to such conditions as the Directors may think fit, and the Directors may remove any person so appointed, and may annul or vary any such delegation, but no person dealing in good faith and without notice of any such annulment or variation shall be affected thereby.

18. The Directors may from time to time and at any time by power of attorney or other instrument appoint any person or body of persons to be the attorney or attorneys of the Company for such purposes and with such powers, authorities and discretions (not exceeding those vested in or exercisable by the Directors under these Articles) and for such period and subject to such conditions as they may think fit, and any such power of attorney or other instrument may contain such provisions for the protection and convenience of persons dealing with any such attorney as the Directors may think fit, and may also authorise any such attorney to sub-delegate all or any of the powers, authorities and discretions vested in him.

19. Subject to and to the extent permitted by the Ordinance, the Company, or the Directors on behalf of the Company, may cause to be kept in any territory a Branch Register of members resident in such territory, and the Directors may make and vary such regulations as they may think fit respecting the keeping of any such Branch Register.

20. All cheques, promissory notes, drafts, bills of exchange, and other negotiable or transferable instruments, and all receipts for moneys paid to the Company, shall be signed, drawn, accepted, endorsed, or otherwise executed, as the case may be, in such manner as the Directors shall from time to time by resolution determine.

21. (a) The Directors may exercise all the powers of the Company to borrow money and to mortgage or charge all or any part of the undertaking, property and assets (present and future) and uncalled capital of the Company and to issue debentures, debenture stocks, bonds and other securities, whether outright or as collateral security for any debt, liability or obligation of the Company or of any third party. Debentures, debenture stocks, bonds and other securities of the Company may be made assignable free from any equities between the Company and the person to whom the same may be issued, and may be issued at a discount, premium or otherwise and with any special privileges as to redemption, surrender, drawings, allotment of shares, attending and voting at general meetings of the Company, appointment of Directors and otherwise.

(b) The Directors shall cause a proper register to be kept, in accordance with the provisions of the Ordinance, of all mortgages and charges affecting the property of the Company and shall duly comply with the requirements of the Ordinance in regard to the registration of mortgages and charges therein specified and otherwise. Where any uncalled capital of the Company is charged, all persons taking any subsequent charge thereon shall take the same subject to such prior charge, and shall not be entitled, by notice to the members or otherwise, to obtain priority over such prior charge.

APPOINTMENT AND REMOVAL OF DIRECTORS

22. The Company may, from time to time, by ordinary resolution appoint new Directors.

23. The Company may also by ordinary resolution remove any Director notwithstanding anything in these Articles or in any agreement between him and the Company and may, appoint another person in his stead.

24. The Directors shall have power, exercisable at any time and from time to time, to appoint any other person as a Director, either to fill a casual vacancy or as an addition to the Board.

25. In the event that the quorum and minimum number of directors are fixed at two or more directors, the continuing Directors may act notwithstanding any vacancy in their body, but if and so long as the number of Directors is reduced below the number fixed by or pursuant to these Articles as the necessary quorum of Directors, the continuing Directors may act for the purpose of increasing the number of Directors to that number, or of summoning a general meeting of the Company, but for no other purpose. If there shall be no Directors able or willing to act, then any two members may summon a general meeting for the purpose of appointing Directors.

RESERVE AND ALTERNATE DIRECTORS

If the Company has only one member and that member is also the sole director, the Company may ...l Meeting, notwithstanding anything in these Articles, nominate a person (other than a body corporate) who ...ined the age of 18 years as a reserve Director of the Company to act in the place of the sole Director in the ... of his death. Any duly authorized officer of the Company is empowered to send the particulars of the nomination ...ne reserve Director to the Registrar of Companies, pursuant to section 158 of the Ordinance.

(b) Each Director may by written notification to the Company nominate any other person to act as alternate Director in his place and at his discretion in similar manner remove such alternate Director. The alternate Director shall (except as regards the power to appoint an alternate) be subject in all respects to the terms and conditions existing with reference to the other Directors of the Company; and each alternate Director, whilst acting as such, shall exercise and discharge all the functions, powers and duties of the Director he represents, but shall look to such Director solely for his remuneration as alternate Director. Every person acting as an alternate Director shall have one vote for each Director for whom he acts as alternate (in addition to his own vote if he is also a Director). The signature of an alternate Director to any resolution in writing of the Board or a committee of the Board shall, unless the notice of his appointment provides to the contrary, be as effective as the signature of his appointor. Any Director of the Company who is appointed an alternate director shall be considered as two Directors for the purpose of making a quorum of Directors. Any person appointed as an alternate Director shall vacate his office as such alternate Director if and when the Director by whom he has been appointed removes him or vacates office as Director. A Director shall not be liable for the acts or defaults of any alternate Director appointed by him.

DIRECTORS' INTERESTS

27. A Director who is in any way, whether directly or indirectly, interested in a contract or proposed contract with the Company shall declare the nature of his interest in accordance with the provisions of the Ordinance. A general notice given to the Directors by a Director to the effect that he is a member or a director of a specified company or firm, and is to be regarded as interested in any contract, arrangement or dealing which may, after the date of the notice, be entered into or made with that company or firm, shall, for the purpose of this Article, be deemed to be a sufficient disclosure of interest in relation to any contract, arrangement or dealing so entered into or made. Without prejudice to the generality of the foregoing, a Director shall give notice to the Company of such matters relating to himself as may be necessary for the purposes of Sections 155B, 158, 161 and 161B of the Ordinance.

28. A Director may hold any other office or place of profit under the Company (other than the office of Auditor), and he or any firm of which he is a member may act in a professional capacity for the Company in conjunction with his office of Director, for such period and on such terms (as to remuneration and otherwise) as the Directors may determine. No Director or intended Director shall be disqualified by his office from contracting with the Company, nor shall any contract or arrangement entered into by or on behalf of the Company with any Director or any firm or company in which any Director is in any way interested be liable to be avoided, nor shall any Director so contracting or being so interested be liable to account to the Company for any profit, remuneration or other benefits realised by any such contract or arrangement by reason only of such Director holding that office, or of any fiduciary relationship thereby established.

29. A Director shall be entitled to vote as a Director in respect of any contract or arrangement in which he is interested or upon any matter arising thereout, and if he shall so vote his vote shall be counted, and he shall be taken into account in determining the quorum for the meeting at which any such contract or arrangement is to be considered.

30. A Director may hold office as a director in or manager of any other company in which the Company is a shareholder or is otherwise interested, and (subject to any agreement with the Company to the contrary) shall not be liable to account to the Company for any remuneration or other benefits receivable by him from such other company. The Board may exercise the voting powers conferred by the shares in any other company held or owned by the Company in such manner in all respects as the Board thinks fit (including the exercise thereof in favour of any resolution appointing the Directors or any of them directors or other officers of such company or voting or providing for the payment of remuneration to the directors of such company) and any Director of the Company may vote in favour of the exercise of such voting rights in manner aforesaid notwithstanding that he may be, or be about to be, appointed a director or other officer of such other company and as such is or may become interested in the exercise of such voting rights in manner aforesaid.

DIRECTORS' MEETINGS

31. (a) Meetings of the Directors may be held in Hong Kong or in any other part of the world as may be convenient for the majority.

(b) Unless otherwise determined by the Company by Ordinary Resolution, the quorum for meeting of the Directors shall be two. Notwithstanding any provision herein, if the Company has only one Director, the quorum for Board Meeting shall be one.

Directors may participate in any Board Meeting by means of conference telephone or other equipment through which all other directors present at the Meeting can hear each other and such constitute attendance at Board Meeting as if those participating were present in person, provided quorum was already present at the meeting.

A resolution in writing, signed by all the Directors for the time being entitled to receive notice of a . the Directors, shall be as valid and effectual as if it had been passed at a meeting of the Directors duly and held, without the need for any agenda or notice. The signature of any Director may be given by his .e. Any such resolution may be contained in one document or separate copies prepared and/or circulated for the se and signed by one or more of the Directors. A cable, telex, fax message or other written electronic communication by a Director or his alternate shall be deemed to be a document signed by him for the purposes of this Article.

(e) Where the Company has only one Director and that Director takes any decision that may be taken in a meeting of the Directors and that has effect as if agreed in a meeting of the Directors, he shall (unless that decision is taken by way of a resolution in writing duly signed by him) provide the Company with a written record of that decision within 7 days after the decision is made.

THE SEAL

32. The Directors shall procure a common seal to be made for the Company, and shall provide for the safe custody thereof. The Seal shall not be affixed to any instrument except by the authority of the Directors or a committee authorised the Board in that behalf, and every instrument to which the Seal shall be affixed shall be signed by one Director some other person nominated by the Directors for the purpose.

33. The Company may exercise all the powers of having official seals conferred by the Ordinance and such powers shall be vested in the Directors.

SECRETARY

34. (a) The Directors shall appoint a Secretary of the Company for such period, at such remuneration and upon such conditions as they may think fit, and any Secretary so appointed may be removed by them. In the event that the secretary appointed is a corporation or other body, it may act and sign by the hand of any one or more of its directors or officers duly authorised. The First Secretary of the Company shall be **TEAMWORK SECRETARIAL COMPANY LIMITED**.

(b) Where the Company has only one Director, that Director shall not also be the Secretary of the Company.

(c) Where the Company has only one Director, the Company shall not have as Secretary of the Company a body corporate the sole Director of which is the sole Director of the Company.

WINDING UP

35. If the Company shall be wound up and the assets available for distribution among the members as such shall be insufficient to repay the whole of the paid up Capital, such assets shall be distributed so that as near as may be the loss shall be borne by the members in proportion to the capital paid up or which ought to have been paid up at the commencement of the winding up on the shares held by them respectively and if in a winding up the assets available distribution among the members shall be more than sufficient to repay the whole of the capital paid up at the commencement of the winding up the excess shall be distributed among the members in proportion to the capital at the commencement of the winding up paid up or which ought to have been paid up on the shares held by them respectively. But this Article is to be without prejudice to the rights of the holders of any shares issued upon special terms and conditions.

36. (a) If the Company shall be wound up whether voluntarily or otherwise the liquidators may with the sanction of a special resolution divide among the contributories in specie or kind any part of the assets of the Company and may with the like sanction vest any part of the assets of the Company in trustees upon such trusts for the benefit of the contributories or any of them as the liquidators with the like sanction think fit.

(b) If thought expedient any such division may be otherwise than in accordance with the legal rights of the contributories and in particular any class may be given preferential or special rights or may be excluded altogether or in part; but in case any division otherwise than in accordance with the legal rights of the contributories shall be determined on any contributory who would be prejudiced thereby shall have a right to dissent and ancillary rights as if such determination were a Special Resolution passed pursuant to Section 237 of the Ordinance.

(c) In case any of the shares to be divided as aforesaid consist of shares which involve a liability to calls or otherwise, any person entitled under such division to any of the said shares may, within ten days after the passing of the special resolution by notice in writing, direct the Liquidator to sell his proportion and pay him the net proceeds, and the liquidator shall, if practicable, act accordingly.

Name(s), Address(es) and Description(s) of Subscriber(s)
For and on behalf of **BOSCO NOMINEES LIMITED** (Sd.) CHENG WING CHOY .... *Authorized Signature(s)* **BOSCO NOMINEES LIMITED** Room 1201, 12/F., Wah Yuen Building, 149 Queen's Road Central, Hong Kong. Corporation

Dated the 7th day of November, 2006.

WITNESS to the above signature(s):

(Sd.) LEUNG KA WAI
Clerk
Room 1201, 12/F.,
Wah Yuen Building,
149 Queen's Road Central,
Hong Kong.

KAMSBERG LIMITED

REPORTS AND FINANCIAL STATEMENTS
For the year ended December 31, 2013

KAMSBERG LIMITED

REPORTS AND FINANCIAL STATEMENTS
For the year ended December 31, 2013

CONTENTS	PAGE(S)

KAMSBERG LIMITED

REPORT OF THE DIRECTORS

The directors have pleasure in presenting their report and the audited financial statements of the Company for the year ended December 31, 2013.

Principal activities

The Company has been engaged in trading of textile products during the year.

Financial results

The state of affairs of the Company at December 31, 2013 and the result of the Company for the year ended on that date are set out in the annexed financial statements.

The changes in equity of the Company for the year are set out in the statement of changes in equity on page 7.

The cash flows of the Company for the year are set out in the statement of cash flows on page 8.

Dividends

The directors do not recommend the payment of any dividend.

Property, plant and equipment

Details of the movements in property, plant and equipment of the Company during the year are set out in note (10) to the financial statements.

Share capital

Details of share capital of the Company are set out in note (16) to the financial statements.

Directors

The directors who held office during the year and at the date of this report are:-

Mordechai Kafry
So Tat Ming
Wiersch Schlomo Ram
Wu Chi Kai, Johnico

In accordance with the Company's articles of association, all directors continue to hold office in the ensuing year.

Directors' interests

Save as disclosed in notes (12), (14) and (17) to the annexed financial statements, no contracts of significance to which the Company or any of its holding companies was a party and in which the directors had a material interest, whether directly or indirectly, subsisted at the end of the year or at any time during the year.

At no time during the year was the Company or any of its holding companies a party to any arrangement to enable the directors to acquire benefits by means of the acquisition of shares in or debentures of the Company or any other body corporate.

Other matters

At the date of this report the directors are not aware of any circumstances not otherwise dealt with in this report or the attached financial statements which would render any amount stated therein misleading.

Independent auditors

Messrs. Pan-China (H.K.) CPA Limited, Certified Public Accountants, retire and, being eligible, offer themselves for re-appointment at the forthcoming annual general meeting.

For and on behalf of the board

Mordechai Kafry
Chairman
Hong Kong, June 11, 2014

Directors' interests

Save as disclosed in notes (12), (14) and (17) to the annexed financial statements, no contracts of significance to which the Company or any of its holding companies was a party and in which the directors had a material interest, whether directly or indirectly, subsisted at the end of the year or at any time during the year.

At no time during the year was the Company or any of its holding companies a party to any arrangement to enable the directors to acquire benefits by means of the acquisition of shares in or debentures of the Company or any other body corporate.

Other matters

At the date of this report the directors are not aware of any circumstances not otherwise dealt with in this report or the attached financial statements which would render any amount stated therein misleading.

Independent auditors

Messrs. Pan-China (H.K.) CPA Limited, Certified Public Accountants, retire and, being eligible, offer themselves for re-appointment at the forthcoming annual general meeting.

For and on behalf of the board

Mordechai Kafry
Chairman
Hong Kong, June 11, 2014

INDEPENDENT AUDITORS' REPORT

TO THE SHAREHOLDER OF KAMSBERG LIMITED
(incorporated in Hong Kong with limited liability)

We have audited the financial statements of Kamsberg Limited (the "Company") set out on pages 5 to 29, which comprise the statement of financial position as at December 31, 2013, and the statement of profit or loss and other comprehensive income, statement of changes in equity and statement of cash flows for the year then ended, and a summary of significant accounting policies and other explanatory information.

Directors' responsibility for the financial statements

The directors are responsible for the preparation of financial statements that give a true and fair view in accordance with Hong Kong Financial Reporting Standards issued by the Hong Kong Institute of Certified Public Accountants and the Hong Kong Companies Ordinance, and for such internal control as the directors determine is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Auditors' responsibility

Our responsibility is to express an opinion on these financial statements based on our audit. This report is made solely to you, as a body, in accordance with section 141 of the Hong Kong Companies Ordinance, and for no other purpose. We do not assume responsibility towards or accept liability to any other person for the contents of the report.

We conducted our audit in accordance with Hong Kong Standards on Auditing issued by the Hong Kong Institute of Certified Public Accountants. Those standards require that we comply with ethical requirements and plan and perform the audit to obtain reasonable assurance about whether the financial statements are free from material misstatement.

香港辦事處 Hong Kong Office:
香港中環德輔道中161至167號香港貿易中心11字樓
11/F., Hong Kong Trade Centre, 161-167 Des Voeux Road Central, Hong Kong 電話 Tel: (852) 2545 7708 傳真 Fax: (852) 2541 9803
內地聯絡處 Mainland Liaison Office:
中國浙江省杭州市西溪路128號新湖商務大廈4-10層 (郵編: 310007)
4-10/F Xinhu Commercial Tower, 128 Xixi Rd., Hangzhou, Zhejiang Province, PRC (P.C.:310007) 電話 Tel: (86) 571 88216888 傳真 Fax: (86) 571 88216999
電郵 E-mail: pc@pccpa.com.hk 網址 Website: www.pccpa.com.hk

An audit involves performing procedures to obtain audit evidence about the amounts and disclosures in the financial statements. The procedures selected depend on the auditors' judgement, including the assessment of the risks of material misstatement of the financial statements, whether due to fraud or error. In making those risk assessments, the auditors consider internal control relevant to the entity's preparation of financial statements that give a true and fair view in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the entity's internal control. An audit also includes evaluating the appropriateness of accounting policies used and the reasonableness of accounting estimates made by the directors, as well as evaluating the overall presentation of the financial statements.

We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our audit opinion.

Opinion

In our opinion, the financial statements give a true and fair view of the state of the Company's affairs as at December 31, 2013 and of its profit and cash flows for the year then ended in accordance with Hong Kong Financial Reporting Standards and have been properly prepared in accordance with the Hong Kong Companies Ordinance.

Pan-China (H.K.) CPA Ltd.

PAN-CHINA (H.K.) CPA Limited
Certified Public Accountants
Hong Kong, June 11, 2014

Tsang Chiu Keung
Practising Certificate Number P04968

KAMSBERG LIMITED

STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME
For the year ended December 31, 2013

	Notes	2013 HK$	2012 HK$
TURNOVER	(5)	73,002,609	44,008,687
COST OF SALES		(68,369,711)	(39,870,372)
GROSS PROFIT		4,632,898	4,138,315
OTHER REVENUE	(5)	4,956	24
SELLING AND DISTRIBUTION EXPENSES		(651,611)	(148,713)
ADMINISTRATIVE AND OPERATING EXPENSES		(1,936,673)	(2,179,726)
PROFIT FROM OPERATIONS	(6)	2,049,570	1,809,900
FINANCE COSTS	(7)	(368,759)	(267,093)
PROFIT BEFORE TAX		1,680,811	1,542,807
INCOME TAX EXPENSE	(9)	(269,321)	(244,461)
PROFIT FOR THE YEAR		1,411,490	1,298,346

The accompanying Accounting Policies and Explanatory Notes form an integral part of, and should be read in conjunction with, these financial statements.

KAMSBERG LIMITED

STATEMENT OF FINANCIAL POSITION
As at December 31, 2013

	Notes	2013 HK$	2012 HK$
NON-CURRENT ASSETS			
Property, plant and equipment	(10)	1,201	15,474
CURRENT ASSETS			
Inventories – finished goods		64,827	-
Trade and other receivables	(11)	27,839,582	28,428,110
Amount due from related companies	(12)	26,981,581	7,555,686
Bank balances		2,980,486	1,276,137
Tax in advance		-	221,139
		57,866,476	37,481,072
CURRENT LIABILITIES			
Trade and other payables	(13)	16,980,969	5,643,812
Amount due to related companies	(14)	191,888	7,044,664
Amount due to immediate holding company	(15)	36,079,410	21,627,010
Tax payable		22,860	-
		53,275,127	34,315,486
NET CURRENT ASSETS		4,591,349	3,165,586
NET ASSETS		4,592,550	3,181,060
EQUITY			
SHARE CAPITAL	(16)	2	2
RETAINED EARNINGS		4,592,548	3,181,058
TOTAL EQUITY		4,592,550	3,181,060

Approved by:

Mordechai Kafry
Director

Wu Chi Kai, Johnico
Director

The accompanying Accounting Policies and Explanatory Notes form an integral part of, and should be read in conjunction with, these financial statements.

KAMSBERG LIMITED

STATEMENT OF CHANGES IN EQUITY
For the year ended December 31, 2013

	Share capital HK$	Retained earnings HK$	Total HK$
Balance at January 1, 2012	2	1,882,712	1,882,714
Profit for the year	-	1,298,346	1,298,346
Balance at December 31, 2012 and January 1, 2013	2	3,181,058	3,181,060
Profit for the year	-	1,411,490	1,411,490
Balance at December 31, 2013	2	4,592,548	4,592,550

KAMSBERG LIMITED

STATEMENT OF CASH FLOWS
For the year ended December 31, 2013

	2013 HK$	2012 HK$
CASH FLOWS FROM OPERATING ACTIVITIES		
Profit before tax	1,680,811	1,542,807
Adjustments for:		
Bank interest income	(34)	(24)
Interest paid	252,541	192,369
Depreciation	14,273	14,272
Operating profit before changes in working capital	1,947,591	1,749,424
Increase in inventories	(64,827)	-
Decrease in trade and other receivables	588,528	6,689,710
(Increase)/decrease in amount due from related companies	(19,425,895)	4,861,903
Increase/(decrease) in trade and other payables	11,337,157	(7,331,164)
(Decrease)/increase in amount due to related companies	(6,852,776)	6,675,923
Increase/(decrease) in amount due to immediate holding company	14,452,400	(12,503,400)
Cash generated from operations	1,982,178	142,396
Interest paid	(252,541)	(192,369)
Hong Kong profits tax paid	(25,322)	(836,035)
Net cash generated from/(used in) operating activities	1,704,315	(886,008)
CASH FLOWS FROM INVESTING ACTIVITIES		
Bank interest income	34	24
Net cash generated from investing activities	34	24
NET INCREASE/(DECREASE) IN CASH AND CASH EQUIVALENTS	1,704,349	(885,984)
CASH AND CASH EQUIVALENTS AT JANUARY 1	1,276,137	2,162,121
CASH AND CASH EQUIVALENTS AT DECEMBER 31	2,980,486	1,276,137
ANALYSIS OF THE BALANCES OF CASH AND CASH EQUIVALENTS		
Bank balances	2,980,486	1,276,137

(1) GENERAL INFORMATION

Kamsberg Limited is a Company incorporated in Hong Kong with limited liability. The Company's registered office is located at Unit 1506, 15th Floor, One Harbourfront, 18 Tak Fung Street, Hunghom, Kowloon.

The principal activities of the Company is trading of textile products.

The financial statements are presented in Hong Kong dollar, which is the same as the functional currency of the Company.

(2) Application of new and revised Hong Kong Financial Reporting Standards ("HKFRSs")

The Company has applied the following new and revised standards, amendments and interpretations (the "new and revised HKFRSs") issued by the Hong Kong Institute of Certified Public Accountants ("HKICPA") for the first time in current year:

HKFRSs (Amendments)	Annual Improvements to HKFRSs 2009 – 2011 Cycle
HKFRS 7 (Amendments)	Disclosures – Offsetting Financial Assets and Financial Liabilities
HKFRS 10, HKFRS 11 and HKFRS 12 (Amendments)	Consolidated Financial Statements, Joint Arrangements and Disclosure of Interests in Other Entities: Transition Guidance
HKFRS 10	Consolidated Financial Statements
HKFRS 11	Joint Arrangements
HKFRS 12	Disclosure of Interests in Other Entities
HKFRS 13	Fair Value Measurement
HKAS 19 (as revised in 2011)	Employee Benefits
HKAS 27 (as revised in 2011)	Separate Financial Statements
HKAS 28 (as revised in 2011)	Investments in Associates and Joint Ventures
HKAS 1 (Amendments)	Presentation of Items of Other Comprehensive Income
HK(IFRIC)-Int 20	Stripping Costs in the Production Phase of a Surface Mine

Except as described below, the application of the new and revised HKFRSs in the current year has had no material impact on the Company's financial performance and positions for the current and prior years and/or on the disclosures set out in the financial statements.

HKFRS 13 Fair Value Measurement

The Company has applied HKFRS 13 for the first time in the current year. HKFRS 13 establishes a single source of guidance for, and disclosures about, fair value measurements. The scope of HKFRS 13 is broad: the fair value measurement requirements of HKFRS 13 apply to both financial instrument items and non-financial instrument items for which other HKFRSs require or permit fair value measurements and disclosures about fair value measurements, except for share-based payment transactions that are within the scope of HKFRS 2 Share-based Payment, leasing transactions that are within the scope of HKAS 17 Leases, and measurements that have some similarities to fair value but are not fair value (e.g. net realisable value for the purposes of measuring inventories or value in use for impairment assessment purposes).

HKFRS 13 defines the fair value of an asset as the price that would be received to sell an asset (or paid to transfer a liability, in the case of determining the fair value of a liability) in an orderly transaction in the principal (or most advantageous) market at the measurement date under current market conditions. Fair value under HKFRS 13 is an exit price regardless of whether that price is directly observable or estimated using another valuation technique. Also, HKFRS 13 includes extensive disclosure requirements.

HKFRS 13 requires prospective application from 1 January 2013. In addition, specific transitional provisions were given to entities such that they need not apply the disclosure requirements set out in the Standard in comparative information provided for periods before the initial application of the Standard. In accordance with these transitional provisions, the Company has not made any new disclosures required by HKFRS 13 for the 2012 comparative period. Other than the additional disclosures, the application of HKFRS 13 has not had any material impact on the amounts recognised in the financial statements. As a result of the requirements of HKFRS 13, the Company's policies for measuring fair value have been amended.

HKAS 1 (Amendments) Presentation of Items of Other Comprehensive Income

The Company has applied the amendments to HKAS 1 Presentation of Items of Other Comprehensive Income. The amendments introduce new terminology for the statement of comprehensive income and income statement. Under the amendments to HKAS 1, the 'statement of comprehensive income' is renamed as the 'statement of profit or loss and other comprehensive income' and the 'income statement' is renamed as the 'statement of profit or loss'. The amendments to HKAS 1 retain the option to present profit or loss and other comprehensive income in either a single statement or in two separate but consecutive statements. However, the amendments to HKAS 1 require additional disclosures to be made in the other comprehensive income section such that items of other comprehensive income are grouped into two categories: (a) items that will not be reclassified subsequently to profit or loss and (b) items that may be reclassified subsequently to profit or loss when specific conditions are met. Income tax on items of other comprehensive income is required to be allocated on the same basis – the amendments do not change the option to present items of other comprehensive income either before tax or net of tax. The amendments have been applied retrospectively, and hence the presentation of items of other comprehensive income has been modified to reflect the changes.

Other than the above mentioned presentation changes, the application of the amendments to HKAS 1 does not result in any impact on profit or loss, other comprehensive income and total comprehensive income.

The Company has not early applied the following new and revised HKFRSs that have been issued but are not yet effective.

HKFRS 9	Financial Instruments[2]
HKFRS 9 and HKFRS 7 (Amendments)	Mandatory Effective Date of HKFRS 9 and Transition Disclosures[2]
HKFRS 10, HKFRS 12 and HKAS 27 (Amendments)	Investment Entities[1]
HKAS 32 (Amendments)	Offsetting Financial Assets and Financial Liabilities[1]
HKAS 36 (Amendments)	Recoverable Amount Disclosures for Non-Financial Assets[1]
HKAS 39 (Amendments)	Novation of Derivatives and Continuation of Hedge Accounting[1]
HK(IFRIC) – Int 21	Levies[1]

(1) Effective for annual periods beginning on or after 1 January 2014.
(2) No mandatory effective date but available for adoption.

HKFRS 9 Financial Instruments

HKFRS 9 issued in November 2009 is the first part of phase 1 of a comprehensive project to entirely replace HKAS 39 Financial Instruments: Recognition and Measurement. This phase focuses on the classification and measurement of financial assets. Instead of classifying financial assets into four categories, an entity shall classify financial assets as subsequently measured at either amortised cost or fair value, on the basis of both the entity's business model for managing the financial assets and the contractual cash flow characteristics of the financial assets. Fair value gains and losses will be recognised in profit or loss except for those non-trade equity investments, which the entity will have a choice to recognise the gains and losses in other comprehensive income. This aims to improve and simplify the approach for the classification and measurement of financial assets compared with requirements of HKAS 39.

In November 2010, the HKICPA issued additions to HKFRS 9 to address financial liabilities (the "Additions") and incorporated in HKFRS 9 the current derecognition principals of financial instruments of HKAS 39. Most of the Additions were carried forward unchanged from HKAS 39, while changes were made to the measurement of financial liabilities designated at fair value through profit or loss using the fair value option ("FVO"). For these FVO liabilities, the amount of change in the fair value of a liability that is attributable to changes in credit risk must be presented in other comprehensive income. The remainder of the change in fair value is presented in profit or loss, unless presentation of the fair value change in respect of the liability's credit risk in other comprehensive income would create or enlarge an accounting mismatch in profit or loss. However, loan commitments and financial guarantee contracts which have been designated under the fair value option are scoped out of the Additions.

In December 2013, the HKICPA added to HKFRS 9 the requirements related to hedge accounting and made some related changes to HKAS 39 and HKFRS 7 which include the corresponding disclosures about risk management activity for applying hedge accounting. The amendments to HKFRS 9 relax the requirements for assessing hedge effectiveness which result in more risk management strategies being eligible for hedge accounting. The amendments also allow greater flexibility on the hedged items and relax the rules on using purchased options and non-derivative financial instruments as hedging instruments. In addition, the amendments to HKFRS 9 allow an entity to apply only the improved accounting for own credit risk-related fair value gains and losses arising on FVO liabilities as introduced in 2010 without applying the other HKFRS 9 requirements at the same time.

HKAS 39 is aimed to be replaced by HKFRS 9 in its entirety. Before this entire replacement, the guidance in HKAS 39 on impairment of financial assets continues to apply. The previous mandatory effective date of HKFRS 9 was removed by the HKICPA in December 2013 and a mandatory effective date will be determined after the entire replacement of HKAS 39 is completed.

However, the standard is available for application now. The Company will quantify the effect in conjunction with other phases, when the final standard including all phases is issued.

HKAS 32 (Amendments) Offsetting Financial Assets and Financial Liabilities

The amendments to HKAS 32 clarify existing application issues relating to the offset of financial assets and financial liabilities requirements. Specifically, the amendments clarify the meaning of 'currently has a legally enforceable right of set-off' and 'simultaneous recognised and settlement'.

The directors of the Company do not anticipate that the application of these amendments to HKAS 32 will have a significant impact on financial statements as the Company does not have any financial assets and financial liabilities that qualify for offset.

The directors of the Company antitipate that the application of other new and revised standards, amendments or interpretations will have no material impact in the results and the financial position of the Company.

(3) Basis of preparation and significant accounting policies

(a) Basis of preparation

These financial statements have been prepared in accordance with all applicable HKFRSs, which collective term includes all applicable individual Hong Kong Financial Reporting Standards, Hong Kong Accounting Standards (HKASs) and Interpretations issued by the Hong Kong Institute of Certified Public Accountants (HKICPA), accounting principles generally accepted in Hong Kong and the Hong Kong Companies Ordinance. The measurement base adopted is the historical cost convention.

(b) Revenue recognition

Revenue is measured at the fair value of the consideration received or receivable and is recognised when it is probable that the economic benefits will flow to the Company and when the revenue can be measured reliably, on the following bases:

(i) revenue from the sales of goods is recognised on the transfer of risks and rewards of ownership, which generally coincides with the time when the goods are delivered and the title has passed to the customers;

(ii) interest income, on an accrual basis using the effective interest method by applying the rate that discounts the estimated future cash receipts through the expected life of the financial instrument to the net carrying amount of the financial asset; and

(iii) Commission income is recognised when services are rendered.

(c) Property, plant and equipment

Property, plant and equipment are stated at cost less subsequent accumulated depreciation and subsequent accumulated impairment loss, if any.

Depreciation is provided to write off the cost or valuation of items of property, plant and equipment, after taking into account of their estimated residual value, if any, using the straight-line method over their estimated useful lives commencing on the date of completion of construction for the intended use, at the following rate:

Office equipments - 33 1/3% per annum

Assets held under finance leases are depreciated over their expected useful lives on the same basis as owned assets or, where shorter, the term of the relevant lease.

An item of property, plant and equipment is derecognised upon disposal or when no future economic benefits are expected to arise from the continued use of the asset. Any gain or loss arising on derecognition of the asset (calculated as the difference between the net disposal proceeds and the carrying amount of the item) is included in the income statement in the year in which the item is derecognised.

(d) Inventories

Inventories are stated at the lower of cost and net realisable value. Cost is calculated using first-in, first-out method.

Net realisable value is the estimated selling price in the ordinary course of business less the estimated costs of completion and the estimated costs necessary to make the sale.

When inventories are sold, the carrying amount of those inventories is recognised as an expense in the period in which the related revenue is recognised. The amount of any write-down of inventories to net realisable value and all losses of inventories are recognised as an expense in the period the write-down or loss occurs. The amount of a reversal of any write-down of inventories, arising from an increase in net realisable value, is recognised as a reduction in the amount of inventories recognised as an expense in the period in which the reversal occurs.

(e) Impairment of assets

(i) Impairment of trade receivables

At the end of each reporting period, the Company reviews the carrying amounts of its trade receivables to determine whether there is objective evidence of impairment. Objective evidence of impairment includes observable data that comes to the attention of the Company about one or more of the following loss events:

- significant financial difficulty of the debtor;
- it becoming probable that the debtor will enter bankruptcy or other financial reorganisation; and
- significant changes in the technological, market, economic or legal environment that have an adverse effect on the debtor.

Impairment loss recognised in respect of trade debtor whose recovery is considered doubtful but not remote. In this case, the impairment losses for doubtful debts are recorded using an allowance account. When the Company is satisfied that recovery is remote, the amount considered irrecoverable is written off against trade debtors directly and any amounts held in the allowance account. Other changes in the allowance account and subsequent recoveries of amount previously written off directly are recognised in profit or loss.

(ii) Impairment of other assets

Internal and external sources of information are reviewed at the end of each reporting period to indicate that other assets may be impaired, an impairment loss previously recognised no longer exists or may have decreased.

If any such indication exists, the recoverable amount of the asset is estimated in order to determine the extent of the impairment loss (if any). Where it is not possible to estimate the recoverable amount of an individual asset, the Company estimates the recoverable amount of the cash-generating unit to which the asset belongs.

Recoverable amount is the higher of fair value less costs to sell and value in use. In assessing value in use, the estimated future cash flows are discounted to their present value using a pre-tax discount rate that reflects current market assessments of the time value of money and the risks specific to the asset.

If the recoverable amount of an asset (or cash-generating unit) is estimated to be less than its carrying amount, the carrying amount of the asset (cash-generating unit) is reduced to its recoverable amount. An impairment loss is recognised immediately in profit or loss, unless the relevant asset is carried at a revalued amount, in which case the impairment loss is treated as revaluation decrease.

Where an impairment loss subsequently reverses, the carrying amount of the asset (cash-generating unit) is increased to the revised estimate of its recoverable amount, but so that the increased carrying amount does not exceed the carrying amount that would have been determined had no impairment loss been recognised for the asset (cash-generating unit) in prior years. A reversal of an impairment loss is recognised immediately in profit or loss, unless the relevant asset is carried at a revalued amount, in which case the reversal of the impairment loss is treated as a revaluation increase.

(f) Income tax

Income tax for the year comprises current tax and movements in deferred tax assets and liabilities. Current tax and movements in deferred tax assets and liabilities are recognised in profit or loss except to the extent that they relate to items recognised in other comprehensive income or directly in equity, in which case the relevant amounts of tax are recognised in other comprehensive income or directly in equity, respectively.

Current tax is the expected tax payable on the taxable income for the period, using tax rates enacted or substantively enacted at the end of the reporting period, and any adjustment to tax payable in respect of previous years.

Deferred tax assets and liabilities arise from deductible and taxable temporary differences respectively, being the differences between the carrying amounts of assets and liabilities for financial reporting purposes and their tax bases. Deferred tax assets also arise from unused tax losses and unused tax credits.

Apart from certain limited exceptions, all deferred tax liabilities, and all deferred tax assets to the extent that it is probable that future taxable profits will be available against which the asset can be utilised, are recognised. Future taxable profits that may support the recognition of deferred tax assets arising from deductible temporary differences include those that will arise from the reversal of existing taxable temporary differences, provided those differences relate to the same taxation authority and the same taxable entity, and are expected to reverse either in the same period as the expected reversal of the deductible temporary difference or in periods into which a tax loss arising from the deferred tax asset can be carried back or forward. The same criteria are adopted when determining whether existing taxable temporary differences support the recognition of deferred tax assets arising from unused tax losses and credits, that is, those differences are taken into account if they relate to the same taxation authority and the same taxable entity, and are expected to reverse in a period, or periods, in which the tax loss or credit can be utilised.

The limited exceptions to recognition of deferred tax assets and liabilities are those temporary differences arising from the initial recognition of assets or liabilities that affect neither accounting nor taxable profit and temporary differences relating to investments in subsidiary to the extent that, in the case of taxable differences, the Company controls the timing of the reversal and it is probable that the differences will not reverse in the foreseeable future, or in the case of deductible differences, unless it is probable that they will reverse in the future.

The amount of deferred tax recognised is measured based on the expected manner of realisation or settlement of the carrying amount of the assets and liabilities, using rates enacted or substantively enacted at the end of the reporting period. Deferred tax assets and liabilities are not discounted.

The carrying amount of a deferred tax asset is reviewed at the end of each reporting period and is reduced to the extent that it is no longer probable that sufficient taxable profits will be available to allow the related tax benefit to be utilised. Any such reduction is reversed to the extent that it becomes probable that sufficient taxable profits will be available.

Additional income taxes that arise from the distribution of dividends are recognised when the liability to pay the related dividends is recognised.

Current tax balances and deferred tax balances, and movements therein, are presented separately from each other and are not offset. Current tax assets are offset against current tax liabilities, and deferred tax assets against deferred tax liabilities, if the Company has the legally enforceable right to set off current tax assets against current tax liabilities and the following additional conditions are met:

in the case of current tax assets and liabilities, the Company intends either to settle on a net basis, or to realise the asset and settle the liability simultaneously; or
in the case of deferred tax assets and liabilities, if they relate to income taxes levied by the same taxation authority on either:

- the same taxable entity; or
- different taxable entities, which, in each future period in which significant amounts of deferred tax liabilities or assets are expected to be settled or recovered, intend to realise the current tax assets and settle the current tax liabilities on a net basis or realise and settle simultaneously.

(g) Foreign currencies

Transactions in foreign currencies are translated into Hong Kong dollars at the rates of exchange ruling on the dates of the transactions. Monetary assets and liabilities denominated in foreign currencies are translated into Hong Kong dollars at the rates of exchange ruling at the end of the reporting period. Gains and losses arising on exchange are dealt with in the profit or loss. Non-monetary items that are measured in terms of historical cost in a foreign currency are translated using the exchange rates at the dates of the initial transactions. Non-monetary items measured at fair value in a foreign currency are translation using the exchange rates at the date when fair value was determined.

(h) Financial instruments

(i) Cash and cash equivalents

Cash and cash equivalents comprise cash at bank and on hand, demand deposits with banks and other financial institutions, and short-term, highly liquid investments that are readily convertible into known amounts of cash and which are subject to an insignificant risk of changes in value, having been within three months of maturity at acquisition. Bank overdrafts that are repayable on demand and form an integral part of the Company's cash management are also included as a component of cash and cash equivalents for the purpose of the statement of cash flows.

(ii) Trade and other receivables

Trade and other receivables including amount due from related companies are recognised initially at fair value and subsequently measured at amortised cost using the effective interest method, less provision for impairment, except where the receivables are interest-free without any fixed repayment terms or the effect of discounting would be immaterial, in which case they are stated at cost. A provision for impairment of trade and other receivables is established when there is objective evidence that the Company will not be able to collect all amounts due according to the original terms of receivables. The amount of the provision is the difference between the asset's carrying amount and the present value of estimated future cash flows, discounted at the effective interest rate. The amount of the provision is recognised in the profit or loss.

(iii) Trade and other payables

Trade and other payables are initially measured at fair value and, after initial recognition, at amortised cost, except for short-term payables with no stated interest rate and the effect of discounting being immaterial, in that case, they are measured at their original invoice amounts.

(iv) Other financial liabilities

Other financial liabilities including amount due to related companies and immediate holding company are subsequently measured at amortised cost, using the effective interest method, unless the effect of discounting would be immaterial, in which case they are stated at cost.

(i) Provisions and contingent liabilities

Provisions are recognised for liabilities of uncertain timing or amount when the Company has a legal or constructive obligation arising as a result of a past event, it is probable that an outflow of economic benefits will be required to settle the obligation and a reliable estimate can be made. Where the time value of money is material, provisions are stated at the present value of the expenditure expected to settle the obligation.

Where it is not probable that an outflow of economic benefits will be required, or the amount cannot be estimated reliably, the obligation is disclosed as a contingent liability, unless the probability of outflow of economic benefits is remote. Possible obligations, whose existence will only be confirmed by the occurrence or non-occurrence of one or more future events are also disclosed as contingent liabilities unless the probability of outflow of economic benefits is remote.

(j) Related parties

(a) A person, or a close member of that person's family, is related to the Company if that person:

(i) has control or joint control over the Company;
(ii) has significant influence over the Company; or
(iii) is a member of the key management personnel of the Company or the Company's parent.

(b) An entity is related to the Company if any of the following conditions applies:

(i) The entity and the Company are members of the same group (which means that each parent, subsidiary and fellow subsidiary is related to the others).
(ii) One entity is an associate or joint venture of the other entity (or an associate or joint venture of a member of a group of which the other entity is a member).
(iii) Both entities are joint ventures of the same third party.
(iv) One entity is a joint venture of a third entity and the other entity is an associate of the third entity.
(v) The entity is a post-employment benefit plan for the benefit of employees of either the Company or an entity related to the Company.
(vi) The entity is controlled or jointly controlled by a person identified in (a).
(vii) A person identified in (a)(i) has significant influence over the entity or is a member of the key management personnel of the entity (or of a parent of the entity).

Close members of the family of a person are those family members who may be expected to influence, or be influenced by, that person in their dealings with the entity.

(k) Employee benefits

Salaries, annual bonuses, paid annual leave and leave passage are accrued in the year in which the associated services are rendered by employees of the Company.

The Company operates a defined contribution Mandatory Provident Fund retirement benefits scheme ("the MPF scheme") under the Hong Kong Mandatory Provident Fund Schemes Ordinance, for all of its employees in Hong Kong. Contributions are made based on a percentage of the employee's basic salaries and are charged to the profit or loss as they become payable in accordance with the rules of the MPF scheme. The assets of the scheme are held separately from those of the Company. When an employee leaves the scheme, the Company's mandatory contributions vest fully with the employee.

(4) Key sources of estimation uncertainty

In the application of applying the Company's accounting policies, which are described in note 3, management is required to make estimates and assumptions about the carrying amounts of assets and liabilities that are not readily apparent from other sources. The estimates and assumptions are based on historical experiences and other factors that are considered to be relevant. Actual results may differ from these estimates.

The estimates and assumptions are reviewed on an ongoing basis. Revisions to accounting estimates are recognized in the period in which the estimate is revised if the revision affects only that period or in the period of the revision and future periods if the revision affects both current and future periods.

There are no estimates and assumptions that have a significant risk of causing a material adjustment to the carrying amount of assets and liabilities within the next financial year.

(5) **Revenue**

(a) An analysis of the Company's turnover is as follows:-

	2013 HK$	2012 HK$
Sales of goods	73,002,609	44,008,687

(b) An analysis of the Company's other revenue is as follows:-

	2013 HK$	2012 HK$
Bank interests income	34	24
Sample income	4,922	-
	4,956	24

(6) **Profit from operations**

Profit from operations has been arrived at after charging:-

	2013 HK$	2012 HK$
Auditors' remuneration	20,000	20,000
Claim paid	84,211	3,773
Commisssion paid	29,532	65,880
Depreciation	14,273	14,272
Staff costs excluding directors' remuneration	1,260,197	1,395,753
Cost of sales	68,369,711	39,870,372

(7) **Finance costs**

	2013 HK$	2012 HK$
Bank charges	108,426	62,255
Bank interest paid	252,541	192,369
Exchange losses	7,792	12,469
	368,759	267,093

(8) **Directors' remuneration**

Directors' remuneration disclosed pursuant to Section 161 of the Hong Kong Companies Ordinance is as follows:-

	2013 HK$	2012 HK$
Fees		
Other emoluments	-	-
	-	-

(9) **Income tax expense**

Hong Kong profits tax has been provided at the rate of 16.5% (2012: 16.5%) on the estimated assessable profits of the Company for the year.

	2013 HK$	2012 HK$
Current provision	279,321	256,461
Tax reduction	(10,000)	(12,000)
	269,321	244,461

The income tax expense for the year can be reconciled to the profit before tax per statement of profit or loss and other comprehensive income as follows:-

	2013 HK$	2012 HK$
Profit before tax	1,680,811	1,542,807
Taxation at the rate of 16.5% (2012: 16.5%)	277,333	254,563
Expenses not deductible for taxation purpose	2,355	2,354
Income not taxable for taxation purpose	(6)	(4)
Tax effect of depreciation allowance	(361)	(452)
Tax reduction from previous year	(10,000)	(12,000)
	269,321	244,461

Deferred tax has not been provided in the financial statements as there is no material temporary difference which would result in a liability or an asset being payable or receivable in the foreseeable future.

(10) Property, plant and equipment

	Office Equipments HK$
At cost:-	
Balance at 1 January 2012	136,680
Additions	-
Balance at 31 December 2012 and 1 January 2013	136,680
Additions	-
Balance at 31 December 2013	136,680
Accumulated depreciation and impairment losses:-	
Balance at 1 January 2012	106,934
Provided for the year	14,272
Balance at 31 December 2012 and 1 January 2013	121,206
Provided for the year	14,273
Balance at 31 December 2013	135,479
Net carrying amount:-	
At 31 December 2013	1,201
At 31 December 2012	15,474

(11) Trade and other receivables

	2013 HK$	2012 HK$
Trade receivables	24,499,263	26,451,154
Other receivables	215,782	-
Deposit paid	3,118,769	1,972,326
Prepayment	5,768	4,630
	27,839,582	28,428,110

The Company's trading terms with its customers are mainly on credit, except for new customers, where payment in advance is normally required. The average credit period on sale of goods is 30 days. In certain circumstance, the credit period may be extended to appropriate level after due diligence investigation. In determining the length of the credit term extended to any specific customer, the Company will consider the reputation of the customer, length of business relationship with the customer and its past payment record.

As at 31 December 2013, the ageing analysis of trade receivables presented based on the invoice date is as follows:

	2013 HK$	2012 HK$
0-30 days	10,618,547	3,084,282
31-60 days	3,472,289	-
61-90 days	68,893	-
91-180 days	243,022	-
Over 180 days	10,096,512	23,366,872
	24,499,263	26,451,154

Included in the Company's trade receivable balance are debtors with aggregate carrying amount of HK$13,880,716 (2012: HK$23,366,872) which are past due as at the reporting date but no impairment loss has been provided. The Company does not hold any collateral or charge any interest over these balances. Up to the reporting date, 35% of the past due trade receivable balance has been settled subsequent to the reporting date. For the remaining 65% of the past due trade receivable balance, the management considers that no impairment loss was provided due to the strong financial background of the customers.

Age of trade receivables that are past due but not impaired:

	2013 HK$	2012 HK$
31-60 days	3,472,289	-
61-90 days	68,893	-
91-180 days	243,022	-
Over 1 year	10,096,512	23,366,872
	13,880,716	23,366,872

Note: Included in trade receivables is amount due from a related company, namely Osprey Clothing (Private) Limited – Garment Division, of HK$992,151. (2012: HK$992,151) At the end of the reporting period, certain directors of the Company had material controlling interest in Osprey Clothing (Private) Limited – Garment Division.

(12) Amount due from related companies

Particulars of advances to related companies disclosed pursuant to section 161B of the Companies Ordinance are as follows:-

Name of related companies	Balance at 31/12/2013 HK$	Balance at 31/12/2012 HK$	Balance at 1/1/2012 HK$	Maximum balance outstanding during 2013 HK$	Maximum balance outstanding during 2012 HK$
Hoodvian Limited	4,418,780	-	4,726,074	4,418,780	4,726,074
CSV Limited	5,188,048	4,157,732	3,119,250	5,188,048	4,157,732
KSP Limited	17,370,600	1,160,229	415,267	17,370,600	1,160,229
Osprey Clothing (Private) Limited –Garment Division			800,263	-	800,263
Koggala garment (Private) Limited		-	1,119,010		1,119,010
KSP Buying Agent Limited	4,153	2,237,725	2,237,725	2,237,725	2,237,725
	26,981,581	7,555,686	12,417,589		

Amount due from related companies is unsecured, non-interest bearing and has no fixed repayment terms. At the end of the reporting period, certain directors of the Company had material controlling interest in the above related companies.

(13) Trade and other payables

	2013 HK$	2012 HK$
Trade payables	8,167,819	3,012,237
Bills payables	8,785,399	2,569,065
Sundry creditors and accrued charges	27,751	62,510
	16,980,969	5,643,812

As at 31 December 2013, the ageing analysis of trade payables presented based on the invoice date is as follows:

	2013 HK$	2012 HK$
0-30 days	8,055,583	2,998,526
31-60 days	88,397	7,252
61-180 days	2,654	6,459
Over 180 days	21,185	-
	8,167,819	3,012,237

Note: Included in trade payables is amount due to a related company, namely Wingreat Limited, of HK$77,451. (2012: HK$113,628) At the end of the reporting period, certain directors of the Company had material controlling interest in Wingreat Limited.

(14) **Amount due to related companies**

	2013 HK$	2012 HK$
Osprey Clothing (Private) Limited – Garment Division	191,888	191,888
Hoodivan Limited	-	6,852,776
	191,888	7,044,664

Amount due to related companies is unsecured, non-interest bearing and has no fixed repayment terms. At the end of the reporting period, certain directors of the Company had material controlling interest in the above related companies.

(15) **Amount due to immediate holding company**

	2013 HK$	2012 HK$
The Bridge Holding Limited	36,079,410	21,627,010

The amount due to immediate holding company is unsecured, non-interest bearing and has no fixed repayment terms.

(16) **Share capital**

	2013 HK$	2012 HK$
Authorised:-		
10,000 ordinary shares of HK$1 each	10,000	10,000
Issued and fully paid:-		
2 ordinary shares of HK$1 each	2	2

(17) **Related party transactions**

In addition to the balances and transactions disclosed elsewhere in these financial statements, the Company had transactions with the following related parties during the year:-

Name of related parties	Note	Nature of transactions	2013 HK$	2012 HK$
CSV Limited	(a)	Sharing of staff salaries and MPF	354,127	810,732
Hoodvian Limited	(a)	Expenses sharing	597,544	640,122
		Equipment rental	22,978	28,443
Wingreat Limited	(b)	Purchases	897,953	1,442,931
		Claim paid	96	1,159

Notes : (a) The company is the fellow subsidiary of the Company and controlled by certain directors of the Company.
(b) The company is controlled by certain directors of the Company.

(18) **Parent company and ultimate holding company**

The directors regard The Bridge Holding Limited, a company incorporated in Hong Kong, to be the parent company and Soundstone Limited, a company incorporated in the British Virgin Islands, to be the ultimate holding company. The registered offices of The Bridge Holding Limited and Soundstone Limited are located at Unit 1506, 15th Floor, One Harbourfront, 18 Tak Fung Street, Hunghom, Kowloon, Hong Kong and Columbus Centre Building, Wickhams Cay Road Town, Tortola, British Virgin Islands respectively.

(19) **Capital management**

The Company's objectives when managing capital are to safeguard the Company's ability to continue as a going concern, so that it can continue to provide returns for shareholder and benefits for other stakeholders, and to provide an adequate return to shareholder by pricing products and services commensurately with the level of risk.

The Company manages the capital structure and makes adjustments to it in the light of changes in economic conditions and the risk characteristics of the underlying assets. In order to maintain or adjust the capital structure, the Company may adjust the amount of dividend paid to shareholder, return capital to shareholder or issue new shares. No changes were made in the objectives, policies and process during the years ended December 31, 2013 and 2012.

The Company monitors capital using a gearing ratio, which is the Company's total liabilities over its total assets. The Company's policy is to keep the gearing ratio at an appropriate level. The Company's gearing ratio as at December 31, 2013 was 0.92 (2012: 0.92).

(20) **Financial instruments**

(a) Categories of financial instruments

	2013 HK$	2012 HK$
Financial assets		
Trade receivables	24,499,263	26,451,154
Other receivables	215,782	-
Deposit paid	3,118,769	1,972,326
Amount due from related companies	26,981,581	7,555,686
Bank balances	2,980,486	1,276,137
	57,795,881	37,255,303
Financial liabilities		
Trade payables	8,167,819	3,012,237
Bills payables	8,785,399	2,569,065
Sundry creditors and accrued charges	27,751	62,510
Amount due to related companies	191,888	7,044,664
Amount due to immediate holding company	36,079,410	21,627,010
	53,252,267	34,315,486

(b) Financial risk management and policies

The Company's major financial instruments are set out in section (a) of this note. The risks associated with these financial instruments include market risk (foreign currency risk and interest rate risk), credit risk and liquidity risk and the policies on how to mitigate these risks are set out below. The management manages and monitors these exposures to ensure appropriate measures are implemented on a timely and effective manner.

(i) Market risk

Foreign currency risk

The Company has certain trade receivables, deposit paid, amount due from related companies, bank balances, trade payables, bill payables, sundry creditors and accrued charges, amount due to a related company and immediate holding company denominated in foreign currencies other than the functional currency of the Company and thus exposes the Company to foreign currency risk. The management continuously monitors the foreign exchange exposure and will consider hedging foreign currency risk should the need arise.

The carrying amount of the Comapny's significant monetary assets and monetary liabilities denominated in foreign currencies at the reporting date is as follows:

	Assets	
	2013 HK$	2012 HK$
United States Dollars	57,766,224	37,254,303

	Liabilities	
	2013 HK$	2012 HK$
United States Dollars	53,219,800	28,683,008

Sensitivity analysis

The Company is mainly exposed to the effect of fluctuation in the above foreign currencies. The following table details the Company's sensitivity to a 5% increase and decrease in the functional currency exchange rates of the Company against the foreign currencies. 5% is the sensitivity rate used when reporting foreign currency risk internally to key management personnel and represents management's assessment of the reasonably possible change in foreign exchange rates. The sensitivity analysis includes outstanding foreign currency denominated monetary items and adjusts their translation at the year end for a 5% change in foreign currency exchange rates. A positive number below indicates an decrease in profit attributable to shareholders for the year where the functional currency of the Company strengthens 5% against foreign currencies. For a 5% weakening of the functional currency of the Company against the foreign currencies, there would be an equal and opposite impact on the profit, and the balances below would be negative.

	2013 HK$	2012 HK$
United States Dollars	227,321	428,565

Interest rate risk

The Comapny's cash flow interest rate risk relates primarily to bank balances and bill payables. The management considers the Company's exposure of the above items to cash flow interest rate risk is not significant as they have a short maturity period. The Company does not expose to fair value interest rate risk as the Company has no fixed-rate deposits or borrowings.

(ii) Credit risk management

At the end of the reporting period, the Company's maximum exposure to credit risk which will cause a financial loss to the Company due to failure to perform an obligation by the counterparties, is the carrying amount of the respective recognised financial assets as stated in the statement of financial position.

In order to minimise the credit risk in relation to trade receivables, the directors of the Company performing assessments on the credit limits and terms regularly. The management of the Company responsible for credit approvals and other monitoring procedures to ensure that follow-up action is taken to recover overdue debts. In addition, the management reviews the recoverable amount of each individual trade debt at the end of each reporting period to ensure that adequate impairment losses are made for irrecoverable amounts. In this regard, the directors of the Company consider that the Company's credit risk is significantly reduced.

The credit risk on liquid funds is limited because the majority of the counterparties are reputable banks or banks with high credit-ratings assigned by international credit-rating agencies.

Credit risk is concentrated as 58.11% (2012: 87.11%) of the total trade receivables are due from the Company's largest customer. However, the management considers, based on the strong financial background and good creditability of this customer, there are no significant credit risks.

(iii) Liquidity risk management

In the management of the liquidity risk, the Company monitors and maintains a level of cash and cash equivalents deemed adequate by the management to finance the Company's operations and mitigate the effects of fluctuations in cash flows. The Company relies on cash generated from business operations as a significant sources of liquidity.

The following tables detail the Company's remaining contractual maturity for its non-derivate financial liabilities. The tables reflect the undiscounted cash flows of financial liabilities based on the earliest date on which the Company can be required to pay.

2013 Non-derivative financial liabilities	On demand or less than 3 months HK$	Total undiscounted cash flows HK$	Total carrying amount at 31/12/2013 HK$
Trade payables	8,167,819	8,167,819	8,167,819
Bills payables	8,845,799	8,845,799	8,785,399
Sundry creditors and accrued charges	27,751	27,751	27,751
Amount due to related companies	191,888	191,888	191,888
Amount due to immediate holding company	36,079,410	36,079,410	36,079,410
	53,312,667	53,312,667	53,252,267

2012 Non-derivative financial liabilities	On demand or less than 3 months HK$	Total undiscounted cash flows HK$	Total carrying amount at 31/12/2012 HK$
Trade payables	3,012,237	3,012,237	3,012,237
Bills payables	2,586,727	2,586,727	2,569,065
Sundry creditors and accrued charges	62,510	62,510	62,510
Amount due to related companies	7,044,664	7,044,664	7,044,664
Amount due to immediate holding company	21,627,010	21,627,010	21,627,010
	34,333,148	34,333,148	34,315,486

(c) Fair value

The directors consider that the carrying amounts of the Company's financial assets and financial liabilities approximate to fair values.

(21) Banking facilities

At the end of the reporting period, the banking facilities granted by a bank to the Company were secured by a charge over the Company's bank deposits of US$500,000, unlimited guarantee provided by a director of the Company and subordinated loan of HK$ 36,000,000 provided by the Company's immediate holding company.

(22) Approval of financial statements

These financial statements were authorised for issue by the Company's Board of Directors on June 11, 2014.

For management purposes only

KAMSBERG LIMITED

DETAILED INCOME STATEMENT
For the year ended December 31, 2013

	2013 HK$	2012 HK$
SALES	73,002,609	44,008,687
LESS: COST OF SALES	(68,369,711)	(39,870,372)
GROSS PROFIT	4,632,898	4,138,315
ADD: OTHER REVENUE		
Bank interests received	34	24
Sample income	4,922	-
	4,956	24
	4,637,854	4,138,339
LESS: SELLING AND DISTRIBUTION EXPENSES		
Claim paid	84,211	3,773
Commission paid	29,532	65,880
Courier charges	76,692	6,595
Declarations	1,300	2,024
Lab test charges	11,143	3,751
Promotion expenses	448,733	-
Product development	-	66,690
	651,611	148,713
	3,986,243	3,989,626
LESS: ADMINISTRATIVE AND OPERATING EXPENSES		
Audit fee	20,000	20,000
Business registration fee	250	450
Building management fees	97,642	141,046
Cleaning	6,815	9,058
Computer expenses	7,758	9,247
Courier and postage	1,503	2,218
Depreciation	14,273	14,272
Electricity	16,102	23,709
Entertainment	247	231
Equipments rental expenses	22,978	28,443
Insurance	795	983
Mandatory provident fund contributions	37,513	55,013
Printing and stationery	817	11,658
Professional fees	5,691	4,562
Rent and rates	405,745	412,992
Repairs and maintenance	38,785	11,338

	2013 HK$	2012 HK$
Salaries and allowances	1,113,453	1,311,250
Staff messing and welfare	109,231	29,490
Sundry expenses	14,807	26,834
Telephone, facsimile and internet	10,260	6,603
Travelling – local	12,008	1,426
– overseas	-	58,903
	1,936,673	2,179,726
LESS: FINANCE COSTS		
Bank charges	108,426	62,255
Bank interest paid	252,541	192,369
Exchange losses	7,792	12,469
	368,759	267,093
PROFIT BEFORE TAX	1,680,811	1,542,807

KAMSBERG LIMITED

REPORTS AND FINANCIAL STATEMENTS
For the year ended December 31, 2012

KAMSBERG LIMITED

REPORTS AND FINANCIAL STATEMENTS
For the year ended December 31, 2012

CONTENTS | **PAGE(S)**

KAMSBERG LIMITED

REPORT OF THE DIRECTORS

The directors have pleasure in presenting their report and the audited financial statements of the Company for the year ended December 31, 2012.

Principal activities

The Company has been engaged in trading of textile products during the year.

Financial results

The state of affairs of the Company at December 31, 2012 and the result of the Company for the year ended on that date are set out in the annexed financial statements.

The changes in equity of the Company for the year are set out in the statement of changes in equity on page 7.

The cash flows of the Company for the year are set out in the statement of cash flows on page 8.

Dividends

The directors do not recommend the payment of any dividend.

Property, plant and equipment

Details of the movements in property, plant and equipment of the Company during the year are set out in note (10) to the financial statements.

Share capital

Details of share capital of the Company are set out in note (16) to the financial statements.

Directors

The directors who held office during the year and at the date of this report are:-

Mordechai Kafry
So Tat Ming
Wiersch Schlomo Ram
Wu Chi Kai, Johnico

In accordance with the Company's articles of association, all directors continue to hold office in

Directors' interests

Save as disclosed in notes (12), (14) and (17) to the annexed financial statements, no contracts of significance to which the Company or any of its holding companies was a party and in which the directors had a material interest, whether directly or indirectly, subsisted at the end of the year or at any time during the year.

At no time during the year was the Company or any of its holding companies a party to any arrangement to enable the directors to acquire benefits by means of the acquisition of shares in or debentures of the Company or any other body corporate.

Other matters

At the date of this report the directors are not aware of any circumstances not otherwise dealt with in this report or the attached financial statements which would render any amount stated therein misleading.

Independent auditors

Messrs. Pan-China (H.K.) CPA Limited, Certified Public Accountants, retire and, being eligible, offer themselves for re-appointment at the forthcoming annual general meeting.

For and on behalf of the board

Mordechai Kafry
Chairman
Hong Kong, July 23, 2013

INDEPENDENT AUDITORS' REPORT

TO THE SHAREHOLDERS OF KAMSBERG LIMITED
(incorporated in Hong Kong with limited liability)

We have audited the financial statements of Kamsberg Limited (the "Company") set out on pages 5 to 23, which comprise the statement of financial position as at December 31, 2012, and the income statement, statement of changes in equity and statement of cash flows for the year then ended, and a summary of significant accounting policies and other explanatory information.

Directors' responsibility for the financial statements

The directors are responsible for the preparation of financial statements that give a true and fair view in accordance with Hong Kong Financial Reporting Standards issued by the Hong Kong Institute of Certified Public Accountants and the Hong Kong Companies Ordinance, and for such internal control as the directors determine is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Auditors' responsibility

Our responsibility is to express an opinion on these financial statements based on our audit. This report is made solely to you, as a body, in accordance with section 141 of the Hong Kong Companies Ordinance, and for no other purpose. We do not assume responsibility towards or accept liability to any other person for the contents of the report.

We conducted our audit in accordance with Hong Kong Standards on Auditing issued by the Hong Kong Institute of Certified Public Accountants. Those standards require that we comply with ethical requirements and plan and perform the audit to obtain reasonable assurance about whether the financial statements are free from material misstatement.

香港辦事處 Hong Kong Office:
香港中環德輔道中161至167號香港貿易中心11字樓

PAN-CHINA

An audit involves performing procedures to obtain audit evidence about the amounts and disclosures in the financial statements. The procedures selected depend on the auditors' judgement, including the assessment of the risks of material misstatement of the financial statements, whether due to fraud or error. In making those risk assessments, the auditors consider internal control relevant to the entity's preparation of financial statements that give a true and fair view in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the entity's internal control. An audit also includes evaluating the appropriateness of accounting policies used and the reasonableness of accounting estimates made by the directors, as well as evaluating the overall presentation of the financial statements.

We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our audit opinion.

Opinion

In our opinion, the financial statements give a true and fair view of the state of the Company's affairs as at December 31, 2012 and of its profit and cash flows for the year then ended in accordance with Hong Kong Financial Reporting Standards and have been properly prepared in accordance with the Hong Kong Companies Ordinance.

Pan-China (H.K.) CPA Ltd.

PAN-CHINA (H.K.) CPA Limited
Certified Public Accountants
Hong Kong, July 23, 2013

Tsang Chiu Keung
Practising Certificate Number P04968

KAMSBERG LIMITED

INCOME STATEMENT
For the year ended December 31, 2012

	Note	2012 HK$	2011 HK$
TURNOVER	(5)	44,008,687	72,999,538
COST OF SALES		(39,870,372)	(66,021,988)
GROSS PROFIT		4,138,315	6,977,550
OTHER REVENUE	(5)	24	21,249
SELLING AND DISTRIBUTION EXPENSES		(148,713)	(549,145)
ADMINISTRATIVE AND OPERATING EXPENSES		(2,179,726)	(3,062,724)
PROFIT FROM OPERATIONS	(6)	1,809,900	3,386,930
FINANCE COSTS	(7)	(267,093)	(476,299)
PROFIT BEFORE TAX		1,542,807	2,910,631
INCOME TAX EXPENSE	(9)	(244,461)	(370,435)
PROFIT FOR THE YEAR		1,298,346	2,540,196

The accompanying Accounting Policies and Explanatory Notes form an integral part of, and should be read in conjunction with, these financial statements.

KAMSBERG LIMITED

STATEMENT OF FINANCIAL POSITION
As at December 31, 2012

	Note	2012 HK$	2011 HK$
NON-CURRENT ASSETS			
Property, plant and equipment	(10)	15,474	29,746
CURRENT ASSETS			
Trade and other receivables	(11)	28,428,110	35,117,820
Amount due from related companies	(12)	7,555,686	12,417,589
Bank balances		1,276,137	2,162,121
Tax in advance		221,139	-
		37,481,072	49,697,530
CURRENT LIABILITIES			
Trade and other payables	(13)	5,643,812	12,974,976
Amount due to related companies	(14)	7,044,664	368,741
Amount due to immediate holding company	(15)	21,627,010	34,130,410
Tax payable		-	370,435
		34,315,486	47,844,562
NET CURRENT ASSETS		3,165,586	1,852,968
NET ASSETS		3,181,060	1,882,714
EQUITY			
SHARE CAPITAL	(16)	2	2
RETAINED EARNINGS		3,181,058	1,882,712
TOTAL EQUITY		3,181,060	1,882,714

Approved by:

Mordechai Kafry
Director

Wu Chi Kai, Johnico
Director

KAMSBERG LIMITED

STATEMENT OF CHANGES IN EQUITY
For the year ended December 31, 2012

	Share capital HK$	(Accumulated losses)/ Retained earnings HK$	Total HK$
Balance at January 1, 2011	2	(657,484)	(657,482)
Profit for the year	-	2,540,196	2,540,196
Balance at December 31, 2011 and January 1, 2012	2	1,882,712	1,882,714
Profit for the year	-	1,298,346	1,298,346
Balance at December 31, 2012	2	3,181,058	3,181,060

KAMSBERG LIMITED

STATEMENT OF CASH FLOWS
For the year ended December 31, 2012

	2012 HK$	2011 HK$
CASH FLOWS FROM OPERATING ACTIVITIES		
Profit before tax	1,542,807	2,910,631
Adjustments for:		
Bank interest income	(24)	(49)
Interest paid	192,369	372,174
Depreciation	14,272	13,084
Operating profit before changes in working capital	1,749,424	3,295,840
Decrease in trade and other receivables	6,689,710	2,461,615
Decrease/(increase) in amount due from related companies	4,861,903	(768,170)
Decrease in trade and other payables	(7,331,164)	(9,918,653)
Increase in amount due to related companies	6,675,923	52,001
(Decrease)/increase in amount due to immediate holding company	(12,503,400)	124,800
Cash generated from/(used in) operations	142,396	(4,752,567)
Interest paid	(192,369)	(372,174)
Hong Kong Profits tax paid	(836,035)	-
Net cash used in operating activities	(886,008)	(5,124,741)
CASH FLOWS FROM INVESTING ACTIVITIES		
Bank interest income	24	49
Payment of purchasing property, plant and equipment	-	(42,822)
Net cash generated from/(used in) investing activities	24	(42,773)
NET DECREASE IN CASH AND CASH EQUIVALENTS	(885,984)	(5,167,514)
CASH AND CASH EQUIVALENTS AT JANUARY 1	2,162,121	7,329,635
CASH AND CASH EQUIVALENTS AT DECEMBER 31	1,276,137	2,162,121
ANALYSIS OF THE BALANCES OF CASH AND CASH EQUIVALENTS		
Bank balances	1,276,137	2,162,121

KAMSBERG LIMITED

ACCOUNTING POLICIES AND EXPLANATORY NOTES TO THE FINANCIAL STATEMENTS
For the year ended December 31, 2012

(1) GENERAL INFORMATION

Kamsberg Limited is a Company incorporated in Hong Kong with limited liability. The Company's registered office is located at Unit 1506, 15^{th} Floor, One Harbourfront, 18 Tak Fung Street, Hunghom, Kowloon.

The principal activities of the Company is trading of textile products.

The financial statements are presented in Hong Kong dollar, which is the same as the functional currency of the Company.

(2) Application of new and revised Hong Kong Financial Reporting Standards ("HKFRSs")

In the current year, the Company has applied the following new and revised Standards Amendments and Interpretations ("new and revised HKFRSs") issued by the Hong Kong Institute of Certified Public Accountants ("HKICPA") that are effective for accounting periods beginning on or after January 1, 2012.

HKFRS 7 (Amendments)	Disclosures – Transfer of Financial Assets
HKAS 12 (Amendments)	Deferred Tax – Recovery of Underlying Assets

The adoption of the new and revised Standards, Amendments and Interpretations has no material effect on the financial statements for the current and prior accounting period.

Impact of issued but not yet effective Hong Kong Financial Reporting Standards

The Company has not early applied the following new Standards, Amendments or Interpretations that have been issued but are not yet effective.

HKFRSs (Amendments)	Annual Improvements to HKFRSs 2009-2011 Cycle except for HKAS1(Amendments) [2]
HKFRS 7 (Amendments)	Disclosures – Offseting Financial Assets and Financial Liabilities[2]
HKFRS 9 and HKFRS 7 (Amendments)	Mandatory Effective Date of HKFRS 9 and Transition Disclosures[4]
HKFRS 9	Financial Instruments[4]
HKFRS 10	Consolidated Financial Statements[2]
HKFRS 11	Joint Arrangements[2]
HKFRS 12	Disclosure of Interests in Other Entities[2]
HKFRS10, HKFRS 11 and HKFRS 12 (Amendments)	Consolidated Financial Statements, Joint Arrangements Disclosure of Interests and Other Entities: Transitional Guidance [2]
HKFRS 10, HKFRS 11 and HKAS 27 (Amendments)	Investment Entities[3]

HKAS 1 (Amendments)	Presentation of Items of Other Comprehensive Income(1)
HKAS 19 (as revised in 2011)	Employee Benefits(2)
HKAS 27 (as revised in 2011)	Separate Financial Statements(2)
HKAS 28 (as revised in 2011)	Investments in Associates and Joint Ventures(2)
HKAS 32 (Amendments)	Offsetting Financial Assets and Financial Liabilities(3)
HK(IFRIC) – Int 20	Stripping Costs in the Production Phase of a Surface Mine(2)

(1) Effective for annual periods beginning on or after July 1, 2012.
(2) Effective for annual periods beginning on or after January 1, 2013.
(3) Effective for annual periods beginning on or after January 1, 2014.
(4) Effective for annual periods beginning on or after January 1, 2015.

The directors of the Company anticipate that the application of the other new and revised Standards, Amendments and Interpretations will have no material impact on the results and the financial position of the Company.

(3) Basis of preparation and significant accounting policies

(a) Basis of preparation

These financial statements have been prepared in accordance with all applicable HKFRSs, which collective term includes all applicable individual Hong Kong Financial Reporting Standards, Hong Kong Accounting Standards (HKASs) and Interpretations issued by the Hong Kong Institute of Certified Public Accountants (HKICPA), accounting principles generally accepted in Hong Kong and the Hong Kong Companies Ordinance. The measurement base adopted is the historical cost convention.

(b) Revenue recognition

Revenue is measured at the fair value of the consideration received or receivable and is recognised when it is probable that the economic benefits will flow to the Company and when the revenue can be measured reliably, on the following bases:

(i) revenue from the sales of goods is recognised on the transfer of risks and rewards of ownership, which generally coincides with the time when the goods are delivered and the title has passed to the customers;
(ii) interest income, on an accrual basis using the effective interest method by applying the rate that discounts the estimated future cash receipts through the expected life of the financial instrument to the net carrying amount of the financial asset; and
(iii) Commission income is recognized when services are rendered.

(c) Property, plant and equipment

Property, plant and equipment are stated at cost less subsequent accumulated depreciation and subsequent accumulated impairment loss, if any.

Depreciation is provided to write off the cost or valuation of items of property, plant and equipment, after taking into account of their estimated residual value, if any, using the straight-line method over their estimated useful lives commencing on the date of completion of construction for the intended use, at the following rate:

Office equipments 33 1/3% per annum

Assets held under finance leases are depreciated over their expected useful lives on the same basis as owned assets or, where shorter, the term of the relevant lease.

An item of property, plant and equipment is derecognised upon disposal or when no future economic benefits are expected to arise from the continued use of the asset. Any gain or loss arising on derecognition of the asset (calculated as the difference between the net disposal proceeds and the carrying amount of the item) is included in the income statement in the year in which the item is derecognised.

(d) Impairment of assets

(i) Impairment of trade receivables

At the end of each reporting period, the Company reviews the carrying amounts of its trade receivables to determine whether there is objective evidence of impairment. Objective evidence of impairment includes observable data that comes to the attention of the Company about one or more of the following loss events:

- significant financial difficulty of the debtor;
- it becoming probable that the debtor will enter bankruptcy or other financial reorganisation; and
- significant changes in the technological, market, economic or legal environment that have an adverse effect on the debtor.

Impairment loss recognised in respect of trade debtor whose recovery is considered doubtful but not remote. In this case, the impairment losses for doubtful debts are recorded using an allowance account. When the Company is satisfied that recovery is remote, the amount considered irrecoverable is written off against trade debtors directly and any amounts held in the allowance account. Other changes in the allowance account and subsequent recoveries of amount previously written off directly are recognised in profit or loss.

(ii) Impairment of other assets

Internal and external sources of information are reviewed at the end of each reporting period to indicate that othe assets may be impaired, an impairment loss previously recognised no longer exists or may have decreased.

If any such indication exists, the recoverable amount of the asset is estimated in order to determine the extent of the impairment loss (if any). Where it is not possible to estimate the recoverable amount of an individual asset, the Company estimates the recoverable amount of the cash-generating unit to which the asset belongs.

Recoverable amount is the higher of fair value less costs to sell and value in use. In assessing value in use, the estimated future cash flows are discounted to their present value using a pre-tax discount rate that reflects current market assessments of the time value of money and the risks specific to the asset.

If the recoverable amount of an asset (or cash-generating unit) is estimated to be less than its carrying amount, the carrying amount of the asset (cash-generating unit) is reduced to its recoverable amount. An impairment loss is recognised immediately in profit or loss, unless the relevant asset is carried at a revalued amount, in which case the impairment loss is treated as revaluation decrease.

Where an impairment loss subsequently reverses, the carrying amount of the asset (cash-generating unit) is increased to the revised estimate of its recoverable amount, but so that the increased carrying amount does not exceed the carrying amount that would have been determined had no impairment loss been recognised for the asset (cash-generating unit) in prior years. A reversal of an impairment loss is recognised immediately in profit or loss, unless the relevant asset is carried at a revalued amount, in which case the reversal of the impairment loss is treated as a revaluation increase.

(e) Income tax

Income tax for the year comprises current tax and movements in deferred tax assets and liabilities. Current tax and movements in deferred tax assets and liabilities are recognised in profit or loss except to the extent that they relate to items recognised in income statement or directly in equity, in which case the relevant amounts of tax are recognised in income statement or directly in equity, respectively.

Current tax is the expected tax payable on the taxable income for the period, using tax rates enacted or substantively enacted at the end of the reporting period, and any adjustment to tax payable in respect of previous years.

Deferred tax is recognised on temporary differences between the carrying amounts of assets and liabilities in the financial statements and the corresponding tax bases used in the computation of taxable profit. Deferred tax liabilities are generally recognised for all taxable temporary differences. Deferred tax assets are generally recognised for all deductible temporary differences to the extent that it is probable that taxable profits will be available against which those deductible temporary differences can be utilized. Such deferred tax assets and liabilities are not recognised if the temporary difference arises from goodwill or from the initial recognition (other than in a business combination) of other assets and liabilities in a transaction that affects neither the taxable profit nor the accounting profit.

The carrying amount of deferred tax assets is reviewed at the end of the reporting period and reduced to the extent that it is no longer probable that sufficient taxable profits will be available to allow all or part of the asset to be recovered.

Deferred tax assets and liabilities are measured at the tax rates that are expected to apply in the period in which the liability is settled or the asset realised, based on tax rates (and tax laws) that have been enacted or substantively enacted at the end of the reporting period. The measurement of deferred tax liabilities and assets reflects the tax consequences that would follow from the manner in which the Company expects, at the end of the reporting period, to recover or settle the carrying amount of its assets and liabilities. Deferred tax is recognised in profit or loss, except when it relates to items that are recognised in income statement or directly in equity, in which case, the deferred tax is also recognised in income statement or directly in equity respectively.

(f) Foreign currencies

Transactions in foreign currencies are translated into Hong Kong dollars at the rates of exchange ruling on the dates of the transactions. Monetary assets and liabilities denominated in foreign currencies are translated into Hong Kong dollars at the rates of exchange ruling at the end of the reporting period. Gains and losses arising on exchange are dealt with in the profit or loss. Non-monetary items that are measured in terms of historical cost in a foreign currency are translated using the exchange rates at the dates of the initial transactions. Non-monetary items measured at fair value in a foreign currency are translation using the exchange rates at the date when fair value was determined.

(g) Financial instruments

(i) Cash and cash equivalents

Cash and cash equivalents comprise cash at bank and on hand, demand deposits with banks and other financial institutions, and short-term, highly liquid investments that are readily convertible into known amounts of cash and which are subject to an insignificant risk of changes in value, having been within three months of maturity at acquisition. Bank overdrafts that are repayable on demand and form an integral part of the Company's cash management are also included as a component of cash and cash equivalents for the purpose of the statement of cash flows.

(ii) Trade and other receivables

Trade and other receivables including amount due from related companies are recognised initially at fair value and subsequently measured at amortised cost using the effective interest method, less provision for impairment, except where the receivables are interest-free without any fixed repayment terms or the effect of discounting would be immaterial, in which case they are stated at cost. A provision for impairment of trade and other receivables is established when there is objective evidence that the Company will not be able to collect all amounts due according to the original terms of receivables. The amount of the provision is the difference between the asset's carrying amount and the present value of estimated future cash flows, discounted at the effective interest rate. The amount of the provision is recognised in the profit or loss.

(iii) Trade and other payables

Trade and other payables are initially measured at fair value and, after initial recognition, at amortised cost, except for short-term payables with no stated interest rate and the effect of discounting being immaterial, in that case, they are measured at their original invoice amounts.

(iv) Other financial liabilities

Other financial liabilities including amount due to related companies and immediate holding company are subsequently measured at amortised cost, using the effective interest method, unless the effect of discounting would be immaterial, in which case they are stated at cost.

(h) Provisions and contingent liabilities

Provisions are recognised for liabilities of uncertain timing or amount when the Company has a legal or constructive obligation arising as a result of a past event, it is probable that an outflow of economic benefits will be required to settle the obligation and a reliable estimate can be made. Where the time value of money is material, provisions are stated at the present value of the expenditure expected to settle the obligation.

Where it is not probable that an outflow of economic benefits will be required, or the amount cannot be estimated reliably, the obligation is disclosed as a contingent liability, unless the probability of outflow of economic benefits is remote. Possible obligations, whose existence will only be confirmed by the occurrence or non-occurrence of one or more future events are also disclosed as contingent liabilities unless the probability of outflow of economic benefits is remote.

(i) Related parties

(a) A person, or a close member of that person's family, is related to the Company if that person:

(i) has control or joint control over the Company;
(ii) has significant influence over the Company; or
(iii) is a member of the key management personnel of the Company or the Company's parent.

(b) An entity is related to the Company if any of the following conditions applies:

(1) The entity and the Company are members of the same group (which means that each parent, subsidiary and fellow subsidiary is related to the others).
(2) One entity is an associate or joint venture of the other entity (or an associate or joint venture of a member of a group of which the other entity is a member).
(3) Both entities are joint ventures of the same third party.
(4) One entity is a joint venture of a third entity and the other entity is an associate of the third entity.
(5) The entity is a post-employment benefit plan for the benefit of employees of either the Company or an entity related to the Company.
(6) The entity is controlled or jointly controlled by a person identified in (a).
(7) A person identified in (a)(1) has significant influence over the entity or is a member of the key management personnel of the entity (or of a parent of the entity).

Close members of the family of a person are those family members who may be expected to influence, or be influenced by, that person in their dealings with the entity.

(j) Employee benefits

Salaries, annual bonuses, paid annual leave and leave passage are accrued in the year in which the associated services are rendered by employees of the Company.

The Company operates a defined contribution Mandatory Provident Fund retirement scheme ("the MPF scheme") under the Hong Kong Mandatory Provident Fund Schemes Ordinance, for all of its employees in Hong Kong. Contributions are made based on a percentage of the employee's basic salaries and are charged to the profit or loss as they become payable in accordance with the rules of the MPF scheme. The assets of the scheme are held separately from those of the Company. When an employee leaves the scheme, the Company's mandatory contributions vest fully with the employee.

(4) Key sources of estimation uncertainty

In the application of applying the Company's accounting policies, which are described in note 3, management is required to make estimates and assumptions about the carrying amounts of assets and liabilities that are not readily apparent from other sources. The estimates and assumptions are based on historical experiences and other factors that are considered to be relevant. Actual results may differ from these estimates.

The estimates and assumptions are reviewed on an ongoing basis. Revisions to accounting estimates are recognized in the period in which the estimate is revised if the revision affects only that period or in the period of the revision and future periods if the revision affects both current and future periods.

There are no estimates and assumptions that have a significant risk of causing a material adjustment to the carrying amount of assets and liabilities within the next financial year.

(5) Revenue

(a) An analysis of the Company's turnover is as follows:-

	2012 HK$	2011 HK$
Sales of goods	44,008,687	72,999,538

(b) An analysis of the Company's other revenue is as follows:-

	2012 HK$	2011 HK$
Bank interests income	24	49
Commission income		21,200
	24	21,249

(6) **Profit from operations**

Profit from operations has been arrived at after charging:-

	2012 HK$	2011 HK$
Auditors' remuneration	20,000	20,000
Claim paid	3,773	379,112
Commisssion paid	65,880	152,886
Depreciation	14,272	13,084
Staff costs excluding directors' remuneration	1,395,753	2,518,522
Cost of sales	39,870,372	66,021,988

(7) **Finance costs**

	2012 HK$	2011 HK$
Bank charges	62,255	101,698
Bank interest paid	192,369	372,174
Exchange losses	12,469	2,427
	267,093	476,299

(8) **Directors' remuneration**

Directors' remuneration disclosed pursuant to Section 161 of the Hong Kong Companies Ordinance is as follows:-

	2012 HK$	2011 HK$
Fees		
Other emoluments	-	-
	-	-

(9) **Income tax expense**

Hong Kong profits tax has been provided at the rate of 16.5% (2011: 16.5%) on the estimated assessable profits of the Company for the year.

	2012 HK$	2011 HK$
Current provision	256,461	370,435
Tax reduction	(12,000)	-

The income tax expense for the year can be reconciled to the profit before tax per income statement as follows:-

	2012 HK$	2011 HK$
Profit before tax	1,542,807	2,910,631
Taxation at the rate of 16.5% (2011: 16.5%)	254,563	480,254
Expenses not deductible for taxation purpose	2,354	2,159
Income not taxable for taxation purpose	(4)	(8)
Tax effect of depreciation allowance	(452)	(4,805)
Tax effect of utilization of unrecognized tax loss	-	(107,165)
Tax reduction from previous year	(12,000)	-
	244,461	370,435

Deferred tax has not been provided in the financial statements as there is no material temporary difference which would result in a liability or an asset being payable or receivable in the foreseeable future.

(10) **Property, plant and equipment**

	Office Equipment HK$
At cost:-	
Balance at 1 January 2011	93,858
Additions	42,822
Balance at 31 December 2011 and 1 January 2012	136,680
Additions	-
Balance at 31 December 2012	136,680
Accumulated depreciation and impairment losses:-	
Balance at 1 January 2011	93,850
Provided for the year	13,084
Balance at 31 December 2011 and 1 January 2012	106,934
Provided for the year	14,272
Balance at 31 December 2012	121,206
Net carrying amounts:-	
At 31 December 2012	15,474
At 31 December 2011	29,746

(11) Trade and other receivables

	2012 HK$	2011 HK$
Trade receivables	26,451,154	31,809,543
Deposit paid	1,972,326	3,303,248
Prepayment	4,630	5,029
	28,428,110	35,117,820

Note: Included in trade receivables is amount due from a related company, namely Osprey Clothing (Private) Limited – Garment Division, of HK$992,151. (2011: Nil)

(12) Amount due from related companies

Particulars of advances to related companies disclosed pursuant to section 161B of the Companies Ordinance are as follows:-

Name of related company	Balance at 31/12/2012 HK$	Balance at 31/12/2011 HK$	Balance at 1/1/2011 HK$	Maximum balance outstanding during 2012 HK$	Maximum balance outstanding during 2011 HK$
Hoodvian Limited	-	4,726,074	3,947,265	4,726,074	4,726,074
CSV Limited	4,157,732	3,119,250	-	4,157,732	3,119,250
KSP Limited	1,160,229	415,267	-	1,160,229	415,267
Osprey Clothing (Private) Limited –Garment Division		800,263	1,093,469	800,263	1,093,469
Koggala garment (Private) Limited	-	1,119,010	3,542,198	1,119,010	3,542,198
KSP Buying Agent Limited	2,237,725	2,237,725	3,066,487	2,237,725	3,066,487
	7,555,686	12,417,589	11,649,419		

Amount due from the above related companies is unsecured, non-interest bearing and has no fixed repayment terms. At the end of the reporting period, certain directors of the Company had material controlling interest in the above related companies.

(13) **Trade and other payables**

	2012 HK$	2011 HK$
Trade payables	3,012,237	2,591,619
Bills payables	2,569,065	5,944,060
Temporary receipts	-	4,382,736
Sundry creditors and accrued charges	62,510	56,561
	5,643,812	12,974,976

Note: Included in trade payables is amount due to a related company, namely Wingreat Limited, of HK$113,628. (2011: Nil)

(14) **Amount due to related companies**

	2012 HK$	2011 HK$
Wingreat Limited	-	368,741
Osprey Clothing (Private) Limited – Garment Division	191,888	-
Hoodivan Limited	6,852,776	-
	7,044,664	368,741

Amount due to the above related companies is unsecured, non-interest bearing and has no fixed repayment terms. At the end of the reporting period, certain directors of the Company had material controlling interest in the above related companies.

(15) **Amount due to immediate holding company**

	2012 HK$	2011 HK$
The Bridge Holding Limited	21,627,010	34,130,410

The amount due to immediate holding company is unsecured, non-interest bearing and has no fixed repayment terms.

(16) **Share capital**

	2012 HK$	2011 HK$
Authorised:-		
10,000 ordinary shares of HK$1 each	10,000	10,000
Issued and fully paid:-		
2 ordinary shares of HK$1 each	2	2

(17) Related party transactions

In addition to the balances and transactions disclosed elsewhere in these financial statements, the Company had transactions with the following related parties during the year:-

Name of related parties	Note	Nature of transactions	2012 HK$	2011 HK$
Koggala Garments (Private) Limited	(a)	Sales		8,096,409
Osprey Clothing (Private) Limited –Garment division	(a)	Sales	-	3,102,784
CSV Limited	(a)	Sharing of staff salaries and MPF	810,732	1,833,579
Hoodvian Limited	(a)	Expenses sharing	640,122	468,575
		Equipment rental	28,443	29,124
Wingreat Limited	(b)	Commission income	-	21,200
		Purchases	1,442,931	2,138,685
		Claim paid	1,159	70

Notes : (a) The company is the fellow subsidiary of the Company and controlled by certain directors of the Company.

(b) The company is controlled by certain directors of the Company.

(18) Parent company and ultimate holding company

The directors regard The Bridge Holding Limited, a company incorporated in Hong Kong, to be the parent company and Soundstone Limited, a company incorporated in the British Virgin Islands, to be the ultimate holding company. The registered offices of The Bridge Holding Limited and Soundstone Limited are located at Unit 1506, 15th Floor, One Harbourfront, 18 Tak Fung Street, Hunghom, Kowloon, Hong Kong and Columbus Centre Building, Wickhams Cay Road Town, Tortola, British Virgin Islands respectively.

(19) Capital management

The Company's objectives when managing capital are to safeguard the Company's ability to continue as a going concern, so that it can continue to provide returns for shareholders and benefits for other stakeholders, and to provide an adequate return to shareholders by pricing products and services commensurately with the level of risk.

The Company manages the capital structure and makes adjustments to it in the light of changes in economic conditions and the risk characteristics of the underlying assets. In order to maintain or adjust the capital strature, the Company may adjust the amount of dividend paid to shareholders, return capital to shareholders or issue new shares. No changes were made in the objectives, policies and process during the years ended December 31, 2012 and 2011.

The Company monitors capital using a gearing ratio, which is the Company's total liabilities over its total assets. The Company's policy is to keep the gearing ratio at an

(20) **Financial instruments**

(a) Categories of financial instruments

	2012 HK$	2011 HK$
Financial assets		
Trade receivables	26,451,154	31,809,543
Deposit paid	1,972,326	3,303,248
Amount due from related companies	7,555,686	12,417,589
Bank balances	1,276,137	2,162,121
	37,255,303	49,692,501
Financial liabilities		
Trade payables	3,012,237	2,591,619
Bills payables	2,569,065	5,944,060
Temporary receipts	-	4,382,736
Sundry creditors and accrued charges	62,510	56,561
Amount due to related companies	7,044,664	368,741
Amount due to immediate holding company	21,627,010	34,130,410
	34,315,486	47,474,127

(b) Financial risk management and policies

The Company's major financial instruments are set out in section (a) of this note. The risks associated with these financial instruments include market risk (foreign currency risk), credit risk and liquidity risk and the policies on how to mitigate these risks are set out below. The management manages and monitors these exposures to ensure appropriate measures are implemented on a timely and effective manner.

(i) Market risk

Foreign currency risk

The Company's main business operations are in Hong Kong and all transactions are denominated in Hong Kong dollars and United States Dollars.

The management considers that the Company's exposure to foreign currency risk is insignificant as the exchange difference between the Hong Kong dollars and United States dollars under the linked rate is insignificant.

(ii) Credit risk management

As at 31 December 2012, the Company's maximum exposure to credit risk which will cause a financial loss to the Company due to failure to perform an obligation by the counterparties, is the carrying amount of the respective recognised financial assets as stated in the statement of financial position.

In order to minimise the credit risk in relation to trade receivables, the directors of the Company performing assessments on the credit limits and terms regularly. The management of the Company responsible for credit approvals and other monitoring procedures to ensure that follow-up action is taken to recover overdue debts. In addition, the management reviews the recoverable amount of each individual trade debt at the end of each reporting period to ensure that adequate impairment losses are made for irrecoverable amounts. In this regard, the directors of the Company consider that the Company's credit risk is significantly reduced.

The credit risk on liquid funds is limited because the majority of the counterparties are reputable banks or banks with high credit-ratings assigned by international credit-rating agencies.

Credit risk is concentrated as 83.84% (2011: 76.76%) of the total trade receivables are due from the company's largest customer. However, the management considers, based on the strong financial background and good creditability of this customer, there are no significant credit risks.

(iii) Liquidity risk management

In the management of the liquidity risk, the Company monitors and maintains a level of cash and cash equivalents deemed adequate by the management to finance the Company's operations and mitigate the effects of fluctuations in cash flows. The Company relies on cash generated from business operations as a significant sources of liquidity.

The following tables detail the Company's remaining contractual maturity for its non-derivate financial liabilities. The tables reflect the undiscounted cash flows of financial liabilities based on the earliest date on which the Company can be required to pay.

2012 Non-derivative financial liabilities	On demand or less than 3 months HK$	More than 3 months but less than 1year HK$	Total undiscounted cash flows HK$	Total carrying amount at 31/12/2011 HK$
Trade payables	3,012,237		3,012,237	3,012,237
Bills payables	2,569,065		2,569,065	2,569,065
Sundry creditors and accrued charges	62,510		62,510	62,510
Amount due to related companies	7,044,664		7,044,664	7,044,664
Amount due to immediate holding company	21,627,010	-	21,627,010	21,627,010
	34,315,486	-	34,315,486	34,315,486

2011 Non-derivative financial liabilities	On demand or less than 3 months HK$	More than 3 months but less than 1year HK$	Total undiscounted cash flows HK$	Total carrying amount at 31/12/2011 HK$
Trade payables	2,591,619	-	2,591,619	2,591,619
Bills payables	3,021,064	2,922,996	5,944,060	5,944,060
Temporary receipts	4,382,736	-	4,382,736	4,382,736
Sundry creditors and accrued charges	56,561	-	56,561	56,561
Amount due to related companies	368,741	-	368,741	368,741
Amount due to immediate holding company	34,130,410	-	34,130,410	34,130,410
	44,551,131	2,922,996	47,474,127	47,474,127

(21) Banking facilities

At the end of the reporting period, the banking facilities granted by a bank to the Company were secured by a charge over the Company's bank deposits equal to 20% of the Company's import facilities outstanding at any time, unlimited guarantee provided by a director of the Company and subordinated loan of HK$ 36,000,000 provided by the Company's immediate holding company.

(22) Approval of financial statements

These financial statements were authorised for issue by the Company's Board of irectors on July 23, 2013.

For management purposes only

KAMSBERG LIMITED

DETAILED INCOME STATEMENT
For the year ended December 31, 2012

	2012 HK$	2011 HK$
SALES	44,008,687	72,999,538
LESS: COST OF SALES	(39,870,372)	(66,021,988)
GROSS PROFIT	4,138,315	6,977,550
ADD: OTHER REVENUE		
Bank interests received	24	49
Commission income	-	21,200
	24	21,249
	4,138,339	6,998,799
LESS: SELLING AND DISTRIBUTION EXPENSES		
Claim paid	3,773	379,112
Commission paid	65,880	152,886
Courier charges	6,595	13,033
Declarations	2,024	1,507
Lab test charges	3,751	2,607
Product development	66,690	-
	148,713	549,145
	3,989,626	6,449,654
LESS: ADMINISTRATIVE AND OPERATING EXPENSES		
Audit fee	20,000	20,000
Business registration fee	450	2,450
Building management fees	141,046	93,506
Cleaning	9,058	6,203
Computer expenses	9,247	6,438
Courier and postage	2,218	1,822
Depreciation	14,272	13,084
Electricity	23,709	16,260
Entertainment	231	1,754
Equipments rental expenses	28,443	29,124
Insurance	983	748
Mandatory provident fund contributions	55,013	102,541
Printing and stationery	11,658	17,372
Professional fees	4,562	4,437

	2012 HK$	2011 HK$
Salaries and allowances	1,270,150	2,328,528
Staff messing and welfare	70,590	87,453
Sundry expenses	26,834	3,589
Telephone, facsimile and internet	6,603	3,995
Travelling – local	1,426	10,735
– overseas	58,903	
	2,179,726	3,062,724
LESS: FINANCE COSTS		
Bank charges	62,255	101,698
Bank interest paid	192,369	372,174
Exchange losses	12,469	2,427
	267,093	476,299
PROFIT BEFORE TAX	1,542,807	2,910,631

CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းအတွက်

ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်

(*Enviromental Management Plan – EMP*)

KBL Fashion Limited

KBL Fashion Limited

ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်

(Enviromental Management Plan – EMP)

KBL Fashion Limited မှ CMP စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ အမျိုးသမီးဂါဝန် အရှည်၊ အမျိုးသမီးဝတ်ဂါဝန်အတို စသည့်တို့ကို ချုပ်လုပ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစီမံချက် (Enviromental Management Plan – EMP) အောက်ပါအတိုင်း စီမံထားရှိပါသည်။

(၁) အသံဆူညံမှုဆိုင်ရာ ကာကွယ်ရေး စီမံချက်
(၂) ထွက်ရှိလာမည့် ဖြတ်စ ၊ ညှပ်စများ စွန့်ပစ်ရန်အတွက် စီမံချက်များ
(၃) စက်ရုံအတွင်းလေဝင် ၊ လေထွက်ကောင်းအောင် စီမံထားရှိခြင်း
(၄) ပတ်ဝန်းကျင် စိမ်းလန်းသာယာရေးဆောင်ရွက်မည့် အစီအမံ
(၅) မီးဘေးဆိုင်ရာကာကွယ်ရေးစီမံချက်
(၆) ရေဆိုးရေညစ်များမထွက်ရှိရန် စီမံဆောင်ရွက်ထားရှိမှု
(၇) ဝန်ထမ်းများ သက်သာချောင်ချိရေးအစီအစဉ်

(၁) အသံဆူညံမှုဆိုင်ရာ ကာကွယ်ရေး စီမံချက်

စက်ရုံသည် စက်မှုဇုန်အတွင်း တည်ရှိပါသောကြောင့် လူနေရပ်ကွက်များနှင့် ဝေးကွာခြင်း၊အသုံးပြုမည့် စက်ပစ္စည်းများမှာလည်း နိုင်ငံတကာအဆင့်မီ စက်များကို အသုံးပြုခြင်းဖြင့် အသံဆူညံခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ထားရှိပါသည်။

(၂) ထွက်ရှိလာမည့် ဖြတ်စ ၊ ညှပ်စများ စွန့်ပစ်ရန်အတွက် စီမံချက်များ

အထည်ချုပ်လုပ်ရာတွင်အသုံးပြုမည့် ကုန်ကြမ်းများမှာ ထွက်ရှိလာမည့် ဖြတ်စ ၊ ညှပ်စများကိုလည်းဇုန်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း စွန့်ပစ်ရန် ညှိနှိုင်းဆောင်ရွက်ရန်အစီအစဉ်များရေးဆွဲပြီးဖြစ်ပါသည်။ နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် အစီအစဉ်များကိုလည်း လိုက်နာဆောင်ရွက်ရန် စီမံထားရှိပါသည်။

(၃) စက်ရုံအတွင်းလေဝင် ၊ လေထွက်ကောင်းအောင် စီမံထားရှိခြင်း

စက်ရုံအတွင်းလေဝင်လေထွက်ကောင်းမွန်ရန်အတွက် လုပ်ငန်းဆောင်ရွက်သည့် ခန်းမကြီးများတွင် တဖက်မှ လေသစ် (Fresh-Air) များကို ရေငွေ့သုံး ပန်ကာကြီးများဖြင့် သွင်းယူပြီး အခြားတစ်ဖက်မှ လေဟောင်းများကို လေဆိုးထုတ်ပန်ကာ (extractor fan) များဖြင့် လေဟောင်းထုတ်ပေးခြင်း စနစ်များကျင့်သုံးရန်စီမံထားရှိပါသည်။

(၄) ပတ်ဝန်းကျင် စိမ်းလန်းသာယာရေးဆောင်ရွက်မည့် အစီအမံ

KBL Fashion Limited သည် စက်ရုံစတင်လည်ပတ်သည့် အချိန်မှစတင်၍ စက်ရုံပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အလှပန်းပင်များ ၊ အရိပ်ရပင်များစိုက်ပျိုးထားရှိမည်ဖြစ်ပါသည်။

(၅) မီးဘေးဆိုင်ရာကာကွယ်ရေးစီမံချက်

စက်ရုံတွင် မီးဘေးကာကွယ်ရေးအနေဖြင့် မီးသတ် ဆေးဘူးများလုံလောက်စွာစီမံထားရှိပါသည်။ ထို့ပြင်ဝန်ထမ်းများအား မီးဘေးကာကွယ်ရေး သင်တန်းများအားစေလွှတ်တက်ရောက်စေပါမည်။ဆေးလိပ်သောက်သုံးသည့်ဝန်ထမ်းများအတွက် ဆေးလိပ်သောက်နိုင်သည့် နေရာ သတ်မှတ်ထားရှိမည်ဖြစ်ပါသည်။ မီးသတ်ဦးစီဌာနမှသတ်မှတ်ထားသောစည်းမျဉ်း ၊ စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန်စီမံထားရှိပြီး ဖြစ်ပါသည်။၍လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၆) ရေဆိုးရေညစ်များမထွက်ရှိရန် စီမံဆောင်ရွက်ထားရှိမှု

KBL Fashion Limitedသည် အဝတ်အထည်ချုပ်လုပ်သည့် လုပ်ငန်းနှင့် ပန်းထိုးခြင်းလုပ်ငန်းသာဖြစ်ပြီးဆေးဆိုး ပန်းရိုက်ခြင်းလုပ်ငန်းများ ပါဝင်ခြင်းမရှိပါသဖြင့် ရေဆိုး၊ရေညစ်များ လည်းထွက်ရှိနိုင်မည်မဟုတ်ပါ။စက်ရုံအတွင်း အသုံးပြုရာမှ ထွက်ရှိလာသောရေများ အတွက်လည်း ရေစီးရေလာကောင်းအောင်ရေနုတ်မြောင်းများကိုလည်း စနစ်တကျ စီစဉ်ထားရှိပါသည်။

(၇) ဝန်ထမ်းများ သက်သာချောင်ချိရေးအစီအစဉ်

KBL Fashion Limited သည် ဝန်ထမ်းများ ကျန်းမာရေးအတွက် စက်ရုံအတွင်းဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများခန့်အပ်ထားရန်ဆောင်ရွက်ရန်စီစဉ်ပြီးဖြစ်ပါသည်။ဝန်ထမ်းများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန်အတွက် ကြို / ပို့ ယာဉ်များကို စီစဉ်ထားရှိမည်ဖြစ်ပါသည်။

KAMSBERG LIMITED
Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

Corporate social responsibility program of KBL Fashion Limited

KBL Fashion Limited သည် Corporate Social Responsibility Program အဖြစ် ရရှိလာသော အသားတင်အမြတ်ငွေ၏ 2 % နှုန်းကို အောက်ပါလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စီစဉ်လျာထားပါသည်။

(၁) ရန်ပုံငွေ၏ ၃၀ % ကို စက်မှုဇုန်ဝန်းကျင်ရှိ ကျောင်းသားများအတွက်ပညာသင်ဆုများထောက်ပံ့ပေးရန်အတွက်လည်းကောင်း

(၂) ရန်ပုံငွေ၏ ၃၀ % ကို စက်မှုဇုန်ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက် လည်းကောင်း

(၃) ရန်ပုံငွေ၏ ၄၀ % ကို စက်မှုဇုန်အတွင်း မီးဘေးကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် လည်းကောင်း သုံးစွဲရန် စီစဉ်ထားရှိမည် ဖြစ်ပါသည်။

Yours faithfully,
KAMSBERG LIMITED

Tsang Wing Kwan

KAMSBERG LIMITED
Unit 1506,15/Fl.,One Harbourfront,
18,Tak Fung Street,Hung Hom,Kowloon, Hong Kong
Tel: (852)2954 2266 Fax : (852) 2954 2890

Employees' Welfare Plan of KBL Fashion Limited

KBL Fashion Limited is a 100% foreign owned company established under the Myanmar Foreign Investment Law and the Myanmar Company Act , whose registered office is situated at the Plot No - 172 , Block No – Extension - 5,Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region., the Republic of the Union of Myanmar .The company aimed to produce and manufacturing of Garment on CMP basic with a number (217) of staff. In order that the staff may enjoy proper welfare commensurate with that of a prestigious co. set up a plan for its employees as its ......

1. Staff Transportation

   For all employees who live far away from the factory, commuter buses will be rented by the company and the staff will be transported free of charge.

2. Health Care

   An infirmary will be set up within the factory compound and stocked with appropriate medicines. Qualified nurses will be hired by the company so that in emergency cases employees could be treated free of charge. In addition, a water purifier will be installed for staff drinking water. Appropriate sanitation facilities will be installed in the factory and regular disinfection work carried out.

KAMSBERG LIMITED
Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

3. Bonus

   Based on the performance of the company, annual bonus will be declared and paid out to each employee before the Myanmar New Year (Water Festival). The amount of bonus will be in accordance with the amount of profit earned by the company.

Yours faithfully,
KAMSBERG LIMITED



Tsang Wing Kwan

KAMSBERG LIMITED
Unit 1506,15/Fl.,One Harbourfront,
18,Tak Fung Street,Hung Hom,Kowloon, Hong Kong
Tel: (852)2954 2266 Fax : (852) 2954 2890

Fire Protection of KBL Fashion Limited

1. With regard to the above matter – Our **KBL Fashion Limited** have established a universal stand company in manufacturing of garment on CMP basic here according to the Foreign Investment Law. Our company will be undertaking the manufacturing works under the C.M.P Basic for that purpose we have applied for the approval of Myanmar Investment Commission in accordance with the Foreign Investment Law.

2. For the prevention of fire Hazards, as we will be manufacturing of garment on CMP basic we are very much aware of the fire hazards and have planned the construction of our factory buildings with R.C (reinforced concrete) and have a large series of modern fire extinguishers, sand bags and sand pits with the essential shovels, pich axes, hooks and flats ready at hand in every sub-section of the factory. There will be same underground water tanks with emergency water pump sand fire hooses ready at "stand by position".

   We will have Fire Drill Instructions posted at every section of the factory and the workers will have regular fire Drills and they will be divided into specific groups to carry out precise evacuation plan, if five breaks out. Smoking in the premises of the factory will be strickly restricted and smoking places will be provided for smoking workers. We have cautions against dangers of electrical shork and misuse of electrical instruments also.

2. As for fire protection, sufficient fire extinguishers will be placed. In addition, awareness talk for protection will be held and workers will be sent to trainings administered by Fire Bridge. We undertake to follow rules and directives in force for fire protection.Following fire safety plan will be included.

   (a) Fire alarm system will be installed in every floor of the building.
   (b) Emergency Audio/ Visual Advisory System will be installed in the whole building.

KAMSBERG LIMITED

Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

(c) Exist and Evacuation indicating signs will be fixed in whole building.

(d) Fire detection system such as smoke detectors, heat detectors, flame detector, etc., will be installed in every floor of building depending on the nature of work in each floor.

Yours faithfully,
KAMSBERG LIMITED

Tsang Wing Kwan

KAMSBERG LIMITED
Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

PROTECTION OF ENVIRONMENT

We, KBL Fashion Limited shall be responsible for the protection as well as perseveration of environment in and around the area of the project site KBL Fashion Limited shall be able to control pollution of air, water and land ,and not to cause environment degradation. Our Company takes necessary measures in order to fulfill environmental protection such as installing of the waste water treatment plant and other treatment producer to keep the project site environmental friendly. The Factory grounds as well as the approach roads will have suitable shady side walks, flowering plants and trees and ever green labours.

Yours faithfully,
KAMSBERG LIMITED

Tsang Wing Kwan

KAMSBERG LIMITED
Unit 1506, 15/Fl., One Harbourfront,
18, Tak Fung Street, Hung Hom, Kowloon, Hong Kong
Tel : (852)2954 2266 Fax : (852) 2954 2890

To

Chairman

Myanmar Investment Commission

Date: ၂၈. ၈ . 2014

Subject: :Undertaking Letter

This letter is to inform you that in accordance with the Myanmar Foreign Investment Law.We, " **KBL Fashion Limited** " agree to pay the prescribed Income Tax, if the total amount salary of the workers exceed Two Million Kyat.

With best regards,

Yours faithfully,
KAMSBERG LIMITED

Tsang Wing Kwan

သို့

ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
ရုံးအမှတ် (၃၂)၊ နေပြည်တော် ။

ရက်စွဲ၊ ၂၀၁ ခုနှစ်၊ လ ( ) ရက် ။

အကြောင်းအရာ။ ကုမ္ပဏီ အမည် စစ်ဆေးခွင့်နှင့် ကုမ္ပဏီ ဆိုင်ရာ အချက်အလက်များ တင်ပြခြင်း (မြန်မာ/အင်္ဂလိပ် နှစ်မျိုး ဖြင့် ဖော်ပြပေးပါရန်)

၁။ ကျွန်တော်/ကျွန်မတို့သည် အောက်ပါအမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်လိုပါ သဖြင့် ကုမ္ပဏီအမည်အား စစ်ဆေးပေးနိုင်ပါရန် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ နှင့်အတူ ပူးတွဲ တင်ပြ လျှောက်ထား အပ်ပါသည်။ (အမည်တူ / လုပ်ငန်းကွဲ ကုမ္ပဏီ ဖြစ်ပါကဖော်ပြရန်)

(မြန်မာ) ကေဘီအယ်လ် ဖက်ရှင် လီမိတက်

(အင်္ဂလိပ်) KBL FASHION LIMITED

(လုပ်ငန်း) Manufacturing.

၂။ သတ်မှတ်မတည်ငွေရင်း - USD 500,000/-

ရှယ်ယာတစ်စုတန်ဖိုး - USD 100/-

အစုရှယ်ယာပေါင်း -

ကနဦးထည့်ဝင်မည့်မတည်ငွေရင်း - USD 100,000/-

၃။ သင်းလုံးကျွတ် အစည်းအဝေးက တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းမှု မပြုလုပ်သမျှ ဒါရိုက်တာ များ၏ အရေအတွက် သည် (၂) ထက်မနည်း ၊ (၁၀) ဦးထက်မများစေရ ။

၄။ ဒါရိုက်တာ တစ်ဦးဖြစ်မြောက်ရန် လိုအပ်သော အရည်အချင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာ အနည်းဆုံး ( ) ကို ပိုင်ဆိုင်ခြင်းဖြစ်၍ ၄င်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိသည် ။

၅။ ကုမ္ပဏီရုံးခန်းလိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်

(ရုံးခန်းလိပ်စာ) Plot No-172, Block No - Part-5, Hlaing Tharyar Industrial Zone, Hlaing Tharyar Township, Yangon Region.

(ဖုန်းနံပါတ်)

KBL Fashion Ltd.

၂၄.၆.၁၄

-.6.2014

24.6.14

၆။ အဆိုပြု ဒါရိုက်တာ များစာရင်း (မြန်မာ / အင်္ဂလိပ် နှစ်မျိုးဖြင့် ဖော်ပြပေးပါရန်)

စဉ်	အဆိုပြုဒါရိုက်တာ များ၏အမည် ဖုန်းနံပါတ်	နိုင်ငံသား မှတ်ပုံတင် အမှတ်	အဆိုပြုဒါရိုက်တာများ၏ နေရပ်လိပ်စာ	ကနဦး ထည့်မည့် အစု
1.	Kamsberg Ltd.	Incorporated in Hong Kong	Unit A, 38/F, 15 Homantin Hill Road, Kowloon, Hong Kong.	99 shares
	Represented by			
(a)	Mr. Mordechai Katry	P.P No. C4KRF03VW DEUTSCH	"	
(b)	Mr. Wu Chi Kai Johnico	P.P No. KJ0060071 Chinese	Flat B, 18/F, Tower 10, Parc Royale, 8 Hin Tai street, Shatin, N.T., Hong Kong.	
2.	Mr. Tsang Wing Kwan	P.P No. KJ0088306 Chinese	Flat K, 26/F, Block 2, Affluence Garden, Tuen Mun, N.T., Hong Kong.	1 share

မှတ်ချက်။ ။ အုပ်ချုပ်မှုဒါရိုက်တာ ပြုလုပ်မည့်သူ၏ အမည်ကို အမှတ်စဉ် (၁)တွင် ဖော်ပြပေးပါရန်။

၇။ ဆောင်ရွက်မည့် လုပ်ငန်းရည်ရွယ်ချက်များ (မြန်မာ/အင်္ဂလိပ် နှစ်မျိုး ဖြင့် ဖော်ပြပေးပါရန်)

(က) Manufacturing

(ခ) ...

(ဂ) ...

(ဃ) ...

(င) ...

(စ) ...

(ဆ) ...

(ဇ) ...

(ဈ) ...

(ည) ...

(ဋ) ...

(ဌ) ...

(ဍ) ...

(ဎ) ...

(ဏ) ...

(တ) ...

(ထ) ...

(ဒ) ...

လျှောက်ထားသူလက်မှတ်...........................

အမည်.....Le Tun Aung.......

မှတ်ပုံတင်အမှတ်..12/OuKaTa(N)169076.

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ

ကေဘီအယ်(လ်) ဖက်ရှင် လီမိတက်

၏

သင်းဖွဲ့မှတ်တမ်း

နှင့်

သင်းဖွဲ့စည်းမျဉ်းများ

❖ ❖ ❖ ❖

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

AND

Articles Of Association

OF

KBL FASHION LIMITED

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ

ကေဘီအယ်(လ်) ဖက်ရှင် လီမိတက်

၏

သင်းဖွဲ့မှတ်တမ်းများ

❖ ❖ ❖ ❖ ❖ ❖ ❖

၁။ ကုမ္ပဏီ၏ အမည်သည် " ကေဘီအယ်(လ်) ဖက်ရှင် လီမိတက် " ဖြစ်ပါသည်။

၂။ ကုမ္ပဏီ၏ မှတ်ပုံတင်အလုပ်တိုက်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တည်ရှိရမည်။

၃။ ကုမ္ပဏီ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ တစ်ဖက်ပါစာမျက်နှာအတိုင်း ဖြစ်ပါသည်။

၄။ အစုဝင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားသည်။

၅။ ကုမ္ပဏီ၏ သတ်မှတ်ရင်းနှီးမတည်ငွေရင်းသည် ကျပ် ၄၇၅,၀၀၀,၀၀၀ /- (ကျပ် သန်း လေးရာခုနှစ်ဆယ့်ငါး တိတိ)ဖြစ်၍ ငွေကျပ် ၁၀၀,၀၀၀ /-(ကျပ်တစ်သိန်း တိတိ)တန် အစုရှယ်ရာပေါင်း (၄,၇၅၀) ခွဲထားပါသည်။ ကုမ္ပဏီ၏ ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိတရားဝင်တည်ဆဲ ဖြစ်နေသောတရားဥပဒေ အထွေထွေပြဋ္ဌာန်းချက်များနှင့် အညီသင်းလုံးကျွတ်အစည်းအဝေး၌တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့် နှင့် ပြင်ဆင်နိုင်ခွင့်အာဏာရှိစေရမည်။

(၁) အောက်ဖော်ပြပါ အစိုးရက ခွင့်ပြုသော ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များကို မိမိတစ်ဦးတည်းဖြစ်စေ၊ မည်သည့်ပြည်တွင်း၊ပြည်ပပုဂ္ဂိုလ်များနှင့် ဖက်စပ်၍ဖြစ်စေ၊သွင်းကုန်လုပ်ငန်းရှင်များ၊ထုတ်ကုန် လုပ်ငန်းရှင်များ၊လက်လီလက်ကား ရောင်းချသူများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ရန်။

(က) လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊

(ခ) အထည်အလိပ်နှင့် အဝတ်အထည်များထုတ်လုပ်ခြင်း၊

(ဂ) သတို့သမီးဝတ်စုံများ ၊ အမျိုးသမီးဝတ် ဂါဝန်များ နှင့် အစရှိသည်များကို စီအမ်ပီစနစ်ဖြင့် ထုတ်လုပ်ခြင်း

(၂) ကုမ္ပဏီမှ သင့်လျော်လျောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင်အကျိုးရှိစေရန်အတွက် မည်သည့်ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း ၊ ကုမ္ပဏီ၊ဘဏ်၊သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ မဆို ငွေချေးယူရန်။

ခြွင်းချက်။ ကုမ္ပဏီသည်အထက်ဖော်ပြပါရည်ရွယ်ချက်များကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ဖြစ်စေ၊ အခြားမည်သည့် ရပ်ဒေသ၌ဖြစ်စေ၊အချိန်ကာလအလိုက် တည်မြဲနေသောတရားဥပဒေများ၊အမိန့်ကြော်ငြာစာများ ၊ အမိန့်များက ခွင့်ပြုထားသည့် လုပ်ငန်းရှင်များမှ အပ အခြား လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုပါ။ ထို့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ၌အချိန်ကာလအားလျော်စွာ တည်မြဲနေသည့် တရားဥပဒေပြဋ္ဌာန်းများ၊အမိန့်ကြော်ငြာစာများ၊အမိန့်များနှင့်လျော်ညီ သင့်တော်ခြင်း သို့မဟုတ် ၊ ခွင့်ပြုထားရှိခြင်းရှိမှ သာလျှင် လုပ်ငန်များကို ဆောင်ရွက်မည်ဟု ခြွင်းချက်ထားရှိပါသည်။

(၃)

အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့မှတ်တမ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	**Kamsberg Limited** Unit 1506,15/F1,One Harbourfront, 18 Tak Fung Street, Hung Hom,Kowloon, Hong Kong Represented by (a) **Mr. Mordechai Kafry** Unit A, 38/F, 15 Homantin Hill Road, Kowloon, Hong Kong.	Incorporation Certificate No. 1088788 Deutsch P.P No C4KRF03VW	**4748 Shares**	
2.	**Mr. Wu Chi Kai Johnico** Flat B, 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong.	Chinese P.P No KJ 0060071	**1 Share**	
3.	**Mr. Tsang Wing Kwan** Flat K, 26/F, Block 2,Affluence Garden, Tuen Mun, N.T., Hong Kong.	Chinese P.P No KJ 0088306	**1 Share**	

ရန်ကုန်။ နေ့စွဲ၊ ၂၀၁၄ ခုနှစ်၊ လ ၊ ( ) ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်တို့၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ

ကေဘီအယ်(လ်) ဖက်ရှင် လီမိတက်

၏

သင်းဖွဲ့စည်းမျဉ်းများ

❖ ❖ ❖ ❖ ❖ ❖ ❖

၁။ ဤသင်းဖွဲ့စည်းမျဉ်းနှင့် လိုက်လျောညီထွေမဖြစ်သည့် စည်းမျဉ်းများမှအပ၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲ ပထမဇယားပုံစံ 'က' ပါ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် သက်ဆိုင်စေရမည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၁၇(၂)တွင် ဖော်ပြပါရှိသည့် မလိုက်နာ မနေရ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် အစဉ်သဖြင့် သက်ဆိုင်စေရမည်။

အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ

၂။ ဤကုမ္ပဏီသည်အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်၍အောက်ပါသတ်မှတ်ချက်များသည် အကျိုးသက်ရောက်စေရမည်။

(က) ဤကုမ္ပဏီက ခန့်အပ်ထားသော ဝန်ထမ်းများမှအပ၊ ဤကုမ္ပဏီ၏အစုရှင်အရေအတွက်ကိုငါးဆယ် အထိသာကန့်သတ်ထားသည်။

(ခ) ဤကုမ္ပဏီ၏ အစုရှယ်ယာ သို့မဟုတ် ဒီဘင်ချာ သို့မဟုတ် ဒီဘင်ချာစတော့(ခ်) တစ်ခုခုအတွက်ငွေထည့် ဝင်ရန်အများပြည်သူတို့အား ကမ်းလှမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

မ,တည် ရင်းနှီးငွေနှင့် အစုရှယ်ယာ

၃။ ကုမ္ပဏီ၏ သတ်မှတ် မ,တည်ငွေရင်း မှာ ကျပ် ၄၇၅,၀၀၀,၀၀၀/-(ကျပ် သန်း လေးရာခုနစ်ဆယ့်ငါး တိတိ)ဖြစ်၍ ငွေကျပ် ၁၀၀,၀၀၀/- (ကျပ် တစ်သိန်း တိတိ)တန်အစုရှယ်ယာ ပေါင်း (၄,၇၅၀) ခွဲထားပါသည်။ကုမ္ပဏီ၏ ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိတရားဝင် တည်ဆဲဖြစ် နေ သောတရားဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေသင်းလုံးကျွတ်အစည်းအဝေး၌ တိုးမြှင့် နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့်ပြင်ဆင်နိုင်ခွင့် အာဏာရှိစေရမည်။

၄။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေလျက် အစုရှယ်ယာများသည်ဒါရိုက်တာများ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ရှိစေရမည်။ ၎င်းဒါရိုက်တာများသည် သင့်လျော်သော ပုဂ္ဂိုလ်များအား သတ်မှတ်ချက် အခြေအနေ တစ်စုံတစ်ရာဖြင့် အစုရှယ်ယာများကို ခွဲဝေချထားခြင်း သို့မဟုတ် ထုခွဲရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၅။ အစုရှယ်ယာလက်မှတ်များကို အထွေထွေမန်နေဂျာ သို့မဟုတ် ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့် အခြားပုဂ္ဂိုလ်များကလက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏တံဆိပ်ရိုက်နှိပ်ထုတ်ပေးရမည်။အစုရှယ်ယာလက်မှတ်သည် ပုံပန်းပျက်ခြင်း၊ ပျောက်ဆုံးခြင်းသို့မဟုတ်ပျက်စီးခြင်းဖြစ်ပါက အဖိုးအခဖြင့် ပြန်လည်အသစ်ပြုလုပ်ပေးမှုကိုသော်လည်းကောင်း၊ ဒါရိုက်တာများက သင့်လျော်သည်ဟုယူဆသော အခြားသက်သေခံ အထောက်အထား တစ်စုံတစ်ရာကို တင်ပြစေ၍သော်လည်းကောင်း ထုတ်ပေးနိုင်သည်။ ကွယ်လွန်သွားသော အစုရှယ်ယာရှင်တစ်ဦး၏တရားဝင်ကိုယ်စားလှယ်ကို ဒါရိုက်တာများက အသိအမှတ် ပြုပေးရမည်ဖြစ်သည်။

လှယ်ကို ဒါရိုက်တာများက အသိအမှတ် ပြုပေးရမည်ဖြစ်သည်။

၆။ ဒါရိုက်တာများသည် အစုရှင်များက ၎င်းတို့၏ အစုရှယ်ယာများအတွက် မပေးသွင်းရသေးသောငွေများကိုအခါအားလျော်စွာ တောင်းဆိုနိုင်သည်။ အစုရှင်တိုင်းကလည်း ၎င်းတို့ထံတောင်းဆိုသည့် အကြိမ်တိုင်း အတွက် ဒါရိုက်တာများကသတ်မှတ်သည့် ပုဂ္ဂိုလ်များထံ သတ်မှတ်သည့်အချိန်နှင့် နေရာတွင် ပေးသွင်းစေရန်တာဝန်ရှိစေရမည်။ ဆင့်ခေါ်မှုတစ်ခုအတွက်အရစ်ကျပေးသွင်းစေခြင်း၊သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းတို့ကို ဒါရိုက်တာများက သတ်မှတ်နိုင်သည်။

ဒါရိုက်တာများ

၇။ သင်းလုံးကျွတ် အစည်းအဝေးက တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းမှု မပြုလုပ်သမျှ ဒါရိုက်တာများ၏ အရေအတွက်သည် (၂)ဦး ထက်မနည်း၊ (၁၀)ဦးထက်မများစေရ။
ပထမဒါရိုက်တာများသည် -

(၁) **Mr. Tsang Wing Kwan**

(၂) **Mr. Mordechai Kafry**

(၃) **Mr. Wu Chi Kai Johnico**

၈။ ဒါရိုက်တာများသည် ၎င်းတို့အနက်မှ တစ်ဦးကို မန်နေဂျင်းဒါရိုက်တာအဖြစ် အချိန်အခါအလိုက် သင့်လျော်သောသတ်မှတ်ချက်များ၊ညဏ်ပူဇော်ခများဖြင့် ခန့်ထားရမည်ဖြစ်ပြီးအခါအားလျော်စွာ ဒါရိုက်တာအဖွဲ့ကပေးအပ်သောအာဏာများအားလုံးကို ၎င်းက အသုံးပြုနိုင်သည်။

၉။ ဒါရိုက်တာတစ်ဦးဖြစ်မြောက်ရန်လိုအပ်သော အရည်အချင်းသည် ကုမ္ပဏီ၏အစုရှယ်ယာအနည်းဆုံး (-)စုကို ပိုင်ဆိုင်ခြင်းဖြစ်၍ ၎င်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိသည်။

၁၀။ အစုရှယ်ယာများ လွှဲပြောင်းရန် တင်ပြချက်ကို မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ဒါရိုက်တာအဖွဲ့သည် ၎င်းတို့၏ပြည့်စုံ၍ ချုပ်ချယ်ခြင်းကင်းသော ဆင်ခြင်တွက်ဆမှုဖြင့် မှတ်ပုံတင်ရန် ငြင်းဆိုနိုင်သည်။

ဒါရိုက်တာများ၏ ဆောင်ရွက်ချက်များ

၁၁။ ဒါရိုက်တာများသည် ၎င်းတို့သင့်လျော်သည် ထင်မြင်သည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးခြင်း၊ အစည်းအဝေးရွှေ့ဆိုင်းခြင်း၊ အချိန်မှန်စည်းဝေးခြင်း၊ အစည်းအဝေးအထမြောက်ရန်အနည်းဆုံးဒါရိုက်တာဦးရေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ယင်းသို့ မသတ်မှတ်ပါက ဒါရိုက်တာနှစ်ဦး တက်ရောက်လျှင် အစည်းအဝေးထမြောက်ရမည်။အစည်းအဝေးတွင်မည်သည့်ပြဿနာမဆိုပေါ်ပေါက်ပါက မန်နေဂျင်း ဒါရိုက်တာ၏အဆုံးအဖြတ်သည် အတည်ဖြစ်ရမည်။ မည်သည့် ကိစ္စများကိုမဆို မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက်တူနေပါက သဘာပတိသည် ဒုတိယမဲ သို့မဟုတ် အနိုင်မဲကို ပေးနိုင်သည်။

၁၂။ ဒါရိုက်တာများ၏ အစည်းအဝေးကို မည်သည့်ဒါရိုက်တာကမဆို အချိန်မရွေး ခေါ်နိုင်သည်။

၁၃။ ဒါရိုက်တာအားလုံးက လက်မှတ်ရေးထိုးထားသော ရေးသားထားသည့်ဆုံးဖြတ်ချက်တစ်ရပ်သည် နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးက အတည်ပြုသည့် ဆုံးဖြတ်ချက်ကဲ့သို့ပင် ကိစ္စအားလုံး အတွက် အကျိုးသက်ရောက်စေရမည်။

ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ

၁၄။ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲဇယားပုံစံ (က)ပါ စည်းမျဉ်းအပိုဒ် ၇၁ တွင် ပေးအပ်ထားသော အထွေထွေ အာဏာများကို မထိခိုက်စေဘဲဒါရိုက်တာများသည် အောက်ဖော်ပြပါ အာဏာများ ရှိရမည်ဟု အတိအလင်း ထုတ်ဖော်ကြေညာသည်။ အာဏာဆိုသည်မှာ –

(၁) ဒါရိုက်တာများက သင့်လျော်သည်ဟုယူဆသော တန်ဖိုးနှင့်စည်းကမ်းများ၊ အခြေအနေများ သတ်မှတ်၍ ကုမ္ပဏီကရယူရန်အာဏာရှိသည့် မည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆိုဝယ်ယူရန် သို့မဟုတ် အခြားနည်းလမ်းများဖြင့်ရယူပိုင်ဆိုင်ရန်အပြင် ကုမ္ပဏီကပိုင်ဆိုင်ခွင့်ရှိသောမည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆို သင့်တော်သောစည်းကမ်းချက်များ သတ်မှတ်၍ရောင်းချခြင်း၊ အငှားချခြင်း၊ စွန့်လွှတ်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်။

(၂) သင့်လျော်သောစည်းကမ်းသတ်မှတ်ချက်များဖြင့်ငွေကြေးများကိုချေးငှားရန် သို့မဟုတ်အဆိုပါချေးငှား သော ငွေကြေးများကို ပြန်လည်ပေးဆပ်ရန်အတွက် အာမခံများထားရှိရန်အပြင်၊ အထူးသဖြင့် ဤကုမ္ပဏီ၏ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့(ခ်)များ၊ ခေါ်ယူခြင်းမပြုရသေးသော ရင်းနှီးငွေများအပါအဝင် ယခုလက်ရှိနှင့် နောင်ရှိမည့် ပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ ထုတ်ဝေရန်။

(၃) ဤကုမ္ပဏီက ရယူထားသော အခွင့်အရေးများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ငွေကြေးအားဖြင့် ပေးချေရန်၊ သို့မဟုတ် အစုရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ဤကုမ္ပဏီ၏အခြားသော အာမခံစာချုပ်များကို ထုတ်ပေးရန်၊ ထို့အပြင် အဆိုပါ အစုရှယ်ယာများ ထုတ်ပေးရာ၌ ငွေအပြည့် ပေးသွင်းပြီးသော အစုရှယ်ယာအနေဖြင့် သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ပေးသွင်းပြီးသော အစုရှယ်ယာများ အနေဖြင့်သော်လည်းကောင်း သဘောတူညီသကဲ့သို့ ထုတ်ဝေပေးရန်နှင့် အဆိုပါ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီ၏ အခြားသော အာမခံ စာချုပ်များဖြင့် ထုတ်ဝေပေးရာ၌ ခေါ်ဆိုခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ဖြစ်စေ၊ ထိုကဲ့သို့မဟုတ်ဘဲဖြစ်စေ ထုတ်ပေးရန်။

(၄) ဤကုမ္ပဏီနှင့် ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်များ၊ တာဝန်ယူထားသည့်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်စေခြင်း အလို့ငှာခေါ်ယူခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းရပ်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေါင်နှံ၍ သော်လည်းကောင်း၊ အပေါင်ပြု၍ သော်လည်းကောင်း သို့မဟုတ် အစုရှယ်ယာများအတွက် ငွေများ တောင်းခံခေါ်ယူ၍ သော်လည်းကောင်း ခွင့်ပြုရန် သို့မဟုတ် သင့်လျော်သည့်အတိုင်း ဆောင်ရွက်ရန်။

(၅) မန်နေဂျာများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ စာရေးများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုအမြဲတမ်း၊ ယာယီ သို့မဟုတ် အထူးကိစ္စရပ်များအတွက်ခန့်ထားခြင်း၊ ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်းများအတွက်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်တို့၏တာဝန်များ၊ အာဏာများ၊ လစာငွေများ၊ အခြားငွေကြေးများကို သတ်မှတ်ရာ၌လည်းကောင်း၊ အာမခံပစ္စည်းများ တောင်းခံရာ၌လည်းကောင်း သင့်လျော်သလိုဆောင်ရွက်ရန်၊ ထို့အပြင် အဆိုပါကိစ္စရပ်များအတွက် ကုမ္ပဏီ၏ မည်သည့်အရာရှိကိုမဆို ကိစ္စရပ်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဒါရိုက်တာများ၏ကိုယ်စား ဆောင်ရွက်နိုင်ရေးအတွက် တာဝန်လွှဲအပ်ရန်။

(၆) ဤကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအား ဒါရိုက်တာရာထူးနှင့် တွဲဖက်၍ မန်နေဂျင်း ဒါရိုက်တာ၊ အထွေထွေ မန်နေဂျာ၊ အတွင်းရေးမှူး သို့မဟုတ် ဌာနခွဲ မန်နေဂျာအဖြစ် ခန့်ထားရန်။

(၇) မည်သည့် အစုရှင်ထံမှမဆို ၎င်းတို့၏ အစုရှယ်ယာများအားလုံးကို ဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ စွန့်လွှတ်ခြင်းအား သဘောတူညီသောစည်းကမ်းများဖြင့် လက်ခံရန်။

(၈) ဤကုမ္ပဏီက ပိုင်ဆိုင်သော သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသော သို့မဟုတ် အခြားအကြောင်းများကြောင့်ဖြစ်သော မည်သည့် ပစ္စည်းကိုမဆို ကုမ္ပဏီ၏ကိုယ်စား လက်ခံထိန်းသိမ်းထားရန်အတွက် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကိုမဆို ခန့်ထားရန်နှင့် အဆိုပါ ယုံမှတ် အပ်နှံခြင်းများနှင့် ပတ်သက်၍ လိုအပ်သော စာချုပ်စာတမ်းများ ချုပ်ဆို ပြုလုပ်ရန်။

(၉) ဤကုမ္ပဏီ၏ အရေးအရာများနှင့် စပ်လျဉ်း၍ ဤကုမ္ပဏီက ပြုလုပ်သော သို့မဟုတ် ဤကုမ္ပဏီအပေါ် သို့မဟုတ် ဤကုမ္ပဏီ၏ အရာရှိများအပေါ် ပြုလုပ်သော တရားဥပဒေအရ စွဲဆို ဆောင်ရွက်မှုများကို တရားစွဲဆို၊ အရေးယူ၊ ခုခံကာကွယ်ရန် သို့မဟုတ် ခွင့်လွှတ်ရန်၊ ထို့အပြင် ဤကုမ္ပဏီက ရရန်ရှိသော ကြွေးမြီများနှင့် ဤကုမ္ပဏီအပေါ် တောင်းခံသော ကြွေးမြီများနှင့်ပတ်သက်၍ ပေးဆပ်ရန် အချိန်ကာလ ရွှေ့ဆိုင်းခွင့်ပြုခြင်း သို့မဟုတ် နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးခြင်းများ ပြုလုပ်ရန်။

(၁၀) ဤကုမ္ပဏီက ပေးရန်ရှိသော သို့မဟုတ် ရရန်ရှိသော ငွေတောင်းခံခြင်းများကို ဖြန်ဖြေရေး ခုံသမာဓိထံသို့ ဖြေရှင်းရန်အတွက် အပ်နှံရန်အပြင် ဖြန်ဖြေရေး ခုံသမာဓိ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

(၁၁) ဤကုမ္ပဏီက ရရန်ရှိသောတောင်းဆိုချက်၊ တောင်းခံချက်များနှင့် ကုမ္ပဏီသို့ပေးရန်ရှိသော ငွေကြေးများအတွက် ပြေစာများ ပြုလုပ် ထုတ်ပေးခြင်း၊ လျှော်ပစ်ခြင်းနှင့် အခြားသောနည်းဖြင့်စွန့်လွှတ်ခြင်းများကို ပြုလုပ်ရန်။

(၁၂) လူမွဲစာရင်းခံရခြင်း၊ ကြွေးမြီး မဆပ်နိုင်ခြင်း ကိစ္စများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ရန်။

(၁၃) ငွေလွှဲစာတမ်းများ၊ ချက်လက်မှတ်များ၊ ဝန်ခံကတိစာချုပ်များ၊ ထပ်ဆင့် လက်မှတ်ရေးထိုးခြင်းများ၊ လျှော်ပစ်ခြင်းများ၊ ကန်ထရိုက် စာချုပ်များနှင့်စာရွက်စာတမ်းများကို ကုမ္ပဏီ၏ကိုယ်စား မည်သူက လက်မှတ် ရေးထိုးခွင့်ရှိသည်ကို စိစစ်သတ်မှတ်ရန်။

(၁၄) ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆပါက သင့်လျော် လျှောက်ပတ်သောနည်းလမ်းများဖြင့် လတ်တလော အသုံးပြုရန် မလိုသေးသော ကုမ္ပဏီပိုင် ငွေများကို အာမခံပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံထားရန်နှင့် စီမံခန့်ခွဲထားရန်။ ထို့အပြင် အချိန်ကာလအားလျော်စွာ မြှုပ်နှံထားသောငွေကို ပြန်လည်ရယူရန်နှင့် ပြင်ဆင်ပြောင်းလွှဲရန်။

(၁၅) ဤကုမ္ပဏီ၏ အကျိုးအတွက် ငွေကြေး စိုက်ထုတ် ကုန်ကျခံထားသော ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်များက ကုမ္ပဏီ၏ (လက်ရှိနှင့် နောင်တွင်ရှိမည့်) ပစ္စည်းများကို ဤကုမ္ပဏီ၏ အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ ပေါင်နှံခြင်းကို သင့်လျော်သည်ဟု ယူဆပါက ဆောင်ရွက်ခွင့်ပြုရန်။ အဆိုပါ ပေါင်နှံခြင်းဆိုရာ၌ ရောင်းချနိုင်သည့် အာဏာနှင့် အခြားသော သဘောတူညီထားသည့် တရားဝင်သဘော တူညီချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များပါ ပါဝင်သည်။

(၁၆) ဤကုမ္ပဏီကခန့်အပ်ထားသော မည်သည့်အရာရှိသို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အတိအကျဆောင်ရွက်ခဲ့သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုအတွက် ရရှိသော အမြတ်ငွေမှ ကော်မရှင်ပေးခြင်း သို့မဟုတ် ကုမ္ပဏီ၏ အထွေထွေ အမြတ်အစွန်းမှ ခွဲဝေပေး ခြင်းများ ပြုလုပ်ရန်နှင့် အဆိုပါကော်မရှင်များ၊ အမြတ်များခွဲဝေပေးခြင်း စသည်တို့ကို ဤကုမ္ပဏီ၏လုပ်ငန်းကုန်ကျစရိတ် တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ရန်။

(၁၇) ဤကုမ္ပဏီ၏လုပ်ငန်းများ၊ အရာရှိများ ဝန်ထမ်းများနှင့် အစုရှင်များအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းများ၊ စည်းကမ်းချက်များ၊ စည်းကမ်းဥပဒေများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရန်။

(၁၈) ဤကုမ္ပဏီ၏လုပ်ငန်းအတွက် ဤကုမ္ပဏီ၏အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ကိုယ်စားဖြစ်စေ လိုအပ်သည်ဟု ယူဆလျှင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများကို ပြုလုပ်ရန်၊ ဖျက်သိမ်းရန်နှင့် ပြင်ဆင်ရန် အပြင် အဆိုပါ ဆောင်ရွက်ချက် စာချုပ်များနှင့် ကိစ္စရပ်များကိုလည်းကောင်း ၎င်းတို့နှင့် စပ်လျဉ်းသော ကိစ္စရပ်များကို လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ရန်။

(၁၉) ဒါရိုက်တာများက သင့်လျော်လျှောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိစေရန်အတွက် မည်သည့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ မဆို ငွေချေးယူရန်။

အထွေထွေအစည်းအဝေးကြီးများ

၁၅။ ကုမ္ပဏီကိုဥပဒေအရ ဖွဲ့စည်းတည်ထောင်ပြီးသည့်နေ့မှ တစ်ဆယ့်ရှစ်လအတွင်း အထွေထွေသင်းလုံးကျွတ် အစည်းအဝေးကြီးကိုကျင်းပရမည်။ ထို့နောက် ဒါရိုက်တာအဖွဲ့က သတ်မှတ်ပေးသည့် အချိန်နှင့် နေရာများတွင် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် (နောက်ဆုံးကျင်းပသည့် အထွေထွေအစည်းအဝေးကြီးနှင့် တစ်ဆယ့်ငါးလထက်မပိုသည့်အချိန်၌) ကျင်းပရမည်။ သင်းလုံးကျွတ် အစည်းအဝေးစတင်၍ လုပ်ငန်းအတွက် ဆွေးနွေးချိန်တွင် အစည်းအဝေးအထမြောက်ရန် သတ်မှတ်သည့် အစုရှင်အရေအတွက် မတက်ရောက်သော မည်သည့်သင်းလုံးကျွတ် အစည်းအဝေးတွင်မဆို လုပ်ငန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုရ။ ဤတွင်အခြားနည်း သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိလျှင် ထုတ်ဝေထားသည့် မ,တည် ရင်းနှီးငွေ အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ကြသည့် (နှစ်ဦးထက်မနည်းသော) အစုရှင်များ ကိုယ်တိုင်တက်ရောက်လျှင် လုပ်ငန်းကိစ္စအားလုံး ဆောင်ရွက်ရန်အတွက် အစည်းအဝေးအထမြောက်သည့်ဦးရေ ဖြစ်သည်။ အကယ်၍ ကုမ္ပဏီတွင်အစုရှင်အရေအတွက် နှစ်ဦးတည်းသာရှိသည့် ကိစ္စတွင်မူ ထိုနှစ်ဦးတည်းသည်ပင်လျှင် အစည်းအဝေး အထမြောက်ရန် သတ်မှတ်သည့် အရေအတွက်ဖြစ်စေရမည်။

အမြတ်ဝေစုများ

၁၆။ သင်းလုံးကျွတ်အစည်းအဝေးတွင် ဤကုမ္ပဏီ၏ အစုရှင်များအား ခွဲဝေပေးမည့် အမြတ်ဝေစုကို ကြေညာရမည်။ သို့ရာတွင် အမြတ်ဝေစုသည် ဒါရိုက်တာများက ထောက်ခံသော ငွေပမာဏထက် မကျော်လွန်စေရ။ သက်ဆိုင်ရာနှစ်၏ အမြတ်ပမာဏ သို့မဟုတ် အခြားမခွဲဝေရသေးသည့် အမြတ်ပမာဏမှအပ အမြတ်ဝေစုကို ခွဲဝေမပေးရ။

ရုံးဝန်ထမ်းများ

၁၇။ ကုမ္ပဏီသည် လုပ်ငန်းရုံးတစ်ခုကို ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူပုဂ္ဂိုလ်တစ်ဦးအား အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန်နှင့် အခြားအရည်အချင်း ပြည့်မီသူများအား ရုံးဝန်ထမ်းများအဖြစ် ခန့်အပ်မည်ဖြစ်သည်။ လစာ၊ ခရီးသွားလာစရိတ်နှင့် အခြားအသုံးစရိတ်များကဲ့သို့သော ဉာဏ်ပူဇော်ခများနှင့် အခကြေးငွေများကို ဒါရိုက်တာအဖွဲ့က သတ်မှတ်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ချက်များကို သင်းလုံးကျွတ် အစည်းအဝေးက အတည်ပြုရမည်။ အထွေထွေမန်နေဂျာသည် လုပ်ငန်းရုံး၏ ထိရောက်စွာလုပ်ငန်း လည်ပတ်မှုအားလုံးအတွက် တာဝန်ရှိစေရမည်ဖြစ်ပြီး မန်နေဂျင်း ဒါရိုက်တာအားတာဝန်ခံ၍ ဆောင်ရွက်ရမည်။

ငွေစာရင်းများ

၁၈။ ဒါရိုက်တာများသည် သင့်လျော်သည့် ငွေစာရင်းစာအုပ်များကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ထားသိုထိန်းသိမ်း ဆောင်ရွက်ရမည်။

(၁) ကုမ္ပဏီ၏ ရငွေ၊ သုံးငွေများ၏ ပမာဏနှင့် ၎င်းရငွေ၊ သုံးငွေများ ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းကိစ္စများ။

(၂) ကုမ္ပဏီ၏ ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ။

(၃) ဤကုမ္ပဏီ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ။

၁၉။ ငွေစာရင်းစာအုပ်အားလုံးကို ဤကုမ္ပဏီ၏ မှတ်ပုံတင်ထားသော လုပ်ငန်းရုံး သို့မဟုတ် ဒါရိုက်တာများက သင့်လျော်သည်ဟု ထင်မြင်ယူဆသော အခြားနေရာတွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ရုံးချိန်အတွင်း၌ ဒါရိုက်တာများက စစ်ဆေးနိုင်ရန် ပြသထားရမည်။

စာရင်းစစ်

၂၀။ စာရင်းစစ်များကို ခန့်အပ်ထားရမည်။ ၎င်းစာရင်းစစ်များ၏ တာဝန်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် လိုက်လျောညီထွေ ဖြစ်ရမည်။

နို့တစ်စာ

၂၁။ ဤကုမ္ပဏီသည် မည်သည့်အစုရှင်ထံသို့မဆို နို့တစ်စာကို လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် နို့တစ်စာပါသော စာကို စာတိုက်ခ ကြိုတင်ပေးထား၍ ၎င်းအစုရှင်ထံ မှတ်ပုံတင်လိပ်စာအတိုင်း စာတိုက်မှတစ်ဆင့် လိပ်မူ ပေးပို့ခြင်းအားဖြင့် ပေးပို့နိုင်သည်။

တံဆိပ်

၂၂။ ဒါရိုက်တာများသည် တံဆိပ်ကို လုံခြုံစွာထိန်းသိမ်းထားရန်အတွက် စီမံဆောင်ရွက်ရမည်။ ထိုတံဆိပ်ကို ဒါရိုက်တာများကကြိုတင်ပေးအပ်ထားသည့် ခွင့်ပြုချက်ဖြင့်မှတစ်ပါး၊ ထို့အပြင် အနည်းဆုံး ဒါရိုက်တာတစ်ဦး ရှေ့မှောက်တွင်မှတစ်ပါး မည်သည့်အခါမျှ မသုံးရ။ တံဆိပ်ရိုက်နှိပ်ထားသည့် စာရွက်စာတမ်းတိုင်းတွင် ထိုဒါရိုက်တာက လက်မှတ်ရေးထိုးရမည်။

လျော်ကြေး

၂၃။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၆ (ဂ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ လက်ရှိတရားဝင် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ကုမ္ပဏီ၏ ဒါရိုက်တာ၊ စာရင်းစစ်၊ အတွင်းရေးမှူး သို့မဟုတ် အခြားအရာရှိ တစ်ဦးဦးမှာ မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုတာဝန် ဝတ္တရားများနှင့် စပ်လျဉ်း၍ဖြစ်စေ ကျခံခဲ့ရသည့်စရိတ်များ၊ တောင်းခံငွေများ၊ ဆုံးရှုံးငွေများ၊ ကုန်ကျငွေများနှင့် ကြွေးမြီတာဝန်များ အတွက် ကုမ္ပဏီထံမှ လျော်ကြေး ရထိုက်ခွင့်ရှိစေရမည်။

ဖျက်သိမ်းခြင်း

၂၄။ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီအား ဖျက်သိမ်းနိုင်သည်။ ယင်းသို့ ဖျက်သိမ်းရာ တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေများနှင့် ယင်းဥပဒေများအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲထားသည့် တရားဥပဒေများတွင် ပါဝင်သည့် စည်းမျဉ်းများအတိုင်း လိုက်နာပြုလုပ်ရမည်။

❖ ❖ ❖ ❖ ❖ ❖ ❖

အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့စည်းမျဉ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	**Kamsberg Limited** Unit 1506,15/F1,One Harbourfront, 18 Tak Fung Street, Hung Hom,Kowloon, Hong Kong <u>Represented by</u> (a) **Mr. Mordechai Kafry** Unit A, 38/F, 15 Homantin Hill Road, Kowloon, Hong Kong.	Incorporation Certificate No. 1088788 Deutsch P.P No C4KRF03VW	**4748 Shares**	(signed)
2.	**Mr. Wu Chi Kai Johnico** Flat B, 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong.	Chinese P.P No KJ 0060071	**1 Share**	(signed)
3.	**Mr. Tsang Wing Kwan** Flat K, 26/F, Block 2,Affluence Garden, Tuen Mun, N.T., Hong Kong.	Chinese P.P No KJ 0088306	**1 Share**	(signed)

ရန်ကုန်။ နေ့စွဲ၊ ၂၀၁၄ ခုနှစ်၊ လ ၊ ( )ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်တို့၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

OF

KBL FASHION LIMITED

❖ ❖ ❖ ❖ ❖ ❖ ❖

I. The name of the Company is '**KBL FASHION LIMITED**'.

II. The registered office of the Company will be situated in the Union of Myanmar.

III. The objects for which the Company is established are as on the next page.

IV. The liability of the members is limited.

V. The authorised capital of the Company is Ks **475,000,000** /- (Kyats -**Four Hundred and Seventy Five Million** Only) divided into (**4,750/-**) shares of Ks.**100,000** /- (Kyats **One Hundreds Thousands** Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisions for the time being in force in this behalf.

(1) To carry on the business of manufacturing ,growing , milling and preserving ect;of the following commodities permitted by the Government,either solely on its own or Joint- venture with any local or foreign partners.

(a) Manufacturing of personal goods.

(b) Manufacturing of Textile and garment and clothings.

(c) To carry out the manufacturing of Ladies Polyester Woven Dress and Ladies Cotton Woven Dress and etc., in Myanmar on CMP Basic.

(2) To import machinery, spare parts , raw materials and other necessary for those activities mentionde above and to sell wholesale and retail finished and semifinished products locally and aboard.

(3) To borrow money for the benefit of the company's business from any person, firm, company, bank or financial organization in the manners that the Company shall think fit.

Proviso:- *Provided that the Company shall not exercise any of the above objects whether in the Union of Myanmar or elsewhere, save in so far as it may be entitled so as to do in accordance with the laws. Orders and Notications in force from time to time and only subject to such to such permission and or approval as may be prescribed by the laws.Orders and Notifications of the Union of Myanmar for the time being in force.*

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Memorandum of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No:	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of shares taken	Signatures
1.	**Kamsberg Limited** Unit 1506,15/F1,One Harbourfront, 18 Tak Fung Street, Hung Hom,Kowloon, Hong Kong Represented by (a) **Mr. Mordechai Kafry** Unit A, 38/F, 15 Homantin Hill Road, Kowloon, Hong Kong.	Incorporation Certificate No. 1088788 Deutsch P.P No C4KRF03VW	**4748 Shares**	
2.	**Mr. Wu Chi Kai Johnico** Flat B, 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong.	Chinese P.P No KJ 0060071	**1 Share**	
3.	**Mr. Tsang Wing Kwan** Flat K, 26/F, Block 2,Affluence Garden, Tuen Mun, N.T., Hong Kong.	Chinese P.P No KJ 0088306	**1 Share**	

Yangon. Dated the day of , **2014**

It is hereby certified that the persons mentioned above put their signatures in my presence.

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Articles Of Association

OF

KBL FASHION LIMITED

1. The regulations contained in Table 'A' in the First Schedule to the Myanmar Companies Act shall apply to the Company save in so far as such regulations which are inconsistent with the folowing Articles. The compulsory regulations stipulated in Section 17 (2) of the Myanmar Companies Act shall always be deemed to applyy to the Company.

PRIVATE COMPANY

2. The Company is to be a Private Company and accordingly following provisions shall have effect:-

   (a) The number of members of the Company, exclusive of persons who are in the emplooyment of the Company, shall be limited to fifty.

   (b) Any invitation to the public to subscribe for any share or debenture or debenture stock of the Company is hereby prohibited.

CAPITAL AND SHARES

3. The Authorised Capital of the Company is Ks. **475,000,000/-** (Kyats **Four Hundred and Seventy Five Million** Only)divide into(**4,750/-**)each of Ks. **100,000** /- (Kyats **One Hundreds Thousands** Only) each,with power in General Meeting either to mcrease, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisionsfor the time being in force in this behalf.

4. Subject to the provisions of the Myanmar Companies Act the shares shall be under the control of the Directors, who may allot or otherwise dispose of the same to such persons and on such terms and conditions as they may determine.

5. The certificate of title to share shall be issued under the Seal of the Company, and signed by the General Manager or some other persons nominated by the Board of Directors. If the share certificate is defaced, lost or derstroyed, it may be renewed on payment of such fee, if any, and on such terms, if any, as to eevidence and indemnity as the Directors may think fit. The legal representative of a deceased member shall be recognised by the Directors.

6. The Directors may, from time to time make call upon the members in respect of any money unpaid on their shares, and each member shall be liable to pay the amount of every call so made upon him to the persons, and at the timesand places appointed by the Direcors. A call may be made payable by instalments or may be revoked or postponed as the Directors may determine.

DIRECTORS

7. Unless otherwise determined by a General Meeting the number of Directors shall not be less than (2) and not more than (10).

The First Directors shall be:-

(1) Mr. Tsang Wing Kwan

(2) Mr. Mordechai Kafry

(3) Mr. Wu Chi Kai Johnico

8. The Directors may from time to time appoint one of their body to the offce of the Managing Director for such terms and at such remuneration as they think fit and he shall have all the powers delegated to him by the Board of Directors from time to time.

9. The qualification of a Director shall be the holding of at least (-) shares in the Company in his or her own name and it shall be his duty to comply with the provision of Section (85) of the Myanmar Companies Act.

10. The Board of Directors may in their absolute and uncontrolled discretion refuse to register any proposed transfer of shares without assigning any reason.

PROCEEDINGS OF DIRECTORS

11. The Director may meet together for the despatch of business, adjourn and otherwise regulate their meeting as they think fit and determine the quorum necessary for the transaction of business. Unless otherwise determined, two shall from a quorum. If any question arising an any meeting the Managing Director's decision shall be final. When an matter is put to a vote and if there shall be an equality of votes, the Chairman shall have a second or casting vote.

12. Any Director may at any time summon a meeting of Directors.

13. A resolution in writing signed by all the Directors shall be as effective for all purposes as a resolution passed out at meeting of the Directors, duly called, held and constituted

POWERS AND DUTIES OF DIRECTORS

14. Without prejudice to the general power conferred by Regulation 71 of the Table "A" of the Myanmar Companies Act, it is hereby expressly declared that the Directors shall have the following powers, that is to say power:-

(1) To purchase or otherwise acquire for the Company any property, rights or privileges which the Company is authorized to acquire at such price, and generally on such terms and conditions as they think fit; also to sell, lease, abandon or otherwise deal with any property, rights or privileges to which the Company may be entitled, on such terms and conditions as they may think fit.

(2) To raise, borrow or secure the payment of such sum or sums in such manner and upon such terms and conditions in all respects as they think fit and in particular by the issue of debentures or debenture stocks of the Company charged upon all or any part of the property of the Company (both present and future) including its uncalled capital for the time being.

(3) At their discretion, to pay for any rights acquired or services rendered to the Company, either wholly or partially in cash or in shares, bonds, debentures or other securities of the Company and any such shares may be issued either as fully paid up or with such amount credited as paid up thereon as may be agreed upon; and any such bonds, debentures or other securities may be either specifically charged upon all or any part of the property of the Company and its uncalled capital or not so charged.

(4) To secure the fulfilment of any contract or engagement entered into by the Company by mortgage or charge upon all or any of the property of the Company and its uncalled capital for the time being or by granting calls on shares or in such manner as they may think fit.

(5) To appoint at their discretion, remove or suspend such Managers, Secretaries, Officers, Clerks, Agents and Servants for permanent, temporary or special services as they may from time to time think fit and to determine their duties and powers and fix their salaries or emoluments and to require security in such instances in such amount as they think fit and to depute any officers of the Company to do all or any of these things on their behalf.

(6) To appoint a Director as Managing Director, General Manager, Secretary or Departmental Manager in conjunction with his Directorship of the Company.

(7) To accept from any member on such terms and conditions as shall be agreed on the surrender of his shares or any part thereof.

(8) To appoint any person or persons to accept and hold in trust for the Company any property belonging to the Company or in which it is interested or for any other purposes and to execute and do all such deeds and things as may be requisite in relation to any such trust.

(9) To institute, conduct, defend of abandon any legal proceedings by or against the Company or its officers or otherwise concerning the affairs of the Company and also to compound and allow time for payment or satisfaction of any debts due to or of any claims and demands by or against the Company.

(10) To refer claims and demands by or against the Company to arbitration and to observe and perform the awards.

(11) To make and give receipts, releases and other discharges for money payable to the Company and for the claims and demands of the Company.

(12) To act on behalf of the Company in all matters relating to bankruptcy and insolvency.

(13) To determine who shall be entitled to sign bills of exchange, cheques, promissory notes, receipts, endorsements, releases, contracts and documents for or on behalf of the Company.

(14) To invest, place on deposit and otherwise deal with any of the moneys of the Company not immediately required for the purpose thereof, upon securities or without securities and in such manners as the Directors may think fit, and from time to time vary or realize such investments.

(15) To execute in the name and on behalf of the Company in favour of any Director or other person who may incur or be about to incur any personal liability for the benefit of the Company, such mortgages of the Company's property (present and future) as they think fit and any such mortgage may contain a power of sale and such other powers, covenants and provisions as shall be agreed on.

(16) To give any officer or other person employed by the Company a commission on the profits of any particular business or transaction or a share in the general profit of the Company and such commission or share of profit shall be treated as part of the working expenses of the Company.

(17) From time to time, to make, vary and repeal bye-laws for the regulation of the business of the Company, the officers and servants or the members of the Company or any section thereof.

(18) To enter into all such negotiations and contracts and rescind and vary all such contracts and execute and do all such acts, deeds and things in the name and on behalf of the Company as they may consider expedient for or in relation to any of the matter aforesaid or otherwise for the purposes of the Company.

(19) To borrow money for the benefit of the Company's business from any person, firm or company or bank or financial organization of local and abroad in the manner that the Directors shall think fit.

GENERAL MEETINGS

15 A general meeting shall be held within eighteen months from the date of its incorporation and thereafter at least once in every calendar year at such time (not being more than fifteen months after the holding of the last preceding general meeting) and places as may be fixed by the Board of Directors. No business shall be transacted at any general meeting unless a quorum of members is presented at the time when the meeting proceeds to business, save as herein otherwise provided Member holding not less than 50 percent of the issued shares capital (not less than two members) personally present, shall form a quorum for all purposes. And if and when in the case of there are only two, number of members in the Company, those two members shall form a quorum.

DIVIDENDS

16. The Company in general meeting may declare a dividend to be paid to the members, but no dividend shall exceed the amount recommended by the Directors. No dividends shall be paid otherwise than out of the profits of the year or any other undistributed profits.

OFFICE STAFF

17. The Company shall maintain an office establishment and appoint a qualified person as General Manager and other qualified persons as office staffs. The remunerations and allowances such as salaries, travelling allowances and other expenditures incidental to the business shall be determined by the Board of Directors, and approved by the general meeting. The General Manager shall be responsible for the efficient operation of the office in every respect and shall be held accountable at all times to the Managing Director.

ACCOUNTS

18. The Directors shall cause to be kept proper books of account with respect to:-

(1) all sums of money received and expended by the Company and the matters in respect of which the receipts and expenditures take place;

(2) all sales and purchases of goods by the Company;

(3) all assets and liabilities of the Company.

19. The books of account shall be kept at the registered office of the Company or at such other place as the Directors shall think fit and shall be opened to inspection by the Directors during office hours.

AUDIT

20. Auditors shall be appointed and their duties regulated in accordance with the provisions of the Myanmar Companies Act or any statutory modifications thereof for the time being in force.

NOTICE

21. A notice may be given by the Company to any member either personally or sending it by post in a prepaid letter addressed to his registered address.

THE SEAL

22. The Directors shall provide for the safe custody of the Seal, and the Seal shall never be used except by the authority of the Directors previously given, and in the presence of one Director at least, who shall sign every instrument to which the Seal is affixed.

INDEMNITY

23. Subject to the provisions of Section 86 (C) of the Myanmar Companies Act and the existing laws, every Director, Auditor, Secretary or other officers of the Company shall be entitled to be indemnified by the Company against all costs, charges, losses, expenses and liabilities incurred by him in the execution and discharge of the duties or in relation thereto.

WINDING-UP

24. Subject to the provisions contained in the Myanmar Companies Act and the statutory modification thereupon, the Company may be wound up voluntarily by the resolution of General Meeting.

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Articles of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No:	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of shares taken	Signatures
1.	**Kamsberg Limited** Unit 1506,15/F1,One Harbourfront, 18 Tak Fung Street, Hung Hom,Kowloon, Hong Kong <u>Represented by</u> (a) **Mr. Mordechai Kafry** Unit A, 38/F, 15 Homantin Hill Road, Kowloon, Hong Kong.	Incorporation Certificate No. 1088788 Deutsch P.P No C4KRF03VW	**4748 Shares**	
2.	**Mr. Wu Chi Kai Johnico** Flat B, 18/F, Tower 10, Parc Royale, 8 Hin Tai Street, Shatin, N.T., Hong Kong.	Chinese P.P No KJ 0060071	**1 Share**	
3.	**Mr. Tsang Wing Kwan** Flat K, 26/F, Block 2,Affluence Garden, Tuen Mun, N.T., Hong Kong.	Chinese P.P No KJ 0088306	**1 Share**	

Yangon. Dated the day of , **2014.**

It is hereby certified that the persons mentioned above